

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြန်တမ်း

အမှတ် ၄၁ | ရန်ကုန်မြို့ { ၁၃၈၁ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁၃ ရက်
(၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်) } သောကြာနေ့ [အတွဲ ၇၂

ဤအပိုင်းကို သီးခြားစုပေါင်း၍ တွဲထားနိုင်ရန် သီးခြားစာမျက်နှာတပ်ထားပါသည်။

အပိုင်း ၁

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်သမ္မတရုံး

အမိန့်အမှတ် (၃၆/၂၀၁၉)

၁၃၈၁ ခုနှစ်၊ ဝါခေါင်လဆန်း ၁၅ ရက်
(၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက်)

ဒုတိယဝန်ကြီး ခန့်အပ်တာဝန်ပေးခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၄၊ ပုဒ်မခွဲ (က)၊ (ဃ) နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေပုဒ်မ ၁၆၊ ပုဒ်မခွဲ (ခ)၊ ပုဒ်မခွဲငယ် (၉) တို့ပါ ပြဋ္ဌာန်းချက်များအရ ဒေါက်တာ မင်းရဲပိုင်ဟိန်း ကို စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးလိုက်သည်။

(ပုံ) ဝင်းမြင့်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်သမ္မတရုံး

အမိန့်အမှတ် (၃၇/၂၀၁၉)

၁၃၈၁ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၁ ရက်
(၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၁၆ ရက်)

ပဲခူးတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီး ခန့်အပ်တာဝန်ပေးခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၀၈၊ ပုဒ်မခွဲ (ခ)၊ ပုဒ်မခွဲငယ် (၄)၊ ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေပုဒ်မ ၈၂၊ ပုဒ်မခွဲ (ဃ)၊ ပြည်ထောင်စုတရားစီရင်ရေး ဥပဒေပုဒ်မ ၄၅ နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ဥပဒေပုဒ်မ ၁၈၊ ပုဒ်မခွဲ (ဃ) တို့ပါ ပြဋ္ဌာန်းချက်များအရ ဒေါ်ခင်မာဆွေ ကို ပဲခူးတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးအဖြစ် ခန့်အပ်တာဝန်ပေးလိုက်သည်။

(ပုံ) ဝင်းမြင့်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်သမ္မတရုံး**အမိန့်အမှတ် (၃၈/၂၀၁၉)**

၁၃၈၁ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၁ ရက်

(၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၁၆ ရက်)

လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ခန့်အပ်တာဝန်ပေးခြင်း

ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဖုန်းတင့် ကို စစ်ဘက် မူလတာဝန်များ ပြန်လည်ထမ်းဆောင်စေပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၆၂၊ ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၂)၊ ပုဒ်မခွဲ (ခ)၊ (ဂ)၊ (စ)၊ ပုဒ်မ ၂၆၄၊ ပုဒ်မခွဲ (ဂ)၊ ပြည်ထောင်စုအစိုးရ အဖွဲ့ဥပဒေပုဒ်မ ၁၉၊ ပုဒ်မခွဲ (ဂ)၊ ပုဒ်မ ၈၂၊ ပုဒ်မခွဲ (ဂ) နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၈၊ ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၂)၊ ပုဒ်မခွဲ (ခ)၊ (စ)၊ (ဆ)၊ ပုဒ်မ ၅၆၊ ပုဒ်မခွဲ (က) တို့ပါ ပြဋ္ဌာန်းချက်များအရ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဗိုလ်မှူးကြီး မင်းသန်း ကို ရခိုင်ပြည်နယ်အစိုးရ အဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးလိုက်သည်။

(ပုံ) ဝင်းမြင့်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်သမ္မတရုံး**အမိန့်ကြော်ငြာစာအမှတ် (၉၆/၂၀၁၉)**

၁၃၈၁ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၁၄ ရက်

(၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၂၉ ရက်)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ ကထိန်လျာသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ**အခမ်းအနားကျင်းပရေး ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီ ဖွဲ့စည်းခြင်း**

၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ ကထိန်လျာသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို နေပြည်တော်၊ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးရှိ သာသနာ့မဟာဗိမာန်တော်ကြီး၌ အောင်မြင်စွာကျင်းပနိုင်ရေး အတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ ကထိန်လျာသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနား ကျင်းပရေး ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီ တို့ကို အောက်ပါအတိုင်း ဖွဲ့စည်းလိုက်သည် -

(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ ကထိန်လျာသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနား ကျင်းပရေး ဦးစီးကော်မတီ

(၁) ဦးမြင့်ဆွေ
ဒုတိယသမ္မတ နာယက

(၂) သူရဦးအောင်ကို
ပြည်ထောင်စုဝန်ကြီး
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဥက္ကဋ္ဌ

(၃) ဒေါက်တာမျိုးအောင်
ဥက္ကဋ္ဌ
နေပြည်တော်ကောင်စီ အဖွဲ့ဝင်

(၄) ဒုတိယဝန်ကြီး
ပြည်ထောင်စုဝန်ကြီးဌာန အဖွဲ့ဝင်

(၅) ဒုတိယဝန်ကြီး အဖွဲ့ဝင်
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန

(၆) ဒုတိယဝန်ကြီး အဖွဲ့ဝင်
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန

(၇) ဒုတိယဝန်ကြီး အဖွဲ့ဝင်
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန

(၈) ဦးအောင်မြင်ထွန်း အဖွဲ့ဝင်
ကောင်စီဝင်
နေပြည်တော်ကောင်စီ

(၉) ဒုတိယတိုင်းမှူး အဖွဲ့ဝင်
နေပြည်တော်တိုင်းစစ်ဌာနချုပ်

(၁၀) ဒုတိယဝန်ကြီး အတွင်းရေးမှူး
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန

(၁၁) အမြဲတမ်းအတွင်းဝန် တွဲဖက်အတွင်းရေးမှူး
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန

(ခ) **ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ ကထိန်လျာသင်္ကန်းဆက်ကပ်လျှောက်ခံအခမ်းအနား
ကျင်းပရေး လုပ်ငန်းကော်မတီ**

(၁) ဒုတိယဝန်ကြီး ဥက္ကဋ္ဌ
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန

(၂) ရဲချုပ် အဖွဲ့ဝင်
မြန်မာနိုင်ငံရဲတပ်ဖွဲ့
ပြည်ထဲရေးဝန်ကြီးဌာန

(၃) ညွှန်ကြားရေးမှူးချုပ် အဖွဲ့ဝင်
မီးသတ်ဦးစီးဌာန
ပြည်ထဲရေးဝန်ကြီးဌာန

(၄) ညွှန်ကြားရေးမှူးချုပ် အဖွဲ့ဝင်
မြန်မာ့အသံနှင့် ရုပ်မြင်သံကြား
ပြန်ကြားရေးဝန်ကြီးဌာန

(၅) ညွှန်ကြားရေးမှူးချုပ် အဖွဲ့ဝင်
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန
ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန

(၆) ညွှန်ကြားရေးမှူးချုပ် အဖွဲ့ဝင်
သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန

(၇) ညွှန်ကြားရေးမှူးချုပ် အဖွဲ့ဝင်
သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန

(၈) ညွှန်ကြားရေးမှူးချုပ် အဖွဲ့ဝင်
ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန

- | | |
|--|---------------------|
| (၉) အမှုဆောင်အရာရှိချုပ်
မြန်မာအမျိုးသားလေကြောင်း
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန | အဖွဲ့ဝင် |
| (၁၀) ဦးဆောင်ညွှန်ကြားရေးမှူး
လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန | အဖွဲ့ဝင် |
| (၁၁) ဦးဆောင်ညွှန်ကြားရေးမှူး
မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန | အဖွဲ့ဝင် |
| (၁၂) ညွှန်ကြားရေးမှူးချုပ်
ကုသရေးဦးစီးဌာန
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန | အဖွဲ့ဝင် |
| (၁၃) ညွှန်ကြားရေးမှူးချုပ်
ဗဟိုစက်ပစ္စည်းစာရင်းအင်းနှင့် စစ်ဆေးရေးဦးစီးဌာန
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန | အဖွဲ့ဝင် |
| (၁၄) ညွှန်ကြားရေးမှူးချုပ်
ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန | အဖွဲ့ဝင် |
| (၁၅) ဌာနကြီးမှူး
နေပြည်တော်စည်ပင်သာယာရေးကော်မတီ | အဖွဲ့ဝင် |
| (၁၆) ဒုတိယညွှန်ကြားရေးမှူးချုပ်
သာသနာရေးဦးစီးဌာန
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန | အဖွဲ့ဝင် |
| (၁၇) ဒုတိယညွှန်ကြားရေးမှူးချုပ်
အနုပညာဦးစီးဌာန
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန | အဖွဲ့ဝင် |
| (၁၈) အလှည့်ကျသဘာပတိ
ဂေါပကအဖွဲ့
ဥပဒေသနာရေးကော်မတီမြတ်ကြီး | အဖွဲ့ဝင် |
| (၁၉) အမြဲတမ်းအတွင်းဝန်
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန | အတွင်းရေးမှူး |
| (၂၀) ညွှန်ကြားရေးမှူးချုပ်
သာသနာရေးဦးစီးဌာန
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန | တွဲဖက်အတွင်းရေးမှူး |

၂။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ ကထိန်လျာသင်္ကန်းဆက်ကပ်လျှပ်ဒီဇိုင်းပွဲအခမ်းအနား
ကျင်းပရေးဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီတို့၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည် -

- (က) ကထိန်လျာသင်္ကန်းဆက်ကပ်လျှပ်ဒီဇိုင်းပွဲအခမ်းအနားကို LED Board ဖြင့် ပူဇော်နိုင်အောင် ဆောင်ရွက်ရန်၊
- (ခ) ကထိန်လျာသင်္ကန်းဆက်ကပ်လျှပ်ဒီဇိုင်းပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လိုအပ်သည်များကို စီစဉ်ညွှန်ကြားရန်၊

- (ဂ) ကထိန်လျာသင်္ကန်းဆက်ကပ်လျှော့ဒါန်းပွဲအတွက် ဖွဲ့စည်းပေးထားသည့် ဆပ်ကော်မတီအသီးသီး၏ လိုအပ်ချက်များအား ကူညီဖြည့်ဆည်းပေးရန်နှင့် ပေါင်းစပ်ညှိနှိုင်းပေးရန်၊
- (ဃ) သံဃာတော်များ ကြိုဆိုပင့်ဆောင်နေရာချထားရေး၊ အရက်ဆွမ်း၊ နေ့ဆွမ်းဆက်ကပ်နိုင်ရေး၊ သံဃာတော်များအား ဆက်ကပ်မည့်လျှို့ဝှက်ပစ္စည်းများ စီစဉ်ဆောင်ရွက်နိုင်ရေး၊ အရေးကြီးပုဂ္ဂိုလ်နှင့် ဧည့်သည်တော်များအား ကြိုဆိုဧည့်ခံကျွေးမွေးရေး၊ ပဒေသာပင်များ၊ သာသနာ့မဟာဗိမာန်တော် ကြီးတွင် ပြင်ဆင်ထားရှိမှု စသည်တို့ လစ်ဟာမှုမရှိစေရေးအတွက် ကြိုတင်စစ်ဆေးပြီး ဆပ်ကော်မတီ အသီးသီး၏ လုပ်ငန်းဆောင်ရွက်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ရန်။
- ၃။ ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီတို့သည် လုပ်ငန်းလိုအပ်ချက်အရ လိုအပ်သော ဆပ်ကော်မတီ များကို ဖွဲ့စည်းဆောင်ရွက်သွားရန်ဖြစ်သည်။

(ပုံ) ဝင်းမြင့်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုအစိုးရအဖွဲ့
အမိန့်ကြော်ငြာစာအမှတ် (၅၁/၂၀၁၉)
၁၃၈၁ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၈ ရက်
(၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၂၃ ရက်)

အမြဲတမ်းအတွင်းဝန်အဖြစ် တာဝန်ပေးအပ်ခြင်းနှင့် ချီးမြှင့်ငွေသတ်မှတ်ခြင်း

- ၁။ ပြည်ထောင်စုအစိုးရအဖွဲ့သည် ဝန်ထမ်းအဖွဲ့အစည်းအသီးသီးရှိ အရာထမ်း၊ အမှုထမ်းအခေါ်အဝေါ် များနှင့် လစာနှုန်းထားများကို ပြည်ထောင်စုအစိုးရအဖွဲ့၏ ၂၀၁၅ ခုနှစ်၊ မတ်လ ၁၉ ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ်၊ ၂၃/၂၀၁၅ ဖြင့် ပြင်ဆင်သတ်မှတ်ခဲ့ပြီးဖြစ်ပါသည်။
- ၂။ ယင်းပြင်ဆင်သတ်မှတ်ချက်အရ ပြည်ထောင်စုအစိုးရအဖွဲ့၏ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၂၂/၂၀၁၈ အရ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးမှ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သူ အား အမြဲတမ်းအတွင်းဝန်/တာဝန်ခံ ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန် ပေးအပ်ခဲ့ရာမှ ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၆ ရက်နေ့တွင် ဂျပန်နိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်း ခံရသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံအမတ်ကြီးအဖြစ် ခန့်အပ်ခဲ့ပြီးဖြစ်သဖြင့် ညွှန်ကြားရေးမှူးချုပ် အဆင့် သို့မဟုတ် ယင်းနှင့်တူညီသောအဆင့်တွင် တာဝန်ထမ်းဆောင်နေသည့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံရေးရာဇဝဠာဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးဟန် အား အမြဲတမ်းအတွင်းဝန်နှင့် ဆိုင်ရာဌာန၏ ညွှန်ကြားရေးမှူးချုပ်အဖြစ် ပူးတွဲတာဝန်ပေးအပ်လိုက်သည်။
- ၃။ အမြဲတမ်းအတွင်းဝန်အဖြစ် တာဝန်ပေးအပ်ခြင်းခံရသည့် ဦးစိုးဟန်သည် ညွှန်ကြားရေးမှူးချုပ်အဆင့် သို့မဟုတ် ယင်းနှင့်တူညီသောအဆင့်တွင် ထမ်းဆောင်ရသည့်တာဝန်များအပြင် ဆိုင်ရာဌာန၏တာဝန်များကို ပူးတွဲတာဝန်ခံဆောင်ရွက်ရသည့်အတွက် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၏ နည်းဥပဒေ ၆၀ နှင့်အညီ လစဉ် ကျပ်ငွေ ၂၀၀၀၀၀/- (ကျပ်နှစ်သိန်းတိတိ) ကို လက်ရှိခံစားလျက်ရှိသော လစာနှင့် စရိတ်အပြင် ချီးမြှင့်ငွေ အဖြစ် ခံစားခွင့်ပြုလိုက်သည်။

အမိန့်အရ

ဇော်သန်းသင်း
အတွင်းရေးမှူး
ပြည်ထောင်စုအစိုးရအဖွဲ့

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုလွှတ်တော်ရုံး
အမိန့်ကြော်ငြာစာအမှတ် (၅၈/၂၀၁၈)
၁၃၈၁ ခုနှစ်၊ ဝါခေါင်လဆန်း ၇ ရက်
(၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၇ ရက်)

၂၀၁၉ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကြမ်း ထုတ်ပြန်ကြေညာခြင်း

ပြည်ထောင်စုအစိုးရအဖွဲ့မှ ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းသော ၂၀၁၉ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကြမ်း ကို ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၉၅ (က) အရ ထုတ်ပြန် ကြေညာအပ်ပါသည်။

(ပုံ) ကျော်စိုး၊
ညွှန်ကြားရေးမှူးချုပ်၊
ပြည်ထောင်စုလွှတ်တော်ရုံး။

၂၀၁၉ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ (မူကြမ်း)
(၂၀၁၉ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၈)

၁၃၈၁ ခုနှစ်၊ လ ရက်
(၂၀၁၉ ခုနှစ်၊ လ ရက်)

ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

အခန်း (၁)

အမည်၊ စတင်အကျိုးသက်ရောက်သည့်နေ့ရက်နှင့် အဓိပ္ပာယ်ဖော်ပြချက်

- ၁။ (က) ဤဥပဒေကို ၂၀၁၉ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေဟု ခေါ်တွင်စေရမည်။
(ခ) ဤဥပဒေ အခန်း (၅) ပါ အထူးကုန်စည်ခွန်၊ အခန်း (၆) ပါ ကုန်သွယ်လုပ်ငန်းခွန်၊ အခန်း (၇) ပါ ဝင်ငွေခွန်နှင့် အခန်း (၈) ပါ ရတနာခွန်တို့နှင့်စပ်လျဉ်း၍ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် အတွက် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှ စတင်၍ အကျိုးသက်ရောက်စေရမည်။

၂။ ဤဥပဒေတွင်ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက် စေရမည် -

- (က) **အခွန်အကောက်**ဆိုသည်မှာ ဤဥပဒေအရ ပြည်ထောင်စုအစိုးရက ပြည်ထောင်စုအတွက် ကောက်ခံသည့် အခွန်၊ အကောက်ခွန်၊ အခ၊ လိုင်စင်ကြေး၊ ပါမစ်ကြေးနှင့် ဒဏ်ကြေးငွေများကို ဆိုသည်။
(ခ) **ဥပဒေဆိုသည်မှာ** ပြည်ထောင်စုအစိုးရက ပြည်ထောင်စုအတွက် ကောက်ခံသည့် အခွန်အကောက် များနှင့်စပ်လျဉ်း၍ ထုတ်ပြန်ထားသည့် ဥပဒေများကို ဆိုသည်။
(ဂ) **သက်ဆိုင်ရာဝန်ကြီးဌာန**ဆိုသည်မှာ ပြည်ထောင်စုအစိုးရက ပြည်ထောင်စုအတွက် ကောက်ခံသော အခွန်အကောက်များကို တာဝန်ယူကောက်ခံသည့် ပြည်ထောင်စုအစိုးရ ဝန်ကြီးဌာနများနှင့် နေပြည်တော်ကောင်စီတို့ကို ဆိုသည်။
(ဃ) **ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေ**ဆိုသည်မှာ နှစ်အလိုက်ထုတ်ပြန်သည့် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာဥပဒေနှင့် နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးဥပဒေတို့ကို ဆိုသည်။
(င) **အခွန်နှုန်း**ဆိုသည်မှာ ပြည်ထောင်စုအစိုးရက ပြည်ထောင်စုအတွက် ကောက်ခံသည့် အခွန်အကောက် များကိုကောက်ခံရန် သတ်မှတ်ထားသည့် အခွန်အကောက်နှုန်းများကို ဆိုသည်။

အခန်း (၂)**ကောက်ခံရန် အခွန်လျာထားချက်**

၃။ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေပါ ပြည်ထောင်စု၏အခွန်ရငွေသည် သက်ဆိုင်ရာဘဏ္ဍာရေးနှစ်အတွက် ဤဥပဒေ၏ ဇယား (၁) ပါ အခွန်အကောက် ကောက်ခံရန် လျာထားချက်ဖြစ်သည်။

အခန်း (၃)**အခွန်နှုန်းများသတ်မှတ်ခြင်းနှင့် အစီရင်ခံခြင်း**

၄။ သက်ဆိုင်ရာဝန်ကြီးဌာနသည် ဤဥပဒေပါ အခွန်အကောက်အမျိုးအစားများနှင့်စပ်လျဉ်း၍ ကောက်ခံရန် အခွန်လျာထားချက်များကို ဤဥပဒေပါ အခွန်နှုန်းများဖြင့် ကောက်ခံရမည်။

၅။ ပြည်ထောင်စုအစိုးရအဖွဲ့သည် ဤဥပဒေပါ အခွန်အကောက်နှုန်းထားများကို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ အစားထိုးခြင်း ဆောင်ရွက်လိုလျှင် ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်နိုင်ရေးအတွက် တင်သွင်းရမည်။

၆။ (က) သက်ဆိုင်ရာဝန်ကြီးဌာနသည် ဤဥပဒေ၏ ဇယား (၁) ပါ အခွန်ကောက်ခံရန် လျာထားချက်အပေါ် ကောက်ခံရရှိမှုအခြေအနေကို သုံးလပတ်အလိုက် ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနသို့ ပေးပို့ရမည်။

(ခ) ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနသည် သက်ဆိုင်ရာဝန်ကြီးဌာနများမှ ပေးပို့လာသည့် အခွန်အကောက် ကောက်ခံရရှိမှုစာရင်းများကို စုစည်း၍ ပြည်ထောင်စုအစိုးရ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှတစ်ဆင့် သုံးသပ်ချက်ဖြင့် သုံးလပတ်အလိုက် ပြည်ထောင်စုအစိုးရအဖွဲ့သို့ အစီရင်ခံတင်ပြရမည်။

၇။ ပြည်ထောင်စုအစိုးရအဖွဲ့သည် ဤဥပဒေ၏ ဇယား (၁) ပါ အခွန်ကောက်ခံရန် လျာထားချက်အပေါ် ကောက်ခံရရှိမှုအခြေအနေကို ခြောက်လပတ်အလိုက် ပြည်ထောင်စုလွှတ်တော်သို့ အစီရင်ခံတင်ပြရမည်။

အခန်း (၄)**သက်ဆိုင်ရာဝန်ကြီးဌာန၏ တာဝန်နှင့်လုပ်ပိုင်ခွင့်**

၈။ သက်ဆိုင်ရာဝန်ကြီးဌာနသည် ဤဥပဒေ၏ ဇယား (၁) ပါ အခွန်အကောက် ကောက်ခံရန် လျာထားချက်ကို ကောက်ခံရရှိရေးအတွက် တာဝန်ခံစီမံကြီးကြပ်ရမည်။

၉။ သက်ဆိုင်ရာဝန်ကြီးဌာနသည် ဤဥပဒေပါ အထူးကုန်စည်ခွန်၊ ကုန်သွယ်လုပ်ငန်းခွန်၊ ဝင်ငွေခွန်နှင့် ရတနာခွန်ဆိုင်ရာ ပြဌာန်းချက်များနှင့်စပ်လျဉ်း၍ ယင်းတို့၏ မူလအဓိပ္ပာယ် မပြောင်းလဲစေဘဲ ရှင်းလင်းစွာ သိရှိလိုက်နာဆောင်ရွက်နိုင်စေရန် လိုအပ်ပါက အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင်သည်။

၁၀။ သက်ဆိုင်ရာဝန်ကြီးဌာနသည် အခွန်ပေးဆောင်ထိုက်သူများက ဥပဒေနှင့်အညီ ပေးဆောင်လာစေရေးအတွက် လိုအပ်သည့် သတင်းအချက်အလက်များ၊ ကူညီပံ့ပိုးမှုများကို နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုအစိုးရအဖွဲ့၊ ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ပြည်ထောင်စုဝန်ကြီးဌာနများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ နေပြည်တော် ကောင်စီ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း ဦးစီးအဖွဲ့၊ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့များ၏ အကူအညီကို ရယူနိုင်သည်။

အခန်း (၅)**အထူးကုန်စည်ခွန်**

၁၁။ အထူးကုန်စည်ခွန်ဥပဒေပုဒ်မ ၆ အရ ယင်းဥပဒေ၏ နောက်ဆက်တွဲဇယားများကို အောက်ပါ အတိုင်း ပြဋ္ဌာန်းလိုက်သည် -

အထူးကုန်စည်များ

- (က) အောက်ဇယားပါ အထူးကုန်စည်များနှင့်စပ်လျဉ်း၍ ယှဉ်တွဲဖော်ပြပါ အခွန်နှုန်းများအတိုင်း အထူးကုန်စည်ခွန် ကျသင့်စေရမည် -
- (၁) တန်ဖိုးအဆင့်အလိုက် အခွန်ကျသင့်စေမည့် ပြည်တွင်း၌ထုတ်လုပ်သည့် အထူးကုန်စည်များ ဖြစ်လျှင် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနက ဖော်ပြသောရောင်းဈေးတန်ဖိုး သို့မဟုတ် ဈေးကွက် ပေါက်ဈေးအပေါ် အခြေပြု၍ ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ပြည်တွင်းအခွန်များဦးစီးဌာန စီမံခန့်ခွဲမှုကော်မတီက ခန့်မှန်းသတ်မှတ်သည့် ရောင်းဈေးတန်ဖိုး၊ ယင်းတန်ဖိုးနှစ်ရပ်အနက် များရာတန်ဖိုးငွေအပေါ်တွင်လည်းကောင်း၊
- (၂) တန်ဖိုးအဆင့်အလိုက် အခွန်ကျသင့်စေရန် သတ်မှတ်ထားခြင်းမရှိသော အထူးကုန်စည်များကို ပြည်တွင်း၌ ထုတ်လုပ်ရောင်းချခြင်းဖြစ်လျှင် ပြည်တွင်းအခွန်များဦးစီးဌာန စီမံခန့်ခွဲမှု ကော်မတီက သတ်မှတ်သည့်တန်ဖိုးအပေါ်တွင်လည်းကောင်း၊
- ခွင်းချက်။ သို့ရာတွင် ပြည်တွင်း၌ ထုတ်လုပ်ရောင်းချသည့် အထူးကုန်စည်ကို ပြည်ပမှ တင်သွင်းလာသည့် အထူးကုန်စည်နှင့်ဈေးကွက်အတွင်း ယှဉ်ပြိုင်ရောင်းချ နိုင်ရန်အလို့ငှာ ပြည်တွင်းအခွန်များဦးစီးဌာန စီမံခန့်ခွဲမှုကော်မတီက တန်ဖိုး သတ်မှတ်ရာတွင် အလားတူ အထူးကုန်စည်အတွက် ပြည်ပမှတင်သွင်းရာတွင် သတ်မှတ်သည့် ကုန်းပေါ်ရောက်တန်ဖိုးနှင့် တစ်ပြေးညီဖြစ်စေရေး ဆောင်ရွက် ပေးရမည်။
- (၃) ပြည်တွင်းသို့ တင်သွင်းခြင်းဖြစ်လျှင် ကုန်းပေါ်ရောက်တန်ဖိုး သို့မဟုတ် ပြည်တွင်းအခွန်များ ဦးစီးဌာန စီမံခန့်ခွဲမှုကော်မတီက ကြိုတင်ပေးပို့ထားသည့် တန်ဖိုး၊ ယင်းတန်ဖိုး နှစ်ရပ်အနက် များရာတန်ဖိုးငွေအပေါ်တွင်လည်းကောင်း။

စဉ်	အထူးကုန်စည်အမျိုးအစား	တန်ဖိုးအဆင့်	အခွန်နှုန်း
၁	(က) စီးကရက်အမျိုးမျိုး။	အလိပ် ၂၀ အထိပါ တစ်ဘူး ရောင်းဈေး ၆၀၀ ကျပ်အထိ အဆင့် ဖြစ်လျှင်	တစ်လိပ်လျှင် ၈ ကျပ်
	(ခ) စီးကရက်အမျိုးမျိုး။	အလိပ် ၂၀ အထိပါ တစ်ဘူး ရောင်းဈေး ၆၀၁ ကျပ်မှ ကျပ် ၈၀၀ အထိ အဆင့် ဖြစ်လျှင်	တစ်လိပ်လျှင် ၁၇ ကျပ်
	(ဂ) စီးကရက်အမျိုးမျိုး။	အလိပ် ၂၀ အထိပါ တစ်ဘူး ရောင်းဈေး ၈၀၁ ကျပ်မှ ကျပ် ၁၀၀၀ အထိ အဆင့် ဖြစ်လျှင်	တစ်လိပ်လျှင် ၂၂ ကျပ်
	(ဃ) စီးကရက်အမျိုးမျိုး။	အလိပ် ၂၀ အထိပါ တစ်ဘူး ရောင်းဈေး ၁၀၀၁ ကျပ်နှင့်အထက် အဆင့်ဖြစ်လျှင်	တစ်လိပ်လျှင် ၂၅ ကျပ်
၂	ဆေးရွက်ကြီး။		၆၀ %
၃	ဗာဂျီးနီးယားပေါင်းတင်ပြီးဆေး။		၆၀ %
၄	ဆေးပေါ့လိပ်။		တစ်လိပ်လျှင် ၇၅ ပြား
၅	ဆေးပြင်းလိပ်။		၈၀ %
၆	ဆေးတံသောက်ဆေးများ။		၈၀ %
၇	ကွမ်းစားဆေးအမျိုးမျိုး။		၈၀ %

စဉ်	အထူးကုန်စည်အမျိုးအစား	တန်ဖိုးအဆင့်	အခွန်နှုန်း
၈	(က) အရက်အမျိုးမျိုး။	တစ်လီတာတန်ဖိုး ၄၀၀ ကျပ်မှ ကျပ် ၁၀၀၀ အထိအဆင့်ဖြစ်လျှင်	တစ်လီတာ ၁၉၈ ကျပ်
	(ခ) အရက်အမျိုးမျိုး။	တစ်လီတာတန်ဖိုး ၁၀၀၁ ကျပ်မှ ကျပ် ၂၀၀၀ အထိအဆင့်ဖြစ်လျှင်	တစ်လီတာ ၄၂၄ ကျပ်
	(ဂ) အရက်အမျိုးမျိုး။	တစ်လီတာတန်ဖိုး ၂၀၀၁ ကျပ်မှ ကျပ် ၃၀၀၀ အထိအဆင့်ဖြစ်လျှင်	တစ်လီတာ ၇၀၇ ကျပ်
	(ဃ) အရက်အမျိုးမျိုး။	တစ်လီတာတန်ဖိုး ၃၀၀၁ ကျပ်မှ ကျပ် ၄၀၀၀ အထိအဆင့်ဖြစ်လျှင်	တစ်လီတာ ၉၉၀ ကျပ်
	(င) အရက်အမျိုးမျိုး။	တစ်လီတာတန်ဖိုး ၄၀၀၁ ကျပ်မှ ကျပ် ၅၀၀၀ အထိအဆင့်ဖြစ်လျှင်	တစ်လီတာ ၁၂၃၃ ကျပ်
	(စ) အရက်အမျိုးမျိုး။	တစ်လီတာတန်ဖိုး ၅၀၀၁ ကျပ်မှ ကျပ် ၆၀၀၀ အထိအဆင့်ဖြစ်လျှင်	တစ်လီတာ ၁၅၅၅ ကျပ်
	(ဆ) အရက်အမျိုးမျိုး။	တစ်လီတာတန်ဖိုး ၆၀၀၁ ကျပ်မှ ကျပ် ၇၀၀၀ အထိအဆင့်ဖြစ်လျှင်	တစ်လီတာ ၁၈၃၈ ကျပ်
	(ဇ) အရက်အမျိုးမျိုး။	တစ်လီတာတန်ဖိုး ၇၀၀၁ ကျပ်မှ ကျပ် ၈၀၀၀ အထိအဆင့်ဖြစ်လျှင်	တစ်လီတာ ၂၁၂၁ ကျပ်
	(ဈ) အရက်အမျိုးမျိုး။	တစ်လီတာတန်ဖိုး ၈၀၀၁ ကျပ်မှ ကျပ် ၉၀၀၀ အထိအဆင့်ဖြစ်လျှင်	တစ်လီတာ ၂၄၀၄ ကျပ်
	(ည) အရက်အမျိုးမျိုး။	တစ်လီတာတန်ဖိုး ၉၀၀၁ ကျပ်မှ ကျပ် ၁၀၀၀၀ အထိအဆင့်ဖြစ်လျှင်	တစ်လီတာ ၂၆၈၆ ကျပ်
	(ဋ) အရက်အမျိုးမျိုး။	တစ်လီတာတန်ဖိုး ၁၀၀၀၁ ကျပ်မှ ကျပ် ၁၁၀၀၀ အထိအဆင့်ဖြစ်လျှင်	တစ်လီတာ ၂၉၆၉ ကျပ်
	(ဌ) အရက်အမျိုးမျိုး။	တစ်လီတာတန်ဖိုး ၁၁၀၀၁ ကျပ်မှ ကျပ် ၁၂၀၀၀ အထိအဆင့်ဖြစ်လျှင်	တစ်လီတာ ၃၂၅၂ ကျပ်
	(ဍ) အရက်အမျိုးမျိုး။	တစ်လီတာတန်ဖိုး ၁၂၀၀၁ ကျပ်မှ ကျပ် ၁၃၀၀၀ အထိအဆင့်ဖြစ်လျှင်	တစ်လီတာ ၃၅၃၅ ကျပ်
	(ဎ) အရက်အမျိုးမျိုး။	တစ်လီတာတန်ဖိုး ၁၃၀၀၁ ကျပ်မှ ကျပ် ၁၄၀၀၀ အထိအဆင့်ဖြစ်လျှင်	တစ်လီတာ ၃၈၁၇ ကျပ်
	(ဏ) အရက်အမျိုးမျိုး။	တစ်လီတာတန်ဖိုး ၁၄၀၀၁ ကျပ်မှ ကျပ် ၁၅၀၀၀ အထိအဆင့်ဖြစ်လျှင်	တစ်လီတာ ၄၁၀၀ ကျပ်
	(တ) အရက်အမျိုးမျိုး။	တစ်လီတာတန်ဖိုး ၁၅၀၀၁ ကျပ် နှင့်အထက်အဆင့်ဖြစ်လျှင်	တစ်လီတာတန်ဖိုး၏ ၆၀%
၉	ဘီယာအမျိုးမျိုး။		၆၀%
၁၀	(က) ဝိုင်အမျိုးမျိုး။	တစ်လီတာတန်ဖိုး ကျပ် ၇၅၀ အထိ အဆင့်ဖြစ်လျှင်	တစ်လီတာ ၈၁ ကျပ်
	(ခ) ဝိုင်အမျိုးမျိုး။	တစ်လီတာတန်ဖိုး ၇၅၁ ကျပ်မှ ကျပ် ၁၅၀၀ အထိအဆင့်ဖြစ်လျှင်	တစ်လီတာ ၂၄၄ ကျပ်
	(ဂ) ဝိုင်အမျိုးမျိုး။	တစ်လီတာတန်ဖိုး ၁၅၀၁ ကျပ်မှ ကျပ် ၂၂၅၀ အထိအဆင့်ဖြစ်လျှင်	တစ်လီတာ ၄၀၆ ကျပ်

စဉ်	အထူးကုန်စည်အမျိုးအစား	တန်ဖိုးအဆင့်	အခွန်နှုန်း
	(ဃ) ဝိုင်အမျိုးမျိုး။	တစ်လီတာတန်ဖိုး ၂၂၅၁ ကျပ်မှ ကျပ် ၃၀၀၀ အထိအဆင့်ဖြစ်လျှင်	တစ်လီတာ ၅၆၉ ကျပ်
	(င) ဝိုင်အမျိုးမျိုး။	တစ်လီတာတန်ဖိုး ၃၀၀၁ ကျပ်မှ ကျပ် ၃၇၅၀ အထိအဆင့်ဖြစ်လျှင်	တစ်လီတာ ၇၃၂ ကျပ်
	(စ) ဝိုင်အမျိုးမျိုး။	တစ်လီတာတန်ဖိုး ၃၇၅၁ ကျပ်မှ ကျပ် ၄၅၀၀ အထိအဆင့်ဖြစ်လျှင်	တစ်လီတာ ၈၉၄ ကျပ်
	(ဆ) ဝိုင်အမျိုးမျိုး။	တစ်လီတာတန်ဖိုး ၄၅၀၁ ကျပ်မှ ကျပ် ၆၀၀၀ အထိအဆင့်ဖြစ်လျှင်	တစ်လီတာ ၁၁၃၈ ကျပ်
	(ဇ) ဝိုင်အမျိုးမျိုး။	တစ်လီတာတန်ဖိုး ၆၀၀၁ ကျပ်မှ ကျပ် ၇၅၀၀ အထိအဆင့်ဖြစ်လျှင်	တစ်လီတာ ၁၄၆၃ ကျပ်
	(ဈ) ဝိုင်အမျိုးမျိုး။	တစ်လီတာတန်ဖိုး ၇၅၀၁ ကျပ်မှ ကျပ် ၉၀၀၀ အထိအဆင့်ဖြစ်လျှင်	တစ်လီတာ ၁၇၈၈ ကျပ်
	(ည) ဝိုင်အမျိုးမျိုး။	တစ်လီတာတန်ဖိုး ၉၀၀၁ ကျပ်မှ ကျပ် ၁၀၅၀၀ အထိအဆင့်ဖြစ်လျှင်	တစ်လီတာ ၂၁၁၃ ကျပ်
	(ဋ) ဝိုင်အမျိုးမျိုး။	တစ်လီတာတန်ဖိုး ၁၀၅၀၁ ကျပ်မှ ကျပ် ၁၃၅၀၀ အထိအဆင့်ဖြစ်လျှင်	တစ်လီတာ ၂၆၀၀ ကျပ်
	(ဌ) ဝိုင်အမျိုးမျိုး။	တစ်လီတာတန်ဖိုး ၁၃၅၀၁ ကျပ်မှ ကျပ် ၁၆၅၀၀ အထိအဆင့်ဖြစ်လျှင်	တစ်လီတာ ၃၂၅၀ ကျပ်
	(ဍ) ဝိုင်အမျိုးမျိုး။	တစ်လီတာတန်ဖိုး ၁၆၅၀၁ ကျပ်မှ ကျပ် ၁၉၅၀၀ အထိအဆင့်ဖြစ်လျှင်	တစ်လီတာ ၃၉၀၀ ကျပ်
	(ဎ) ဝိုင်အမျိုးမျိုး။	တစ်လီတာတန်ဖိုး ၁၉၅၀၁ ကျပ်မှ ကျပ် ၂၂၅၀၀ အထိအဆင့်ဖြစ်လျှင်	တစ်လီတာ ၄၅၅၀ ကျပ်
	(ဏ) ဝိုင်အမျိုးမျိုး။	တစ်လီတာတန်ဖိုး ၂၂၅၀၁ ကျပ်မှ ကျပ် ၂၆၀၀၀ အထိအဆင့်ဖြစ်လျှင်	တစ်လီတာ ၅၂၅၄ ကျပ်
	(တ) ဝိုင်အမျိုးမျိုး။	တစ်လီတာတန်ဖိုး ၂၆၀၀၁ ကျပ် နှင့်အထက်အဆင့်ဖြစ်လျှင်	တစ်လီတာ တန်ဖိုး၏ ၅၀%
၁၁	သစ်လုံး၊ သစ်ခွဲသားများ။		၅%
၁၂	(က) Double Cab 4 Door Pickup မှအပ ၁၅၀၁ CC မှ ၂၀၀၀ CC အထိ ဗင်ကားများ၊ ဆလွန်း၊ ဆီဒင်နှင့်ဝက်ဂွန် (Estate Wagon) ကားများ၊ ကူပေး (Coupe) ကားများ။		၁၀%
	(ခ) Double Cab 4 Door Pickup မှအပ ၂၀၀၁ CC မှ ၄၀၀၀ CC အထိ ဗင်ကားများ၊ ဆလွန်း၊ ဆီဒင်နှင့်ဝက်ဂွန် (Estate Wagon) ကားများ၊ ကူပေး (Coupe) ကားများ။		၃၀%
	(ဂ) Double Cab 4 Door Pickup မှအပ ၄၀၀၁ CC နှင့်အထက် ဗင်ကားများ၊ ဆလွန်း၊ ဆီဒင်နှင့်ဝက်ဂွန် (Estate Wagon) ကားများ၊ ကူပေး (Coupe) ကားများ။		၅၀%
၁၃	ရေနံဆီ၊ ဓာတ်ဆီ၊ ဒီဇယ်ဆီ၊ ဂျက်လေယာဉ်ဆီ။		၅%
၁၄	သဘာဝဓာတ်ငွေ့။		၈%

(ခ) အောက်ပါအထူးကုန်စည်များကို ပြည်ပသို့ တင်ပို့ရောင်းချသူသည် ယင်းရောင်းရငွေအပေါ် ယှဉ်တွဲ ဖော်ပြပါ အခွန်နှုန်းများအတိုင်း အထူးကုန်စည်ခွန် ကျသင့်စေရမည်။ ဖော်ပြပါ အထူးကုန်စည်များမှ တစ်ပါး ကျန်အထူးကုန်စည်များကို ပြည်ပသို့ တင်ပို့ခြင်းအတွက် အထူးကုန်စည်ခွန် မကျသင့်စေရ။ အခွန်ကျသင့်သည့် အထူးကုန်စည်ကို ပြည်ပသို့ တင်ပို့ရောင်းချခြင်းအတွက် ကျသင့်အထူးကုန်စည်ခွန်မှ ကုန်စည်ကို ဝယ်ယူစဉ်၊ တင်သွင်းစဉ်၊ ထုတ်လုပ်စဉ်က ပေးဆောင်ခဲ့သည့် အထူးကုန်စည်ခွန်ကို သတ်မှတ်ချက်များနှင့်အညီ ခုနှိမ်ရမည် -

စဉ်	ကုန်စည်အမျိုးအစား	အခွန်နှုန်း
၁	သဘာဝဓာတ်ငွေ့။	၈%
၂	သစ်လုံး၊ သစ်ခွဲသားများ။	၁၀%

၁၂။ အထူးကုန်စည်ခွန်ဥပဒေအရ အခွန်ကျသင့်သည့် အထူးကုန်စည်များအနက် သမဝါယမကဏ္ဍနှင့် ပုဂ္ဂလိကကဏ္ဍများက ပြည်တွင်း၌ ထုတ်လုပ်ရောင်းချသည့် ဆေးရွက်ကြီး၊ ဆေးပေါ့လိပ်နှင့် ဆေးပြင်းလိပ် ထုတ်လုပ်ရောင်းချခြင်းအတွက် နှစ်တစ်နှစ်အတွင်း ထုတ်လုပ်ရောင်းရငွေစုစုပေါင်း ကျပ်သိန်း ၂၀၀ တိတိ ထက်မပိုလျှင် အထူးကုန်စည်ခွန် စည်းကြပ်ခြင်းမပြုရ။

၁၃။ ဤဥပဒေ၏ အခန်း (၅) တွင် ဖော်ပြပါရှိသော စကားရပ်များ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်သည် အထူး ကုန်စည်ခွန်ဥပဒေတွင် ဖော်ပြထားသည့်အတိုင်း ဖြစ်စေရမည်။

အခန်း (၆)
ကုန်သွယ်လုပ်ငန်းခွန်

၁၄။ ကုန်သွယ်လုပ်ငန်းခွန်ဥပဒေပုဒ်မ ၆ အရ ယင်းဥပဒေ၏ နောက်ဆက်တွဲဇယားများကို အောက်ပါ အတိုင်း ပြဋ္ဌာန်းလိုက်သည် -

ကုန်သွယ်လုပ်ငန်းခွန်ဥပဒေ နောက်ဆက်တွဲဇယားများ

(က) အောက်ဖော်ပြပါ ကုန်စည်တစ်မျိုးမျိုးနှင့်စပ်လျဉ်း၍ ကုန်သွယ်လုပ်ငန်းခွန် မကျသင့်စေရ -

စဉ်	ကုန်စည်အမျိုးအမည်
စားသောက်ကုန်စည်များ	
၁	စပါး၊ ဆန်၊ ဆန်ကွဲ၊ ဖွဲနု၊ ဖွဲကြမ်း၊ စပါးခွံ၊ ဂျုံစေ့၊ ဂျုံဖွဲနု၊ ဂျုံဖွဲကြမ်း၊ ပြောင်းအမျိုးမျိုးနှင့် ပြောင်းမှုန့်အမျိုးမျိုး။
၂	ပဲလုံးအမျိုးမျိုး၊ ပဲခြမ်းအမျိုးမျိုး၊ ပဲမှုန့်အမျိုးမျိုး၊ ပဲဖွဲ၊ ပဲခွံများ၊ မြေပဲတောင့်၊ မြေပဲဆန်၊ နှမ်း၊ ပန်းနှမ်း၊ မြေပဲဖတ်၊ နှမ်းဖတ်၊ ဝါစေ့ဆီဖတ်၊ ဖွဲနုဆီဖတ် စသည့်ဆီကြိတ်ပြီး အဖတ်များ။
၃	ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ အာလူး၊ ဟင်းခတ်အမွှေးအကြိုင်များဖြစ်သော အရွက်အသီး၊ အစေ့အခေါက်များ၊ ဟင်းခတ်မဆလာ၊ ငရုတ်သီး၊ ငရုတ်သီးမှုန့်၊ နနွင်း၊ နနွင်းမှုန့်၊ ချင်း၊ မန်ကျည်းမှည့်၊ ဆားအမျိုးမျိုး။
၄	သစ်သီးစိမ်းအမျိုးမျိုး၊ ဟင်းသီးဟင်းရွက်များ။
၅	လက်ဖက်စို၊ လက်ဖက်ခြောက်၊ လက်ဖက်အချိုခြောက်၊ ပြုပြင်ထုပ်ပိုးထားသည့် လက်ဖက်ခြောက် အမျိုးမျိုး။
၆	ငါးစို၊ ပုစွန်စို၊ အသားစိုနှင့် ကြက်ဥ၊ ဘဲဥ စသည့်ဥအမျိုးမျိုး။
၇	ပဲဆီ၊ နှမ်းဆီ။
၈	ကြံ၊ ထန်းလျက်၊ ကြံသကာ၊ နို့၊ နို့ဆီ၊ နို့စိမ်း၊ နို့မှုန့်အမျိုးမျိုး၊ ပဲနို့။
၉	ငံပြာရည်အမျိုးမျိုး၊ ငါးခြောက်၊ ပုစွန်ခြောက်အမျိုးမျိုး၊ ငါးချဉ်၊ ပုစွန်ချဉ်အမျိုးမျိုး၊ ပုစွန်ဖွဲ၊ ငါးပေါင်းမှုန့်၊ ငါးပိအမျိုးမျိုး။
စိုက်ပျိုးရေးနှင့်မွေးမြူရေးဆိုင်ရာကုန်စည်များ	
၁၀	ပိုးစာရွက်၊ ပိုးအိမ်။
၁၁	သက်ရှိတိရစ္ဆာန်၊ ငါး၊ ပုစွန်များ၊ ကုန်းနေသတ္တဝါများ၊ ရေနေသတ္တဝါများ၊ ကုန်းတစ်ပိုင်းရေတစ်ပိုင်းနေ သတ္တဝါများ၊ ယင်းတို့၏ဥများ၊ သားလောင်းများ၊ သားပေါက်များ၊ မျိုးစိတ်များ၊ ရေတွင်ပေါက်ဖွားသည့် အပင်များနှင့် မျိုးစေ့များ၊ အပင်ပေါက်များ၊ ရေညှိရေမှော်များ။

စဉ်	ကုန်စည်အမျိုးအမည်
၁၂	စိုက်ပျိုးရေးလုပ်ငန်းများတွင် အပင်များကြီးထွားသန်မာပြီး သီးပွင့်မှုအားကောင်းစေရန် အသုံးပြုသော မြေဆီ၊ ဓာတ်မြေဩဇာ အပါအဝင် မြေဩဇာအမျိုးမျိုး၊ လယ်ယာစိုက်ပျိုးရေးသုံး ပိုးသတ်ဆေးအမျိုးမျိုး၊ ပေါင်းသတ်ဆေးအမျိုးမျိုး၊ မှို၊ ဗက်တီးရီးယား၊ နီမတုတ်များနှင့် အခြားရောဂါကျရောက်မှုမရှိစေရေး စိုက်ပျိုးရေးသုံး ရောဂါကာကွယ်ဆေးနှင့် ရောဂါသတ်ဆေးအမျိုးမျိုး၊ မွေးမြူရေးသုံးခြံဖျန်းဆေးအမျိုးမျိုး (အိမ်သုံးခြင်ဆေး၊ စပရေး၊ ကြွက်သတ်ဆေးများမပါဝင်)၊ တိရစ္ဆာန်၊ ငါး၊ ပုစွန်သုံးဆေးဝါးများနှင့် ကာကွယ်ဆေးများ (စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ လက်မှတ်ရရှိပြီး ဆေးဝါးနှင့် ကာကွယ်ဆေးများအပါအဝင်နှင့် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ထုတ်ပေးသည့် ထောက်ခံချက် ရရှိထားသော ဆေးဝါးများအပါအဝင်)၊ တိရစ္ဆာန်၊ ငါး၊ ပုစွန် အစာထုတ်လုပ်ရန် ကုန်ကြမ်း၊ ကုန်ချော ပစ္စည်းများ (အိမ်မွေးတိရစ္ဆာန်များအတွက် အသုံးပြုသော တိရစ္ဆာန်အစားအစာများမပါဝင်)။
၁၃	ဆီအုန်း၊ နေကြာစေ့၊ ဝါစေ့၊ ဖရုံစေ့၊ ဖရဲစေ့၊ သီဟိုဠ်စေ့၊ ကွမ်းသီး၊ ကွမ်းသီးခွံ၊ သီးနှံများ၏ မျိုးကောင်း မျိုးသန့်၊ မျိုးစေ့၊ မျိုးပင်များ။
၁၄	ဝါအမျိုးမျိုး၊ ဖာလာ၊ သနပ်ခါးနှင့် အခြားနေရာတွင် သီးခြားဖော်ပြထားခြင်းမရှိသည့် လယ်ယာကိုင်ကျွန်း ဥယျာဉ်ထွက်ကုန်များ၊ အုန်းဆီ (စားအုန်းဆီမဟုတ်)။
၁၅	အုန်းဆီချည်ခင်။
၁၆	ထင်း၊ ဝါး၊ ကြိမ်အကြမ်းအချော၊ ထင်းအစားထိုး လောင်စာတောင့်။
ကျောင်းသုံး၊ ရုံးသုံးကုန်စည်များ	
၁၇	ချိပ်များ၊ တံဆိပ်ခေါင်းအမျိုးမျိုး (အခွန်အမှတ်တံဆိပ် အပါအဝင်)။
၁၈	နိုင်ငံတော်အလံ။
၁၉	ကျောက်သင်ပုန်း၊ ကျောက်တံ၊ မြေဖြူ၊ ခဲတံလုပ်ရန်ခဲဆန်။
၂၀	ကျောင်းသုံးစာအုပ်အမျိုးမျိုး၊ အခြေခံကျောင်း၊ တက္ကသိုလ်၊ ကောလိပ်အသီးသီးတွင် အသုံးပြုနိုင်သည့် ပညာအခြေပြု၊ အတတ်ပညာအခြေပြု စာအုပ်အမျိုးမျိုး၊ ဗလာစာအုပ်၊ ပုံဆွဲစာအုပ်အမျိုးမျိုး၊ သုတရသ စာအုပ်၊ မဂ္ဂဇင်း၊ စာစောင်နှင့် သတင်းစာအမျိုးမျိုး၊ ယင်းစာအုပ်စာပေများ ထုတ်လုပ်ရန်စက္ကူများ၊ (40 Gsm မှ 80 Gsm အတွင်းသာ)၊ ခဲတံအမျိုးမျိုး၊ ပေတံအမျိုးမျိုး၊ ခဲဖျက်အမျိုးမျိုး၊ ချွန်စက်အမျိုးမျိုး။
ကျန်းမာရေးဆိုင်ရာ ကုန်စည်များ	
၂၁	ပရဆေးများ။
၂၂	ပျားရည်၊ ပျားဖယောင်း။
၂၃	ဓာတ်မှန်ဖလင်ကော်ပြား၊ ဓာတ်မှန်ရိုက်ပစ္စည်းကိရိယာတန်ဆာပလာများနှင့် ကုသရေးဦးစီးဌာနက သတ်မှတ်သည့် ဆေးဘက်ဆိုင်ရာသုံး ပစ္စည်းကိရိယာတန်ဆာပလာများ၊ ဆေးဝွမ်း၊ ဆေးဝတ်၊ ဆေးပတ်တီး၊ ဆေးထည်ရန် ဆေးရုံသုံးပစ္စည်းများ၊ ဆေးရုံသုံး တစ်ခါသုံး နှာခေါင်းစည်း၊ ခေါင်းစည်း၊ လက်အိတ် (Surgical Glove)၊ တုပ်ကွေးရောဂါကူးစက်ခြင်းအား ကာကွယ်ရန် တပ်ဆင်သည့် နှာခေါင်းစည်း၊ အိမ်သုံးဆေးဝါး၊ အခြားလူသုံးဆေးဝါးအမျိုးမျိုးနှင့် တိုင်းရင်းဆေးဝါးအမျိုးမျိုး (ဥပဒေ၊ နည်းဥပဒေများဖြင့် ကန့်သတ်ထားသောဆေးဝါးများမှအပ FDA မှတ်ပုံတင်လက်မှတ်ရရှိပြီး ဆေးဝါးများ၊ တိုင်းရင်းဆေးဝါး ကုန်ကြမ်းများအပါအဝင် ဆေးဝါးကုန်ကြမ်းများ)။
၂၄	ကွန်ဒုံး (Condom)။
ဘာသာရေးနှင့်လူမှုရေးသုံးကုန်စည်များ	
၂၅	စိပ်ပုတီးအမျိုးမျိုး (အဖိုးတန်ကျောက်မျက်ရတနာဖြင့် ပြုလုပ်သည့် စိပ်ပုတီးများမပါဝင်)၊ သာသနာရေး ဆိုင်ရာ အဝတ်အထည်များ။
၂၆	မီးသတ်ယာဉ်များ၊ ရှာဖွေကယ်ဆယ်ရေးယာဉ်များ၊ နာရေးယာဉ်များ။
သယ်ယူပို့ဆောင်ရေးဆိုင်ရာကုန်စည်များ	
၂၇	လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက နိုင်ငံခြားသံရုံးများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် နိုင်ငံခြား သံတမန်များသို့ ရောင်းချပေးသည့် စက်သုံးဆီများ။
၂၈	ပြည်တွင်းပြည်ပ ပျံသန်းသည့်ခရီးစဉ်တွင် အသုံးပြုရန်ရောင်းချသည့် ဂျက်လေယာဉ်ဆီ။
၂၉	လေယာဉ်သုံး သို့မဟုတ် ရဟတ်ယာဉ်သုံးစက်၊ စက်ကိရိယာ၊ ပစ္စည်းကိရိယာနှင့် ယင်းတို့၏အရန်နှင့်အပိုပစ္စည်း။

စဉ်	ကုန်စည်အမျိုးအမည်
စက်မှုလုပ်ငန်းသုံးကုန်စည်များ	
၃၀	အရောင်ချွတ်ဖတ် (အရောင်ချွတ်ရာတွင် အသုံးပြုသည့် Hypochlorite များသာ)၊ ဆပ်ပြာမှုန့်ပြုလုပ်မည့် ကုန်ကြမ်း၊ ဆပ်ပြာပြုလုပ်မည့်ကုန်ကြမ်း၊ ဆပ်ပြာကြမ်း။
၃၁	ဂုန်လျှော်နှင့် အခြားလျှော်များ၊ ကြက်ပေါင်စေး၊ လျှော်ဖြူစေး (ခေါ်) ဆေးကုလားမ။
၃၂	လယ်ယာနှင့်မွေးမြူရေးလုပ်ငန်းသုံးကိရိယာများ၊ လယ်ယာနှင့်မွေးမြူရေးလုပ်ငန်းသုံးစက်နှင့် စက်အပိုပစ္စည်းများ၊ ထွန်စက်များ၊ မြေပြုပြင်ထွန်ယက်သည်မှ သီးနှံရိတ်သိမ်းခြွေလှေ့ အခြောက်ခံသည်အထိ လူ သို့မဟုတ် တိရစ္ဆာန်၏လုပ်အားနှင့် တွဲဖက်၍သော်လည်းကောင်း၊ စက်စွမ်းအားသီးသန့်သော်လည်းကောင်း ဆောင်ရွက်နိုင်သောကိရိယာ၊ စက်နှင့်စက်အပိုပစ္စည်းအမျိုးမျိုး (မော်တော်ယာဉ်ဥပဒေအရ မှတ်ပုံတင်ရန် လိုအပ်သော ယာဉ်ယန္တရားများမှအပ)၊ မွေးမြူရေးလုပ်ငန်းသုံးကိရိယာများ၊ မွေးမြူရေးလုပ်ငန်းသုံးစက်နှင့် စက်အပိုပစ္စည်းများ၊ မျိုးမြှင့်သားစပ်ရာတွင် အသုံးပြုရန် မျိုးရည်၊ မျိုးချောင်း၊ မျိုးဥ (အေးခဲမျိုးရည် အပါအဝင် သန္ဓေသားလောင်းနှင့် မေထုန်မဲ့ သားစပ်လုပ်ငန်းသုံးကိရိယာများ)။
၃၃	ဆိုလာပန်နယ်လ်၊ ဆိုလာချာဂျာကွန်ထရိုလာနှင့် ဆိုလာအင်ဗာတာ (Solar Panel, Solar Charger Controllor and Solar Inverter)။
၃၄	လက်ခစားအပ်ကုန်စနစ်ဖြင့် ကုန်ချောကုန်စည် ထုတ်လုပ်ပေးခြင်းအတွက်အသုံးပြုရန် ပြည်ပနေ လုပ်ငန်းအပ်နှံသူမှ ပေးပို့သည့်ကုန်ကြမ်း သို့မဟုတ် အစိတ်အပိုင်းအဖြစ် တိုက်ရိုက်အသုံးပြုရသည့် ကုန်စည်များ၊ ထွက်ရှိလာမည့် ကုန်ချောကို ထုပ်ပိုးရာတွင် အသုံးပြုသည့်ကုန်စည်များ၊ လက်ခစား အပ်ကုန်စနစ်ဖြင့် ဆောင်ရွက်သည့်လုပ်ငန်းများက လုပ်ငန်းလိုအပ်ချက်အရ ပြန်လည်ရောင်းချရန် မဟုတ်သည့် တင်သွင်းလာသော စက်ပစ္စည်းများ၊ စက်ကိရိယာများ၊ ပစ္စည်းကိရိယာနှင့် ယင်းတို့၏ အရန်နှင့်အပိုပစ္စည်းများ။
ကာကွယ်ရေးဆိုင်ရာကုန်စည်များ	
၃၅	နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ နိုင်ငံတော်အဖွဲ့အစည်းများသုံး လက်နက်ကိရိယာများ၊ ယာဉ်ယန္တရားများ၊ ပစ္စည်းနှင့်ကိရိယာများ၊ ယင်းတို့၏အရန်နှင့်အပိုပစ္စည်းများ၊ နယ်ဘက်ဌာနသုံး ယမ်းမှုန့် အမျိုးမျိုး၊ ယမ်းဘီလူးအမျိုးမျိုးနှင့်ဆက်စပ်ပစ္စည်းများ [ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ခွင့်ပြုချက်ဖြင့် တင်သွင်းသောပစ္စည်းအမျိုးအမည်များသာ]၊ ကာကွယ်ရေးဝန်ကြီးဌာနအတွက် ခွဲဝေလျာထားပေးသည့် ရသုံးမှန်းခြေငွေစာရင်းပါအသုံးစရိတ်မှ ကျခံ၍ တပ်မတော်တွင် အသုံးပြုရန်နှင့် တပ်မတော်သားများ စားသုံးရန် ဝယ်ယူသည့် ကုန်စည်များ။
ကျောက်မျက်ရတနာနှင့်တွင်းထွက်ကုန်စည်များ	
၃၆	ရွှေစင်၊ ရွှေတုံးများ (စံချိန်မီ ရွှေချောင်း၊ ရွှေတုံး၊ ရွှေဒင်္ဂါးများ) နှင့် အစိုးရက ကြီးမှူးကျင်းပသော မြန်မာ့ကျောက်မျက်ရတနာ ပြည်တွင်းပြပွဲများတွင် ရောင်းချသော ကျောက်စိမ်း၊ ပတ္တမြား၊ နီလာ၊ ကျောက်မျက်ရတနာအရိုင်းထည်၊ အချောထည်များ။
၃၇	ရေနံချေး။
အထွေထွေကုန်စည်များ	
၃၈	ပြည်ပသို့ထွက်ခွာမည့် ခရီးသည်များကို သီးခြားသတ်မှတ်ထားသည့်နေရာတွင် ရောင်းချသည့်ပစ္စည်းများ။
၃၉	ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆိုပြု၍ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနက အမိန့်ကြော်ငြာစာထုတ်ပြန်၍ ခွင့်ပြုထားသည့် နှစ်နိုင်ငံအကြားအပြန်အလှန်အခွင့်အရေးမူ ကျင့်သုံးသော နိုင်ငံခြားသံရုံးများ သို့မဟုတ် သံရုံးငယ်များ၊ ယင်းတို့၏ အဖွဲ့ဝင်များနှင့် သံတမန်မဟုတ်သော သံရုံးဝန်ထမ်းများအသုံးပြုမည့် အပြန်အလှန်အခွင့်အရေးမူနှင့် အကျိုးဝင်သည့် ကုန်စည်များ။
၄၀	ပြည်တွင်းပြည်ပအဖွဲ့အစည်းများက နိုင်ငံတော်သို့ လျှော့ဒါန်းသည့်ငွေ သို့မဟုတ် နိုင်ငံတော်သို့ ထောက်ပံ့သည့် ငွေဖြင့် ဝယ်ယူသောကုန်စည်များ။
၄၁	နိုင်ငံတော်၏လိုအပ်ချက်အရ ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ဖြင့် ပြည်ထောင်စုအစိုးရ အဖွဲ့က အမိန့်ကြော်ငြာစာထုတ်ပြန်၍ အခွန်ကင်းလွတ်ခွင့်ပြုသည့် ကုန်စည်များ။
၄၂	အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ ယာယီတင်သွင်းခြင်း (Temporary Admission) သို့မဟုတ် ပြန်လျော့အကောက်ခွန် (Draw Back) စနစ်ဖြင့် တင်သွင်းလာသော ကုန်စည်များ။

- (ခ) ပုဒ်မခွဲ (က) တွင် ဖော်ပြပါရှိသည့် ကုန်စည်များမှတစ်ပါး အခြားကုန်စည်တစ်မျိုးမျိုးကို ပြည်တွင်း၌ ထုတ်လုပ်ရောင်းချခြင်းဖြစ်ပါက ရောင်းရငွေအပေါ်တွင်လည်းကောင်း၊ ပြည်ပမှ တင်သွင်းခြင်းဖြစ်ပါက ကုန်းပေါ်ရောက်တန်ဖိုးအပေါ်တွင်လည်းကောင်း **ငါး** ရာခိုင်နှုန်းဖြင့် ကုန်သွယ်လုပ်ငန်းခွန် ပေးဆောင်စေရမည်။ ဤဥပဒေ၏ ပုဒ်မ ၁၁ ပါ အထူးကုန်စည်တစ်မျိုးမျိုးကို ပြည်တွင်း၌ ထုတ်လုပ် ရောင်းချခြင်းဖြစ်ပါက အထူးကုန်စည်ခွန်အပါအဝင်ဖြစ်သော ရောင်းရငွေအပေါ်တွင်လည်းကောင်း၊ ပြည်ပမှ တင်သွင်းခြင်းဖြစ်ပါက အထူးကုန်စည်ခွန်အပါအဝင်ဖြစ်သော ကုန်းပေါ်ရောက်တန်ဖိုး အပေါ်တွင်လည်းကောင်း **ငါး** ရာခိုင်နှုန်းဖြင့် ကုန်သွယ်လုပ်ငန်းခွန် ပေးဆောင်စေရမည်။
- (ဂ) မည်သူမဆို ဤဥပဒေနှင့်အညီ ကင်းလွတ်ခွင့်ပြုထားသော ကုန်စည်နှင့်ကုန်သွယ်မှု ဆောင်ရွက်ခြင်းမှ တစ်ပါး ပုဒ်မ ၁၁ ပါ အထူးကုန်စည်များအပါအဝင် အောက်ဖော်ပြပါလုပ်ငန်းများ ဆောင်ရွက်ခြင်း အတွက် ရောင်းရငွေအပေါ် **ငါး** ရာခိုင်နှုန်းဖြင့် ကုန်သွယ်လုပ်ငန်းခွန် ပေးဆောင်ရမည် -
- (၁) ကုန်စည်တင်သွင်း၍ ပြည်တွင်း၌ ပြန်လည်ရောင်းချခြင်း၊
- (၂) ကုန်သွယ်မှု ဆောင်ရွက်ခြင်း။
- (ဃ) အောက်ဖော်ပြပါ ဝန်ဆောင်မှုလုပ်ငန်းများအား ကုန်သွယ်လုပ်ငန်းခွန် မကျသင့်စေရ -

စဉ်	ဝန်ဆောင်မှုအမျိုးအမည်
နိုင်ငံခြားရေးကဏ္ဍ	
၁	ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှအဆိုပြု၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက အမိန့်ကြော်ငြာစာထုတ်ပြန်ပြီး ခွင့်ပြုထားသည့် နှစ်နိုင်ငံအကြား အပြန်အလှန် အခွင့်အရေးမူကျင့်သုံးသော နိုင်ငံခြားသံရုံးများ သို့မဟုတ် သံရုံးငယ်များ၊ ယင်းတို့၏အဖွဲ့ဝင်များနှင့် သံတမန်မဟုတ်သော သံရုံးဝန်ထမ်းများက ရယူသည့် အပြန်အလှန်အခွင့်အရေးမူနှင့် အကျိုးဝင်သည့် ဝန်ဆောင်မှုလုပ်ငန်း။
ကာကွယ်ရေးကဏ္ဍ	
၂	ကာကွယ်ရေးဝန်ကြီးဌာန၏ လုံခြုံရေးနှင့်ဆိုင်သော ပုံနှိပ်လုပ်ငန်းမှ ပုံနှိပ်ထုတ်ဝေမှု ဝန်ဆောင်မှု လုပ်ငန်း။
သာသနာရေးနှင့် ယဉ်ကျေးမှုကဏ္ဍ	
၃	ယဉ်ကျေးမှုအနုပညာ ဝန်ဆောင်မှုလုပ်ငန်း။
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍ	
၄	ယာဉ်များရပ်နားရန် နေရာဌာနရမ်းခြင်း ဝန်ဆောင်မှုလုပ်ငန်း။
၅	ကုန်စည်သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်း (ပိုက်လိုင်းဖြင့် သယ်ယူပို့ဆောင်ရေးမှအပ ဖြစ်သည့် ရထား၊ မော်တော်ယာဉ်၊ ရေယာဉ်၊ လေယာဉ်၊ ဝန်ချီစက်များဖြင့် သယ်ပို့ပေးခြင်း)။
၆	နေအိမ်ရွှေ့ပြောင်းခြင်းဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်း။
၇	လမ်းအသုံးပြုခကောက်ခံသည့် ဝန်ဆောင်မှုလုပ်ငန်း။
၈	ပြည်တွင်း ပြည်ပလေကြောင်းခရီးသည် ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်း။
၉	အများပြည်သူခရီးသည် သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်း။
ပညာရေးနှင့် ပြန်ကြားရေးကဏ္ဍ	
၁၀	ပညာရေးဝန်ဆောင်မှုလုပ်ငန်း။
၁၁	စာအုပ်စာပေ၊ မဂ္ဂဇင်း၊ စာစောင်၊ သတင်းစာထုတ်ဝေရေး ဝန်ဆောင်မှုလုပ်ငန်း။
ကျန်းမာရေးကဏ္ဍ	
၁၂	ခန္ဓာကိုယ်အလှပြုပြင်ခြင်းမှအပဖြစ်သည့် ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်း။
၁၃	ရိုးရာအကြွေးပြင် ဝန်ဆောင်မှုလုပ်ငန်း/မျက်မမြင်အကြွေးပြင် ဝန်ဆောင်မှုလုပ်ငန်း။
၁၄	တိရစ္ဆာန်ကျန်းမာရေးနှင့် ထိန်းသိမ်းစောင့်ရှောက်ရေး ဝန်ဆောင်မှုလုပ်ငန်း။
၁၅	အများသုံးသန့်စင်ခန်း အသုံးပြုခကောက်ခံခြင်း ဝန်ဆောင်မှုလုပ်ငန်း။

စဉ်	ဝန်ဆောင်မှုအမျိုးအမည်
စီမံကိန်းနှင့် ဘဏ္ဍာရေးကဏ္ဍ	
၁၆	အသက်အာမခံ ဝန်ဆောင်မှုလုပ်ငန်း။
၁၇	အသေးစားငွေချေးခြင်းဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်း။
၁၈	အရင်းအနှီးဈေးကွက်ဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်း။
၁၉	ဘဏ်နှင့်ဗဟိုဘဏ်မှ ခွင့်ပြုချက်ဖြင့်ဆောင်ရွက်နေသော ငွေရေးကြေးရေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်း။
၂၀	အကောက်ခွန်၊ ဆိပ်ကမ်းရှင်းလင်းရေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်း။
၂၁	အောင်ဘာလေသိန်းထီလုပ်ငန်း။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးကဏ္ဍ	
၂၂	ဧည့်ခံကျွေးမွေးရေးအတွက် ပစ္စည်းဌာနရမ်းခြင်း ဝန်ဆောင်မှုလုပ်ငန်း။
၂၃	နာရေး ဝန်ဆောင်မှုလုပ်ငန်းများ။
၂၄	ကလေးသူငယ်ပြုစုပျိုးထောင်ရေး ဝန်ဆောင်မှုလုပ်ငန်း။
စက်မှုနှင့် လျှပ်စစ်ကဏ္ဍ	
၂၅	ကုန်ကြမ်းပေး၊ ကုန်ချောယူစနစ်ဖြင့် ဆောင်ရွက်ပေးသည့် ဝန်ဆောင်မှုလုပ်ငန်းများ။
၂၆	စက်မှုလယ်ယာ ဝန်ဆောင်မှုလုပ်ငန်းများ။
၂၇	မဟာဓာတ်အားလိုင်းနှင့်ဆက်သွယ်ခြင်းမရှိသေးသော ဒေသများအတွက် လျှပ်စစ်ဓာတ်အား ထုတ်လုပ် ဖြန့်ဖြူးရေးလုပ်ငန်းများကို ဆောင်ရွက်ပေးနေသော ပုဂ္ဂလိကအသေးစား လျှပ်စစ်ဓာတ်အား ဝန်ဆောင်မှုလုပ်ငန်းများ။
အထွေထွေကဏ္ဍ	
၂၈	နိုင်ငံတော်အဖွဲ့အစည်းများသို့ ဆောင်ရွက်မှုတစ်ရပ်ရပ် လုပ်ကိုင်ခွင့်ရရှိရန်အတွက် ပေးချေရသည့် လိုင်စင်ကြေးများ။
၂၉	နိုင်ငံတော်၏ လိုအပ်ချက်အရ ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ဖြင့် ပြည်ထောင်စုအစိုးရ အဖွဲ့က အမိန့်ကြော်ငြာစာထုတ်ပြန်၍ အခွန်ကင်းလွတ်ခွင့်ပြုသည့် ဝန်ဆောင်မှုလုပ်ငန်းများ။
၃၀	ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများက နိုင်ငံတော်သို့ လှူဒါန်းသည့်ငွေ သို့မဟုတ် နိုင်ငံတော်သို့ ထောက်ပံ့သည့်ငွေဖြင့် ရယူသည့် ဝန်ဆောင်မှုလုပ်ငန်း။
၃၀	နိုင်ငံတော်သမ္မတရုံး၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၊ ပြည်ထောင်စုလွှတ်တော်ရုံး၊ ပြည်သူ့လွှတ်တော်ရုံး၊ အမျိုးသားလွှတ်တော်ရုံး၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာခုံရုံး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၊ ပြည်ထောင်စုရွေးနေချုပ်ရုံး၊ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးနှင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့ရုံး၊ ပြည်ထောင်စုဝန်ကြီးဌာနများ၊ နေပြည်တော် ကောင်စီရုံး၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ လူမှုဖူလုံရေးအဖွဲ့၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရ အဖွဲ့ရုံး၊ ဦးစီးဌာန စသည့် အဖွဲ့အစည်းအချင်းချင်း ဆောင်ရွက်ပေးသည့် ဝန်ဆောင်မှုလုပ်ငန်းများ (နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများကို ဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်ပေးစေခြင်း၊ နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းများမှ ဝန်ဆောင်မှုရယူခြင်းမပါ။)

- (င) ပုဒ်မခွဲ (ဃ) ပါ ဝန်ဆောင်မှုလုပ်ငန်းများမှတစ်ပါး ပြည်တွင်း၌ ဆောင်ရွက်သည့် အခြားဝန်ဆောင်မှု လုပ်ငန်းများမှ ရငွေအပေါ်တွင် **ငါး** ရာခိုင်နှုန်းဖြင့် ကုန်သွယ်လုပ်ငန်းခွန် ကျသင့်စေရမည်။
- (စ) နိုင်ငံတော်အတွင်း ဆောက်လုပ်ပြီးရောင်းချသည့် အဆောက်အအုံ ဆောက်လုပ်ရောင်းချခြင်းမှ ရောင်းရငွေအပေါ်တွင် သုံးရာခိုင်နှုန်းဖြင့် ကုန်သွယ်လုပ်ငန်းခွန် ကျသင့်စေရမည်။ အဆောက်အအုံ ဆောက်လုပ်ရောင်းချသူသည် ကုန်သွယ်လုပ်ငန်းခွန်ဥပဒေနှင့် ကုန်သွယ်လုပ်ငန်းခွန်စည်းမျဉ်း များပါတာဝန်ကို လိုက်နာရမည်ဖြစ်ပြီး အခွင့်အရေးများအားလုံးကိုလည်း ခံစားခွင့်ရှိစေရမည်။
- (ဆ) ရွှေထည်လက်ဝတ်ရတနာများရောင်းချခြင်းမှ ရောင်းရငွေအပေါ်တွင်လည်းကောင်း၊ ပြည်ပမှ တင်သွင်းခြင်းအတွက် ကုန်းပေါ်ရောက်တန်ဖိုးအပေါ်တွင်လည်းကောင်း တစ်ရာခိုင်နှုန်းဖြင့် ကုန်သွယ်လုပ်ငန်းခွန် ကျသင့်စေရမည်။ သို့ရာတွင် ရွှေထည်လက်ဝတ်ရတနာများကို ပြည်တွင်း၌ ဝယ်ယူစဉ် သို့မဟုတ် ပြည်ပမှ တင်သွင်းစဉ်က ပေးဆောင်ခဲ့ရသည့် ကုန်သွယ်လုပ်ငန်းခွန်ကို ပြည်တွင်း၌ ရောင်းချစဉ် သို့မဟုတ် ပြည်ပသို့ တင်ပို့စဉ် ပေးဆောင်ရမည့် ကျသင့်ကုန်သွယ် လုပ်ငန်းခွန်မှ ခုနှိမ်ခွင့် မရှိစေရ။

၁၅။ (က) ပြည်တွင်း ပြည်ပ အဖွဲ့အစည်းများက လှူဒါန်းငွေ၊ ထောက်ပံ့ငွေ၊ ချေးငွေဖြင့် ဆောင်ရွက်သည့် လုပ်ငန်းများနှင့်စပ်လျဉ်းသည့် ကုန်သွယ်လုပ်ငန်းခွန်ကိစ္စအတွက် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့် ပြုနိုင်သည်။

(ခ) ကုန်သွယ်လုပ်ငန်းခွန်ဥပဒေအရ သမဝါယမကဏ္ဍနှင့် ပုဂ္ဂလိကကဏ္ဍများအတွက် အောက်ဖော်ပြပါ ရောင်းရငွေ သို့မဟုတ် ဝန်ဆောင်မှုရငွေထက်မပိုလျှင် ကုန်သွယ်လုပ်ငန်းခွန် စည်းကြပ်ခြင်း မပြုရ -

(၁) ကုန်သွယ်လုပ်ငန်းခွန်ကျသင့်သည့် ကုန်စည်များကို ပြည်တွင်း၌ ထုတ်လုပ်ရောင်းချခြင်း အတွက် နှစ်တစ်နှစ်အတွင်း ထုတ်လုပ်ရောင်းရငွေ စုစုပေါင်း ကျပ် သိန်း ၅၀၀ တိတိ၊

(၂) ကုန်သွယ်လုပ်ငန်းခွန်ကျသင့်သည့် ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ခြင်းအတွက် နှစ်တစ်နှစ်အတွင်း ဝန်ဆောင်မှုရငွေ စုစုပေါင်း ကျပ် သိန်း ၅၀၀ တိတိ၊

(၃) ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်ခြင်းအတွက် နှစ်တစ်နှစ်အတွင်း ရောင်းရငွေ စုစုပေါင်း ကျပ် သိန်း ၅၀၀ တိတိ၊

(၄) အကောက်ခွန် လုပ်ထုံးလုပ်နည်း စံသတ်မှတ်ချက်များနှင့်အညီ အလျင်အမြန်ပေးပို့ ထုတ်ယူ လိုသည့် ကုန်စည်များအပေါ် အခွန်အခများ ကင်းလွတ်ခွင့်ပြုနိုင်သည့် အကောက်ခွန်ဦးစီး ဌာန၏ အနိမ့်ဆုံးတန်ဖိုးသတ်မှတ်ချက် (Deminimis Value Threshold)။

၁၆။ မည်သူမဆို ဤဥပဒေအရ ကုန်သွယ်လုပ်ငန်းခွန်ကျသင့်သည့် ကုန်စည်တစ်မျိုးမျိုးကို ထုတ်လုပ် ရောင်းချခြင်း၊ ကုန်သွယ်လုပ်ငန်းခွန်ကျသင့်သည့် ဝန်ဆောင်မှုတစ်ရပ်ရပ်ကို ဆောင်ရွက်ခြင်းနှင့် ကုန်သွယ်မှု လုပ်ငန်း ဆောင်ရွက်ခြင်းတို့မှ နိုင်ငံခြားငွေရရှိလျှင် အဆိုပါ နိုင်ငံခြားငွေဖြင့် ရောင်းရငွေ သို့မဟုတ် ဝန်ဆောင်မှု ရငွေအပေါ် ကုန်သွယ်လုပ်ငန်းခွန်ကို ဤဥပဒေပါ သက်ဆိုင်ရာ အခွန်နှုန်းများအတိုင်း တွက်ချက်၍ ကုန်သွယ် လုပ်ငန်းခွန် စည်းမျဉ်းများနှင့်အညီ ကျပ်ငွေဖြင့် ပေးဆောင်ရမည်။

၁၇။ (က) ပြည်ပသို့ တင်ပို့ရောင်းချသည့် လျှပ်စစ်ဓာတ်အားအပေါ် ရှစ်ရာခိုင်နှုန်းဖြင့်လည်းကောင်း၊ ရေနံစိမ်းများအပေါ် ငါးရာခိုင်နှုန်းဖြင့်လည်းကောင်း ကုန်သွယ်လုပ်ငန်းခွန် ကျသင့်စေရမည်။

(ခ) ပုဒ်မခွဲ (က) ပါ ကုန်စည်များမှအပ ကျန်ကုန်စည်များကို ပြည်ပသို့ တင်ပို့ရောင်းချခြင်းအတွက် ရောင်းရငွေအပေါ်တွင် သုညရာခိုင်နှုန်းဖြင့် ကုန်သွယ်လုပ်ငန်းခွန် ကျသင့်စေရမည်။ ပြည်ပသို့ တင်ပို့ရောင်းချခြင်းအတွက် ကျသင့်ကုန်သွယ်လုပ်ငန်းခွန်မှ ကုန်စည်ကို ဝယ်ယူစဉ် သို့မဟုတ် ထုတ်လုပ်စဉ်က ပေးဆောင်ခဲ့သည့် ကုန်သွယ်လုပ်ငန်းခွန်ကို စည်းမျဉ်းများနှင့်အညီ ခုနှိမ် နိုင်သည်။ ကုန်သွယ်လုပ်ငန်းခွန်စည်းမျဉ်းများတွင် မည်သို့ဆိုစေကာမူ ပြည်ပပို့ကုန်များနှင့် စပ်လျဉ်း၍ ပြည်ပသို့ တင်ပို့ရောင်းချခြင်းအတွက် ကျသင့်ကုန်သွယ်လုပ်ငန်းခွန်သည် ကုန်စည်ကို ဝယ်ယူစဉ် သို့မဟုတ် ထုတ်လုပ်စဉ်က ပေးဆောင်ခဲ့သည့် ကုန်သွယ်လုပ်ငန်းခွန် အောက် လျော့နည်းနေပါက ပြန်အမ်းငွေ တောင်းခံနိုင်သည်။ သို့ရာတွင် ကိုယ်တိုင်သုံးစွဲရန် အလို့ငှာ ပြည်တွင်း၌ ဝယ်ယူပြီး ပြည်ပသို့ ယူဆောင်သွားသည့် ကုန်စည်များနှင့် မသက်ဆိုင် စေရ။

(ဂ) ဤပုဒ်မပါ ပြဋ္ဌာန်းချက်များသည် မစည်းကြပ်ထိုက်သည့် ရောင်းရငွေ၊ ဝန်ဆောင်မှု ရငွေပမာဏ သတ်မှတ်ခြင်းနှင့် သက်ဆိုင်ခြင်း မရှိစေရ။

၁၈။ ဤဥပဒေ၏ အခန်း (၆) တွင် ဖော်ပြပါရှိသော စကားရပ်များ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်သည် ကုန်သွယ်လုပ်ငန်းခွန်ဥပဒေတွင် ဖော်ပြထားသည့်အတိုင်း ဖြစ်စေရမည်။

အခန်း (၇)

ဝင်ငွေခွန်

- ၁၉။ (က) လစာမှ နှစ်တစ်နှစ်အတွင်း ဝင်ငွေ ကျပ် ၄၈ သိန်း အထိ ရရှိသူဖြစ်လျှင် မည်သူ့ကိုမျှ ဝင်ငွေခွန် စည်းကြပ်ခြင်းမပြုရ။ ထိုသို့ စည်းကြပ်ခြင်းမပြုသဖြင့် ကင်းလွတ်ခွင့်ရသည့် လစာဝင်ငွေဆိုင်ရာ သက်သေခံအထောက်အထားကို တောင်းခံလာပါက သတ်မှတ်ချက်များနှင့်အညီ ပြည်တွင်း အခွန်များဦးစီးဌာနက ထုတ်ပေးရမည်။
- (ခ) သို့ရာတွင် လစာမှ နှစ်တစ်နှစ်အတွင်း ဝင်ငွေ ကျပ် ၄၈ သိန်း အထက်ရရှိသူဖြစ်လျှင် ရရှိသည့် လစာဝင်ငွေ စုစုပေါင်းအပေါ်တွင် ဝင်ငွေခွန်ထမ်းဆောင်ရမည်။
- (ဂ) လစာမှ နှစ်တစ်နှစ်အတွင်း ဝင်ငွေ ကျပ် ၄၈ သိန်း အထက် ရရှိသူဖြစ်လျှင် သို့မဟုတ် အသက်မွေးဝမ်းကျောင်းပညာလုပ်ငန်း၊ စီးပွားရေးလုပ်ငန်းနှင့် အခြားရလမ်းများမှ ဝင်ငွေဖြစ်လျှင် မည်သူ့ကိုမဆို စုစုပေါင်းဝင်ငွေမှ ဝင်ငွေခွန်ဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ (က) အရ သက်သာခွင့်များ ခုနှိမ်ပြီးနောက် ကျန်ဝင်ငွေအပေါ် ဝင်ငွေအလွှာအလိုက် စည်းကြပ်ရမည့် ဝင်ငွေခွန်နှုန်းထား များကို အောက်ပါအတိုင်းသတ်မှတ်သည် -

အမှတ်စဉ်	ဝင်ငွေခွန်စည်းကြပ်ရန် ဝင်ငွေအလွှာ		စည်းကြပ်ရန် ဝင်ငွေခွန်နှုန်း
	မှ	ထိ	
	ကျပ်	ကျပ်	
၁	၁	၂,၀၀၀,၀၀၀	၀ ရာခိုင်နှုန်း
၂	၂,၀၀၀,၀၀၁	၅,၀၀၀,၀၀၀	၅ ရာခိုင်နှုန်း
၃	၅,၀၀၀,၀၀၁	၁၀,၀၀၀,၀၀၀	၁၀ ရာခိုင်နှုန်း
၄	၁၀,၀၀၀,၀၀၁	၂၀,၀၀၀,၀၀၀	၁၅ ရာခိုင်နှုန်း
၅	၂၀,၀၀၀,၀၀၁	၃၀,၀၀၀,၀၀၀	၂၀ ရာခိုင်နှုန်း
၆	၃၀,၀၀၀,၀၀၁ နှင့်အထက်		၂၅ ရာခိုင်နှုန်း

- (ဃ) ဝင်ငွေခွန်ဥပဒေတွင် မည်သို့ပင်ပြဌာန်းပါရှိစေကာမူ မည်သူမဆို မြေငှားရမ်းခြင်း၊ အဆောက်အအုံ ငှားရမ်းခြင်းနှင့် အခန်းငှားရမ်းခြင်းတို့မှရရှိသော စုစုပေါင်းငှားရမ်းခ ရငွေအပေါ် ပုဒ်မ ၆ ပုဒ်မခွဲ (က) အရ သက်သာခွင့်များနုတ်ပယ်ပြီး ကျန်ငွေအပေါ် တစ်ဆယ်ရာခိုင်နှုန်းဖြင့် ဝင်ငွေခွန် သီးခြားစည်းကြပ်ရမည်။ အခြားဝင်ငွေများနှင့်ပူးပေါင်း၍ ထပ်မံစည်းကြပ်ခြင်းမပြုရ။ နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်းများ၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ထုတ်ပေးသည့်ခွင့်ပြုမိန့်ဖြင့် ဆောင်ရွက်သော လုပ်ငန်းများ၊ ကုမ္ပဏီများ၊ သမဝါယမအသင်းများဖြစ်ပါက အခွန်ထမ်း အမျိုးအစားအလိုက် သီးခြားသတ်မှတ်ပေးထားသော ဝင်ငွေခွန်နှုန်းများအတိုင်း ထမ်းဆောင်ရမည်။
- (င) အစုစပ်လုပ်ငန်းများဖြစ်ပါက ဝင်ငွေခွန်ဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ (က) အရ သက်သာခွင့် နုတ်ပယ်ပြီးနောက် ပုဒ်မခွဲ (ဂ) ဇယားပါ ဝင်ငွေခွန်နှုန်းထားများအတိုင်း ထမ်းဆောင်ရမည်။
- (စ) ဤပုဒ်မပါ ဝင်ငွေခွန်နှုန်းများသည် ဝင်ငွေရရှိသူ တစ်ဦးဦး သို့မဟုတ် ဝင်ငွေအမျိုးအစား တစ်ရပ်ရပ်နှင့်စပ်လျဉ်း၍ သီးခြားဝင်ငွေခွန်နှုန်း သတ်မှတ်ထားသည့် အခွန်ထမ်းများနှင့် သက်ဆိုင်ခြင်း မရှိစေရ။

၂၀။ ဝင်ငွေခွန်ဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၁) နှင့် (၂) တို့အရ အခြေခံသက်သာခွင့် ခွင့်ပြုငွေသည် ဝင်ငွေအမျိုးအစားတစ်ခုစီ၏ ၂၀ ရာခိုင်နှုန်းနှင့်ညီမျှသောငွေ ဖြစ်ရမည်။ သို့ရာတွင် နှစ်တစ်နှစ် အတွက် အခြေခံသက်သာခွင့် ခွင့်ပြုငွေစုစုပေါင်းသည် ကျပ် သိန်း ၁၀၀ ထက်မပိုစေရ။

၂၁။ ဝင်ငွေခွန်ဥပဒေပုဒ်မ ၆ ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၁) နှင့် (၂) တို့အရ အောက်ပါသက်သာခွင့်ခွင့်ပြုငွေကို ဝင်ငွေခွန်ဥပဒေပုဒ်မ ၆ ပုဒ်မခွဲ (ဂ)၊ ပုဒ်မခွဲငယ် (၂) ပါ တစ်ဦးချင်းပုဂ္ဂိုလ်၏ စုစုပေါင်းဝင်ငွေမှ နုတ်ပယ်၍ ကျန်ငွေအပေါ်တွင် ဝင်ငွေခွန်စည်းကြပ်ရမည် -

- (က) အတူနေမိဘတစ်ဦးလျှင် ကျပ် ၁၀ သိန်းစီ၊
- (ခ) အိမ်ထောင်ဖက်တစ်ဦးအတွက်သာလျှင် ကျပ် ၁၀ သိန်း၊
- (ဂ) သားသမီးတစ်ဦးလျှင် ကျပ် ၅ သိန်းစီ။

၂၂။ ဝင်ငွေခွန်ဥပဒေပုဒ်မ ၆ နှင့် ၆-က တို့အရ သက်သာခွင့်များမနုတ်မီ ပြည်ပနေနိုင်ငံသား၏ ကင်းလွတ်ခွင့်ရရှိသည့် ဝင်ငွေခေါင်းစဉ်မှတစ်ပါး နိုင်ငံခြားငွေဖြင့် ပြည်ပတွင်ရရှိသည့် စုစုပေါင်းဝင်ငွေအပေါ် တစ်ဆယ်ရာခိုင်နှုန်းဖြင့် ဝင်ငွေခွန်စည်းကြပ်ရမည်။

၂၃။ (က) အောက်ဖော်ပြပါ အခွန်ထမ်းအမျိုးအစားများနှင့်ပတ်သက်၍ ဝင်ငွေခွန်ဥပဒေပုဒ်မ ၆ အရ သက်သာခွင့်များမနုတ်ပယ်မီ စုစုပေါင်းအသားတင်အမြတ်ဝင်ငွေအပေါ် ၂၅ ရာခိုင်နှုန်းဖြင့် ဝင်ငွေခွန်စည်းကြပ်ရမည် -

- (၁) မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေအရဖြစ်စေ၊ ၁၉၅၀ ပြည့်နှစ် အထူးကုမ္ပဏီအက်ဥပဒေအရ ဖြစ်စေ မြန်မာနိုင်ငံ၌ မှတ်ပုံတင်၍ ဖွဲ့စည်းတည်ထောင်ထားသည့် ကုမ္ပဏီ၊
- (၂) ပြည်ပနေနိုင်ငံခြားသား၏ လစာခေါင်းစဉ်မှတစ်ပါး အခြားဝင်ငွေ၊
- (၃) မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ထုတ်ပေးသည့် ခွင့်ပြုမိန့်ဖြင့် ဆောင်ရွက်သောလုပ်ငန်း၊
- (၄) နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်းများ။

- (ခ) အခြေခံသမဝါယမအသင်းမှအပဖြစ်သော သမဝါယမအသင်းများ၏ အသားတင်အမြတ် ဝင်ငွေမှ ဝင်ငွေခွန်ဥပဒေပုဒ်မ ၆ အရ သက်သာခွင့်များနုတ်ပယ်ပြီး ကျန်ဝင်ငွေအပေါ် ၂၅ ရာခိုင်နှုန်းဖြင့် ဝင်ငွေခွန်စည်းကြပ်ရမည်။

၂၄။ ပြည်ပနေနိုင်ငံခြားသားဖြစ်လျှင် ဝင်ငွေခွန်ဥပဒေပုဒ်မ ၆ နှင့် ၆-က တို့အရ သက်သာခွင့်များ နုတ်ပယ်ခြင်းမပြုရ။ ယင်း၏ စုစုပေါင်းဝင်ငွေအပေါ် လစာခေါင်းစဉ်မှ ဝင်ငွေဖြစ်ပါက ဤဥပဒေ ပုဒ်မ ၁၉၊ ပုဒ်မခွဲ (ဂ) ပါ အခွန်နှုန်းများအတိုင်း ဝင်ငွေခွန်စည်းကြပ်ရမည်။

၂၅။ ဝင်ငွေခွန်ဥပဒေပုဒ်မ ၆ နှင့် ၆-က တို့အရ သက်သာခွင့်များမနုတ်မီ စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေအပေါ် ၃၀ ရာခိုင်နှုန်းဖြင့် ဝင်ငွေခွန်စည်းကြပ်ရမည်။ သို့ရာတွင် နိုင်ငံသားမည်သူမဆို အခြေပစ္စည်း တစ်ရပ်ရပ်ကို ဝယ်ယူခြင်း၊ တည်ဆောက်ခြင်း၊ ရယူခြင်းနှင့်လုပ်ငန်းအသစ်တည်ထောင်ခြင်း၊ လုပ်ငန်း ထပ်မံတိုးချဲ့ဆောင်ရွက်ခြင်းတို့အတွက် အသုံးပြုသည့်ဝင်ငွေမှ ဝင်ငွေရလမ်းတင်ပြနိုင်သည့် ဝင်ငွေရှိပါက ယင်းဝင်ငွေအား နုတ်ပယ်ပြီး ကျန်စည်းကြပ်မှုမှ လွတ်ကင်းနေသောဝင်ငွေအပေါ်တွင်လည်းကောင်း၊ ဝင်ငွေရလမ်းတင်ပြနိုင်ခြင်းမရှိပါက အသုံးပြုသည့် ဝင်ငွေအပေါ်တွင်လည်းကောင်း အောက်ဖော်ပြပါ အခွန်နှုန်းထားအတိုင်း ဝင်ငွေခွန်စည်းကြပ်ရမည်။ အသုံးပြုသည့် ဝင်ငွေအားလုံးအပေါ် ဝင်ငွေရလမ်း အတိအကျတင်ပြနိုင်ပါက ဝင်ငွေခွန်ထမ်းဆောင်ရန်မလိုပါ။ ဤပုဒ်မအရ အခွန်စည်းကြပ်ခြင်းသည် တရားမဝင်ရရှိသည့် ပစ္စည်းများပိုင်ဆိုင်ခြင်း၊ ရောင်းဝယ်ခြင်းတို့နှင့်လည်းကောင်း၊ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေအရ အရေးယူသည့်ကိစ္စရပ်များနှင့်လည်းကောင်း သက်ဆိုင်ခြင်းမရှိစေရ -

အမှတ် စဉ်	ဝင်ငွေကျပ်		ဝင်ငွေခွန်နှုန်း
	မှ	ထိ	
	ကျပ်	ကျပ်	
၁	၁	၁၀၀,၀၀၀,၀၀၀	၃ ရာခိုင်နှုန်း
၂	၁၀၀,၀၀၀,၀၀၁	၃၀၀,၀၀၀,၀၀၀	၅ ရာခိုင်နှုန်း
၃	၃၀၀,၀၀၀,၀၀၁	၃,၀၀၀,၀၀၀,၀၀၀	၁၀ ရာခိုင်နှုန်း
၄	၃,၀၀၀,၀၀၀,၀၀၁ နှင့်အထက်		၃၀ ရာခိုင်နှုန်း

၂၆။ သမဝါယမအသင်းဥပဒေအရ မှတ်ပုံတင်ဖွဲ့စည်းထားသည့် အခြေခံသမဝါယမအသင်းများ၏ အသားတင်အမြတ်ဝင်ငွေမှ ဝင်ငွေခွန်ဥပဒေပုဒ်မ ၆ အရ သက်သာခွင့်များ နုတ်ပယ်ပြီး ကျန်ဝင်ငွေအပေါ် ဤဥပဒေပုဒ်မ ၁၉၊ ပုဒ်မခွဲ (ဂ) ပါ ဝင်ငွေခွန်နှုန်းများဖြင့် ဝင်ငွေခွန်စည်းကြပ်ရမည်။

၂၇။ အခြေပစ္စည်းတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ ရောင်းချခြင်း၊ လဲလှယ်ခြင်း၊ အခြားတစ်နည်းနည်းဖြင့် လွှဲပြောင်းခြင်းမှ မြတ်စွန်းငွေရရှိလျှင် ထိုသို့မြတ်စွန်းသည့် ကျပ်ငွေ သို့မဟုတ် နိုင်ငံခြားငွေအပေါ် ဝင်ငွေခွန် ဥပဒေပုဒ်မ ၆ နှင့် ၆-က တို့အရ သက်သာခွင့်များမနုတ်မီ -

- (က) မြန်မာနိုင်ငံ၏ ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ထုတ်လုပ်ခြင်းကဏ္ဍတွင် ပါဝင်လုပ်ကိုင်သည့် ကုမ္ပဏီဖြစ်ပါက အောက်တွင်မြတ်စွန်းငွေနှင့် ယှဉ်တွဲဖော်ပြထားသော အခွန်နှုန်းများအတိုင်း ရရှိသည့် ငွေကြေးအမျိုးအစားဖြင့် ဝင်ငွေခွန်စည်းကြပ်ရမည် -

မြတ်စွန်းငွေ

ပေးဆောင်ရမည့်ဝင်ငွေခွန်နှုန်း

- | | |
|--|------|
| (၁) ညီမျှကျပ် သန်းပေါင်း (၁၀၀,၀၀၀) အထိ | ၄၀ % |
| (၂) ညီမျှကျပ် သန်းပေါင်း (၁၀၀,၀၀၀) အထက်မှ
(၁၅၀,၀၀၀) အထိ | ၄၅ % |
| (၃) ညီမျှကျပ် သန်းပေါင်း (၁၅၀,၀၀၀) အထက် | ၅၀ % |

- (ခ) မြန်မာနိုင်ငံ၏ ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ထုတ်လုပ်ခြင်းကဏ္ဍတွင် ပါဝင်လုပ်ကိုင်သော ကုမ္ပဏီမှအပဖြစ်သည့် ပုဂ္ဂိုလ်စုများ သို့မဟုတ် တစ်ဦးချင်းပုဂ္ဂိုလ်ဖြစ်ပါက မြတ်စွန်းသည့် ကျပ်ငွေ သို့မဟုတ် နိုင်ငံခြားငွေအပေါ် တစ်ဆယ်ရာခိုင်နှုန်းဖြင့် ဝင်ငွေခွန်စည်းကြပ်ရမည်။ ပြည်ပနေ နိုင်ငံခြားသားဖြစ်ပါက ကျသင့်အခွန်ကို ရရှိသည့် ငွေကြေးအမျိုးအစားဖြင့် ပေးဆောင်ရမည်။

၂၈။ နှစ်တစ်နှစ်အတွင်း အခြေပစ္စည်းတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ ရောင်းချခြင်း၊ လဲလှယ်ခြင်း သို့မဟုတ် အခြားတစ်နည်းနည်းဖြင့် လွှဲပြောင်းခြင်းပြုလုပ်သည့် အခြေပစ္စည်း၏ တန်ဖိုးစုစုပေါင်းသည် ကျပ် သိန်း ၁၀၀ ထက်မပိုလျှင် အခြေပစ္စည်းမှ မြတ်စွန်းငွေပေါ် ပေါက်စေကာမူ ဝင်ငွေခွန်စည်းကြပ်ခြင်းမပြုရ။

၂၉။ အသစ်ထူထောင်သော စက်မှုလက်မှုကို အခြေခံသည့် အသေးစား၊ အလတ်စားလုပ်ငန်းများအတွက် လုပ်ငန်းစတင်သောနှစ်အပါအဝင် တစ်ဆက်တည်း သုံးနှစ်ကာလအတွင်း နှစ်တစ်နှစ် စုစုပေါင်းအသားတင် အမြတ်ဝင်ငွေ ကျပ် သိန်း ၁၀၀ ထိ ဝင်ငွေခွန်ကင်းလွတ်ခွင့်ပြုသည်။ ဖော်ပြပါ ဝင်ငွေထက်ပိုမိုရရှိပါက ပိုမိုရရှိသည့် ဝင်ငွေအပေါ်တွင်သာ ဝင်ငွေခွန်စည်းကြပ်ရမည်။

၃၀။ အခြေပစ္စည်းမှ မြတ်စွန်းငွေခေါင်းစဉ်မှအပ ကျန်ဝင်ငွေ ခေါင်းစဉ်များအတွက် နိုင်ငံခြားငွေဖြင့် ဝင်ငွေရရှိလျှင် ယင်းဝင်ငွေအပေါ်တွင် ဝင်ငွေခွန်စည်းမျဉ်းများ စည်းမျဉ်း ၈ ပါ ပြဋ္ဌာန်းချက်နှင့်အညီ တွက်ချက်၍ ပြည်တွင်းနေ နိုင်ငံသားနှင့် ပြည်တွင်းနေ နိုင်ငံခြားသားဖြစ်ပါက ကျပ်ငွေဖြင့်လည်းကောင်း၊ ပြည်ပနေ နိုင်ငံခြားသားဖြစ်ပါက ရရှိသည့်ငွေကြေးအမျိုးအစားဖြင့်လည်းကောင်း ဝင်ငွေခွန်ပေးဆောင်ရမည်။

၃၁။ (က) အောက်ဖော်ပြပါ ဝင်ငွေတစ်ရပ်ရပ် သို့မဟုတ် ဝင်ငွေအမျိုးအစားတစ်ရပ်ရပ်အပေါ် ဝင်ငွေခွန် ကင်းလွတ်ခွင့်ပြုသည် -

- (၁) မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာဥပဒေအရ ဖမ်းဆီးရမှု အပေါ် ဆုငွေချီးမြှင့်ခြင်းအစီအစဉ်အရ နှစ်တစ်နှစ်အတွင်း ဆုငွေကို တစ်ကြိမ်တည်းရရှိခြင်း ဖြစ်စေ၊ အကြိမ်ကြိမ်ရရှိခြင်းဖြစ်စေ ရရှိသည့် စုစုပေါင်းဝင်ငွေ၊
- (၂) တရားမဝင်ပစ္စည်းများ ဖမ်းဆီးရမှုအပေါ် ဆုငွေချီးမြှင့်ခြင်းအစီအစဉ်အရ နှစ်တစ်နှစ်အတွင်း ဆုငွေကို တစ်ကြိမ်တည်းရရှိခြင်းဖြစ်စေ၊ အကြိမ်ကြိမ်ရရှိခြင်းဖြစ်စေ ရရှိသည့်စုစုပေါင်းဝင်ငွေ၊
- (၃) နိုင်ငံတော်မှ ချီးမြှင့်သော ဘွဲ့ထူးဂုဏ်ထူးတံဆိပ်များနှင့်အတူ ရရှိသည့် ချီးမြှင့်ငွေများ၊

- (၄) ပြည်ပနေ နိုင်ငံသား၏ ပြည်ပတွင် နိုင်ငံခြားငွေဖြင့်ရရှိသော လစာခေါင်းစဉ်မှ ဝင်ငွေ၊
- (၅) အစိုးရအောင်ဘာလေသိန်းဆု ဆုမဲမှ ထုတ်ယူရရှိငွေ၊
- (၆) အငြိမ်းစားယူသည့်အခါ ရရှိသည့် ပင်စင်၊ ပင်စင်မှပြောင်းလဲ၍ ရရှိသောငွေနှင့် လုပ်သက်ဆုငွေ (Gratuity)၊
- (၇) ရှေးဟောင်းပစ္စည်းတွေ့ရှိမှုအပေါ် နိုင်ငံတော်မှ ဂုဏ်ပြုချီးမြှင့်ငွေ။
- (ခ) အောက်ဖော်ပြပါ ကိစ္စရပ်များအတွက် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ဝင်ငွေခွန်ကင်းလွတ်ခွင့်၊ သက်သာခွင့်များပြုနိုင်သည်-
- (၁) ပြည်တွင်း ပြည်ပအဖွဲ့အစည်းများက နိုင်ငံတော်သို့ လှူဒါန်းငွေ၊ ထောက်ပံ့ငွေဖြင့် ဆောင်ရွက်သည့် လုပ်ငန်းများနှင့်စပ်လျဉ်းသည့် ဝင်ငွေခွန်ကိစ္စရပ်များ၊
- (၂) စတော့ရှယ်ယာဈေးကွက် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရန်ကုန်စတော့အိတ်ချိန်းစာရင်းဝင်အများပိုင်ကုမ္ပဏီများနှင့်စပ်လျဉ်းသည့် ဝင်ငွေခွန်ကိစ္စရပ်များ။

၃၂။ ဤဥပဒေ အခန်း (၇) တွင် ဖော်ပြပါရှိသော စကားရပ်များ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်သည် ဝင်ငွေခွန်ဥပဒေတွင် ဖော်ပြထားသည့်အတိုင်း ဖြစ်စေရမည်။

အခန်း (၈)

ရတနာခွန်

၃၃။ မြန်မာ့ကျောက်မျက်ရတနာဥပဒေပုဒ်မ ၃၈ အရ ကျောက်မျက်ရတနာအရိုင်းကိုဖြစ်စေ၊ ကျောက်မျက်ရတနာ အချောထည်ကိုဖြစ်စေ၊ လက်ဝတ်ရတနာကိုဖြစ်စေ၊ ကျောက်မျက်ရတနာဖြင့် ပြုလုပ်သော ပစ္စည်းကိုဖြစ်စေ ယင်းတို့နှင့်စပ်လျဉ်း၍ ယှဉ်တွဲဖော်ပြပါ အခွန်နှုန်းထားများအတိုင်း ရတနာခွန် ကျသင့်စေရမည်။ ကောက်ခံရရှိသည့် ရတနာခွန်နှင့်စပ်လျဉ်း၍ ပြည်တွင်းအခွန်များဦးစီးဌာန၏ သက်ဆိုင်ရာဘဏ်စာရင်းသို့ လွှဲပြောင်းပေးသွင်းရမည် -

- (က) ပြည်တွင်း၌ထုတ်လုပ်သည့် ကျောက်မျက်ရတနာများဖြစ်ပါက အမှန်တကယ်ရောင်းချသည့် တန်ဖိုးအပေါ်တွင်လည်းကောင်း၊ အမှန်တကယ်ရောင်းချသည့် တန်ဖိုးအပေါ် အခြေပြု၍ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းက သတ်မှတ်သည့် ရောင်းဈေးတန်ဖိုးအပေါ်တွင်လည်းကောင်း၊ ယင်းတန်ဖိုးနှစ်ရပ်အနက် များရာတန်ဖိုးအပေါ်တွင်လည်းကောင်း၊

- (ခ) ပြည်တွင်းသို့ တင်သွင်းခြင်းဖြစ်လျှင် ကုန်းပေါ်ရောက်တန်ဖိုးအပေါ်တွင်လည်းကောင်း။

စဉ်	ကျောက်မျက်ရတနာအမျိုးအစား	အခွန်နှုန်း
၁	ကျောက်စိမ်း အရိုင်းထည်များ။	၁၅%
၂	စိန်နှင့်မြေမှအပ ပတ္တမြား၊ နီလာနှင့်အခြားအဖိုးတန်ကျောက်မျက်ရတနာ အရိုင်းထည်များ။	၁၀%
၃	စိန်နှင့်မြေမှအပ ကျောက်စိမ်း၊ ပတ္တမြား၊ နီလာနှင့်အခြားအဖိုးတန်ကျောက်မျက်ရတနာအချောထည်များ၊ စိန်နှင့်မြေမှအပ လက်ဝတ်ရတနာတွင် စွဲကပ်ထားသည့် ကျောက်စိမ်း၊ ပတ္တမြား၊ နီလာနှင့် အခြားအဖိုးတန်ကျောက်မျက်ရတနာ အချောထည်များ။	၅%
၄	ကျောက်မျက်ရတနာဖြင့်ပြုလုပ်သောပစ္စည်းများ။	၅%

အခန်း (၉)**အခြားအခွန်အကောက်ဆိုင်ရာ ကောက်ခံရမည့်နှုန်းထားများ**

၃၄။ သက်ဆိုင်ရာဝန်ကြီးဌာနများသည် အောက်ဖော်ပြပါအခွန်တစ်ရပ်ရပ်၏ ကောက်ခံရမည့် နှုန်းထားများ၊ ကင်းလွတ်ခွင့်နှင့် သက်သာခွင့်တို့ကို တည်ဆဲဥပဒေနှင့်အညီ စီမံဆောင်ရွက်ရမည် -

- (က) ယစ်မျိုးခွန်၊
- (ခ) သွင်းကုန်အတွက် လိုင်စင်ကြေး၊ ပါမစ်ကြေးများ၊
- (ဂ) မြန်မာနိုင်ငံအောင်ဘာလေသိန်းဆု၊
- (ဃ) မော်တော်ယာဉ်၊ ယာဉ်မောင်းလိုင်စင်၊ လုပ်ငန်းလိုင်စင်ဆိုင်ရာ အခကြေးငွေများ၊
- (င) ရုံးခွန်နှင့် တံဆိပ်ခေါင်းခွန်၊
- (စ) ခရီးလှည့်လည်ရေးလိုင်စင်/ဟိုတယ်နှင့်တည်းခိုရိပ်သာလိုင်စင်/ခရီးသွားလာသူများ ပို့ဆောင်ရေး လိုင်စင်/ဧည့်လမ်းညွှန်လုပ်ငန်းလိုင်စင်များအတွက် လိုင်စင်ကြေး၊
- (ဆ) အကောက်ခွန်၊
- (ဇ) မြေယာပေါ်တွင် ကောက်ခံသည့်အခွန်၊
- (ဈ) ရေခွန်၊
- (ည) တာတမံခွန်၊
- (ဋ) သစ်တောများမှ ပစ္စည်းများထုတ်ယူသည့်အတွက် ကောက်ခံသည့် သစ်တောခွန်၊
- (ဌ) ဓာတ်သတ္တုပစ္စည်းများ ထုတ်ယူသည့်အတွက် ကောက်ခံသည့်အခွန် (စက်မှုကုန်ကြမ်းတွင်းထွက်နှင့် အလှဆင်ကျောက်များမပါ)၊
- (ဍ) ငါးလုပ်ငန်းဆိုင်ရာ အခွန်အခ၊
- (ဎ) ရေနံနှင့်သဘာဝဓာတ်ငွေ့ ထုတ်ယူသည့်အတွက် ကောက်ခံသည့် အခွန်၊
- (ဏ) ဓာတ်သတ္တုခွန်နှင့် တွင်းဝခွန်၊
- (တ) ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ခြင်းကြောင့် ကောက်ခံသည့် အခွန်အခ၊
- (ထ) ရေအားအရင်းအမြစ်မှ လျှပ်စစ်ဓာတ်အားထုတ်ယူသည့်အတွက် အခမဲ့ရရှိသည့် ဓာတ်အားခ၊
- (ဒ) မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ရရှိသူများထံမှ ကောက်ခံရရှိသည့် အခွန်။

အခန်း (၁၀)**အထွေထွေ**

၃၅။ ပြည်ထောင်စုအစိုးရအဖွဲ့သည် အခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့များကို အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ ဖွဲ့စည်းဆောင်ရွက်ရမည်။

၃၆။ ပြည်ထောင်စုအစိုးရအဖွဲ့သည် နိုင်ငံတော်အတွင်း ထုတ်လုပ်သည့်ကုန်စည်များနှင့် ပြည်ပမှ တင်သွင်းသည့်ကုန်စည်များ ဈေးကွက်အတွင်း ယှဉ်ပြိုင်ရောင်းချနိုင်ရေးအတွက်လည်းကောင်း၊ ပြည်တွင်း ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အဓိက မှီတည်ဆောင်ရွက်နေရသည့် ပြည်တွင်း စိုက်ပျိုးရေးနှင့်မွေးမြူရေး လုပ်ငန်းများ၊ နိုင်ငံတော်အတွင်း ဆောင်ရွက်လျက်ရှိကြသည့် ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို

ရေရှည်အကျိုးစီးပွား ဖြစ်ထွန်းတိုးတက်လာစေရန်လည်းကောင်း နိုင်ငံတော်မှ ပါဝင်လက်မှတ်ရေးထိုးထားသည့် အပြည်ပြည်ဆိုင်ရာ သဘောတူညီချက်များနှင့် ဆန့်ကျင်ခြင်းမရှိစေဘဲ အောက်ပါတို့ကို ဆောင်ရွက်ပေးရမည် -

- (က) ကုန်စည်များ တင်သွင်းခွင့်ပြုသည့် ပမာဏ၊ အကောက်ခွန်နှုန်းထားများနှင့်စပ်လျဉ်း၍ ကမ္ဘာ့ ကုန်သွယ်ရေးအဖွဲ့၊ ကမ္ဘာ့အကောက်ခွန်အဖွဲ့နှင့် အာဆီယံလွတ်လပ်သောကုန်သွယ်ရေးဆိုင်ရာ သဘောတူစာချုပ်များ မူဘောင်အတွင်းမှ အာဆီယံဒေသတွင်း နိုင်ငံများနည်းတူ အမြင့်ဆုံး ရရှိနိုင်သည့် အခွင့်အရေး၊ သက်သာခွင့်များရရှိစေနိုင်ရန် ဆောင်ရွက်ပေးခြင်း၊
- (ခ) အကောက်ခွန်ဥပဒေ ပြဋ္ဌာန်းချက်များနှင့်အညီဖြစ်စေ၊ ပို့ကုန်သွင်းကုန် ခွင့်ပြုခြင်းနှင့် ခွဲတမ်း သတ်မှတ်ပေးခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း ပြဋ္ဌာန်းချက်များနှင့်အညီဖြစ်စေ လိုအပ်သည့် အစီအမံများကို ဆောင်ရွက်ပေးခြင်း။
- ၃၇။ (က) ပြည်တွင်းအခွန်များဦးစီးဌာနသည် အခွန်ပေးဆောင်ထိုက်သူများ ဥပဒေနှင့်အညီ ခံစားနိုင်သော အခွန်ဆိုင်ရာ သက်သာခွင့်၊ ကင်းလွတ်ခွင့်များကို ပြည်သူများအား အသိပေးခြင်း၊ သက်သာခွင့်များနှင့်အညီ အခွန်ကောက်ခံရာတွင် တွက်ချက်ခွင့်ပြုပေးခြင်း၊ အခွန်ဆိုင်ရာ တာဝန်ကျေပွန်သည့် အခွန်ဝန်ထမ်းများ၊ အခွန်ထမ်းပြည်သူများအား အသိအမှတ် ပြုခြင်းနှင့် ထိုက်သင့်သောချီးမြှင့်မှုများ စီမံဆောင်ရွက်ပေးခြင်းတို့ကို ပြုလုပ်ပေးရမည်။
- (ခ) စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနသည် အခွန်စနစ်ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ ထိရောက်စွာဆောင်ရွက်နိုင်ရေးအတွက် ပုဒ်မခွဲ (က) ပါ လုပ်ငန်းရပ်များကို အကောင်အထည် ဖော်ရာတွင် ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာဥပဒေ၌ ပြည်တွင်းအခွန်များဦးစီးဌာန၏ သာမန်အသုံးစရိတ်အဖြစ် ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ခွင့်ပြုပေးနိုင်သည်။
- (ဂ) စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနသည် ပုဒ်မခွဲ (ခ) ပါ အသုံးစရိတ်များအား အခွန် ကောက်ခံမှုဆိုင်ရာ လုပ်ငန်းတာဝန်ကျေပွန်သည့် နိုင်ငံ့ဝန်ထမ်းများကို ဆုကြေးငွေချီးမြှင့်ရန် အတွက် ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ သုံးစွဲနိုင်သည်။

၃၈။ အခွန်မပေးဆောင်ရသေးသော အထူးကုန်စည်များ ရရှိပိုင်ဆိုင်ထားခြင်းအတွက် အောက်ဖော်ပြပါ ကောက်ခံရဒဏ်ကြေးငွေများ၏ ၂၀ ရာခိုင်နှုန်းကို သတင်းပေးတင်ပြသူအားလည်းကောင်း၊ ၃၀ ရာခိုင်နှုန်းကို ရှာဖွေဖမ်းဆီးသူအားလည်းကောင်း ဆုကြေးအဖြစ် ချီးမြှင့်ရမည်။ သတင်းပေးတင်ပြသူ မည်သူမည်ဝါ ဖြစ်ကြောင်းကို အစိုးရကိစ္စမှတစ်ပါး ထုတ်ဖော်ခြင်းမပြုရ -

- (က) အခွန်အမှတ်တံဆိပ် ကပ်နှိပ်ရောင်းချစေရမည့် အထူးကုန်စည်များနှင့်စပ်လျဉ်း၍ အခွန် မပေးဆောင်ရသေးသော အထူးကုန်စည်ကို လက်ဝယ်ရရှိပိုင်ဆိုင်ထားသူနှင့် သတ်မှတ်အခွန် အမှတ်တံဆိပ်ကပ်နှိပ်ပေးရန် ပျက်ကွက်သည့် အထူးကုန်စည်ထုတ်လုပ်သူတို့အပေါ် အထူး ကုန်စည်ခွန်ဥပဒေပုဒ်မ ၂၂၊ ပုဒ်မခွဲ (ဂ) နှင့် ပုဒ်မခွဲ (စ) အရ တပ်ရိုက်သည့် ဒဏ်ကြေးငွေများ၊
- (ခ) ကျန်အထူးကုန်စည်များနှင့်စပ်လျဉ်း၍ အခွန်မပေးဆောင်ရသေးသော အထူးကုန်စည်ကို လက်ဝယ် ရရှိပိုင်ဆိုင်ထားသူအပေါ် အထူးကုန်စည်ခွန်ဥပဒေပုဒ်မ ၂၂၊ ပုဒ်မခွဲ (ဂ) အရ တပ်ရိုက်သည့် ဒဏ်ကြေးငွေ။
- ၃၉။ (က) ကုန်သွယ်လုပ်ငန်းခွန်ဥပဒေပုဒ်မ ၂၁၊ ပုဒ်မခွဲ (စ) တွင် မည်သို့ပင်ပါရှိစေကာမူ ပြေစာ သို့မဟုတ် ငွေလက်ခံရရှိကြောင်း အထောက်အထားကို ထားရှိသော်လည်း ဝယ်ယူသူ သို့မဟုတ် ဝန်ဆောင်မှုရယူသူထံသို့ ထုတ်ပေးရန် ပျက်ကွက်ခြင်း သို့မဟုတ် ပြေစာအား ထုတ်ပေးသော်လည်း ကုန်သွယ်လုပ်ငန်းခွန်စည်းမျဉ်းများဖြင့် သတ်မှတ်ထားသော ကျသင့်အခွန်တန်ဖိုးအတိုင်း အခွန်အမှတ်တံဆိပ် ကပ်နှိပ်ပေးရန် ပျက်ကွက်ခြင်းတို့ကို မြို့နယ်အခွန်ဦးစီးဌာနမှူးက စစ်ဆေးတွေ့ရှိပါက ယင်းသို့ ပျက်ကွက်ခြင်းအတွက် ပြေစာ သို့မဟုတ် ငွေလက်ခံရရှိကြောင်း

အထောက်အထားတန်ဖိုးအပေါ် ထပ်မံပေးဆောင်ရမည့် အခွန်၏ ၁၀၀ ရာခိုင်နှုန်းကို ဒဏ်ကြေးငွေအဖြစ် ပေးဆောင်စေရမည့်အပြင် ပျက်ကွက်မှုအကြိမ်အလိုက် အောက်ပါ ငွေပမာဏကိုပါ ဒဏ်ကြေးငွေအဖြစ် ပေးဆောင်စေရမည် -

- (၁) ပထမအကြိမ်ပျက်ကွက်ခြင်းအတွက် ကျပ် ၅ သိန်း၊
- (၂) ဒုတိယအကြိမ်ပျက်ကွက်ခြင်းအတွက် ကျပ် ၁၀ သိန်း၊
- (၃) တတိယအကြိမ်ပျက်ကွက်ခြင်းအတွက် ကျပ် ၁၅ သိန်း၊
- (၄) တတိယအကြိမ်နှင့်အထက် ပျက်ကွက်ခြင်းအတွက် ကျပ် ၂၀ သိန်း၊

- (ခ) အခွန်အမှတ်တံဆိပ် ကပ်နှိပ်ရောင်းချစေရမည့် ကုန်စည်နှင့်စပ်လျဉ်း၍ သတ်မှတ်အခွန် အမှတ်တံဆိပ် ကပ်နှိပ်ထားခြင်းမရှိဘဲ ရောင်းချကြောင်း မြို့နယ်အခွန်ဦးစီးဌာနမှူးက စစ်ဆေး တွေ့ရှိပါက အခွန်အမှတ်တံဆိပ်ကပ်နှိပ်ထားခြင်းမရှိသော ကုန်စည်ကို လက်ရှိပိုင်ဆိုင်ထားခြင်း အတွက် လက်ဝယ်ထားရှိသူက ယင်းကုန်စည်တန်ဖိုး၏ ၁၀၀ ရာခိုင်နှုန်းကို ဒဏ်ကြေးငွေအဖြစ် ပေးဆောင်ရမည်။

၄၀။ ပြည်ထောင်စုအစိုးရအဖွဲ့သည် အောက်ဖော်ပြပါ ကောက်ခံရဒဏ်ကြေးငွေများနှင့်စပ်လျဉ်း၍ ဆုကြေးငွေချီးမြှင့်ခြင်းကို အမိန့်ကြော်ငြာစာ ထုတ်ပြန်သတ်မှတ်နိုင်သည်။ -

- (က) ကုန်သွယ်လုပ်ငန်းခွင်ဥပဒေတွင် မည်သို့ပင်ပါရှိစေကာမူ ပြေစာ သို့မဟုတ် ငွေလက်ခံရရှိကြောင်း အထောက်အထားကိုထားရှိသော်လည်း ဝယ်ယူသူ သို့မဟုတ် ဝန်ဆောင်မှု ရယူသူထံသို့ ထုတ်ပေးရန် ပျက်ကွက်ခြင်း၊ ပြေစာအား ထုတ်ပေးသော်လည်း ကျသင့်အခွန်တန်ဖိုးနှင့် ညီမျှသော အခွန် အမှတ်တံဆိပ် ကပ်နှိပ်ပေးရန် ပျက်ကွက်ခြင်းတို့အတွက် ဤဥပဒေပုဒ်မ ၃၉၊ ပုဒ်မခွဲ (က) အရ တပ်ရိုက်သည့် ဒဏ်ကြေးငွေ၊
- (ခ) အခွန်အမှတ်တံဆိပ် ကပ်နှိပ်ရောင်းချရန်သတ်မှတ်ထားသော ကုန်စည်နှင့်စပ်လျဉ်း၍ သတ်မှတ် ထားသည့်အတိုင်း အခွန်အမှတ်တံဆိပ် ကပ်နှိပ်ထားခြင်းမရှိဘဲ ရောင်းချခြင်းအတွက် ဤဥပဒေ ပုဒ်မ ၃၉၊ ပုဒ်မခွဲ (ခ) အရ တပ်ရိုက်သည့် ဒဏ်ကြေးငွေ။

ဇယား (၁)

ပြည်ထောင်စု၏ အခွန်အကောက်များကောက်ခံရန် မူလလျာထားချက်

(ကျပ်သန်းပေါင်း)

အမှတ် စဉ်	ပြည်ထောင်စုအစိုးရအဖွဲ့၏ တာဝန်ခံဝန်ကြီးဌာနများ	အကြောင်းအရာ	၂၀၁၉ ခန့်မှန်းခြေ
၁		ပြည်တွင်းထွက်ကုန်နှင့် ပြည်သူပြည်သားများ သုံးစွဲမှုအပေါ် ကောက်ခံသည့် အခွန်အကောက်	၄,၀၇၁,၁၈၃. ၃၇၄
၁	ပြည်ထောင်စုအစိုးရအဖွဲ့ရုံး	ယစ်မျိုးခွန်၊	၁,၁၃၀. ၀၃၃
၂	ဝန်ကြီးဌာန	ကုန်သွယ်လုပ်ငန်းခွန်၊	၂,၁၉၉,၄၆၇. ၄၉၅
၃	စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန	သွင်းကုန်အတွက် လိုင်စင်ကြေး၊	၆,၀၀၀. ၀၀၀
၄	စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန	ပါမစ်ကြေးများ၊	
၅	စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန	မြန်မာနိုင်ငံ အောင်ဘာလေသိန်းဆု၊	၂၀၃,၅၆၃. ၁၉၂
၆	ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန	မော်တော်ယာဉ်၊ ယာဉ်မောင်းလိုင်စင်၊	၁၅၂,၂၀၀. ၀၀၀
၇	စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန	လုပ်ငန်းလိုင်စင်ဆိုင်ရာ အခကြေးငွေများ၊	
၈	စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန	ရုံးခွန်နှင့် တံဆိပ်ခေါင်းခွန်၊	၇၇,၆၃၆. ၇၂၀

ဇယား (၁) အဆုံး
(ကျပ်သန်းပေါင်း)

အမှတ် စဉ်	ပြည်ထောင်စုအစိုးရအဖွဲ့၏ တာဝန်ခံဝန်ကြီးဌာနများ	အကြောင်းအရာ	၂၀၁၉ ခန့်မှန်းခြေ
၂ ၃ ၄	၇ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန	ခရီးလှည့်လည်ရေးလိုင်စင်/ဟိုတယ်နှင့် တည်းခိုရိပ်သာလိုင်စင်/ခရီးသွားလာသူများ ပို့ဆောင်ရေးလိုင်စင်/ဧည့်လမ်းညွှန် လုပ်ငန်းလိုင်စင်များအတွက် လိုင်စင်ကြေး၊	၈၉၉. ၅၄၀
	၈ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန	အထူးကုန်စည်ခွန်၊	၁,၃၃၀,၂၈၆. ၃၉၄
	၉ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန	ရတနာခွန်၊ ဝင်ငွေနှင့်ပိုင်ဆိုင်မှုအပေါ်ကောက်ခံသည့် အခွန်အကောက်	၁၀၀,၀၀၀. ၀၀၀ ၂,၃၈၉,၆၄၅. ၀၀၈
	၁၀ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန	ဝင်ငွေခွန်၊ အကောက်ခွန်	၂,၃၈၉,၆၄၅. ၀၀၈ ၅၂၀,၀၀၀. ၀၀၀
	၁၁ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန	အကောက်ခွန်၊ နိုင်ငံပိုင်သယံဇာတများ ထုတ်ယူသုံးစွဲမှုအပေါ် ကောက်ခံသည့် အခွန်အကောက်	၅၂၀,၀၀၀. ၀၀၀ ၈၈၈,၅၆၉. ၅၀၂
	၁၂ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန	မြေယာပေါ်တွင် ကောက်ခံသည့်အခွန်၊	၁၇. ၅၃၉
	၂ နေပြည်တော်ကောင်စီ	ရေခွန်၊	၇၇. ၅၂၃
	၃ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန	တာဝန်ခံခွန်၊	၁. ၂၆၀
	၄ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန	သစ်တောများမှ ပစ္စည်းများ ထုတ်ယူသည့် အတွက် ကောက်ခံသည့် သစ်တောခွန်၊	၅,၈၀၂. ၆၃၃
	၅ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန	ဓာတ်သတ္တုပစ္စည်းများ ထုတ်ယူသည့်အတွက် ကောက်ခံသည့်အခွန် (စက်မှုကုန်ကြမ်း တွင်းထွက်နှင့် အလှဆင်ကျောက်များမပါ)၊	၆၃. ၄၄၄
	၆ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန	ငါးလုပ်ငန်းဆိုင်ရာ အခွန်အခ၊	၃,၀၀၀. ၀၀၀
	၇ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန	ရေနံနှင့်သဘာဝဓာတ်ငွေ့ထုတ်ယူသည့် အတွက် ကောက်ခံသည့်အခွန်၊	၄၅၇,၇၅၅. ၃၂၈
	၈ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန	ဓာတ်သတ္တုခွန်နှင့် တွင်းဝခွန်၊	၃၀,၃၈၆. ၈၇၄
	၉ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန	ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင် ခြင်းကြောင့် ကောက်ခံသည့် အခွန်အခ၊	၃၇၈,၅၉၅. ၂၀၀
	၁၀ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန	ရေအားအရင်းအမြစ်မှ လျှပ်စစ်ဓာတ်အား ထုတ်ယူသည့်အတွက် အခမဲ့ရရှိသည့် ဓာတ်အားခ၊	၁၂,၁၉၇. ၀၀၀
	၁၁ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန	မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများလုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ရရှိသူများထံမှ ကောက်ခံ ရရှိသည့် အခွန်။	၆၇၂. ၇၀၁
		စုစုပေါင်း	၇,၈၆၉,၃၉၇. ၈၈၄

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြည်ထောင်စုလွှတ်တော်ရုံး

အမိန့်ကြော်ငြာစာအမှတ် (၁၃၀/၂၀၁၉)

၁၃၈၁ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၇ ရက်

(၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်)

၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေပုဒ်မ ၃၊ ပုဒ်မခွဲ (က) နှင့် (ခ) ပါ ပြဋ္ဌာန်းချက်များနှင့် ဇယား (၁/၂) တို့အရ ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စုလွှတ်တော်ရုံး၏ ရငွေသုံးငွေများနှင့် စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော် နာယက သည် မိမိအား အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကို ပြည်ထောင်စုလွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ်အား လွှဲအပ် ဆောင်ရွက်စေလိုက်သည်။

(ပုံ) တီခွန်မြတ်

နာယက

ပြည်ထောင်စုလွှတ်တော်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြည်သူ့လွှတ်တော်ရုံး

အမိန့်ကြော်ငြာစာအမှတ် (၁၂၆/၂၀၁၉)

၁၃၈၁ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၇ ရက်

(၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်)

လုပ်ပိုင်ခွင့်အပ်နှင်းခြင်း

၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေပုဒ်မ ၃၊ ပုဒ်မခွဲ (က) နှင့် (ခ) ပါ ပြဋ္ဌာန်းချက်များနှင့် ဇယား (၁/၂) တို့အရ ပြည်သူ့လွှတ်တော်၏ ရငွေသုံးငွေများနှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသည် မိမိအား အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကို ပြည်သူ့လွှတ်တော်ရုံး အမြဲတမ်းအတွင်းဝန်/ညွှန်ကြားရေးမှူးချုပ်အား လွှဲအပ်ဆောင်ရွက်စေလိုက်သည်။

(ပုံ) တီခွန်မြတ်

ဥက္ကဋ္ဌ

ပြည်သူ့လွှတ်တော်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြည်သူ့လွှတ်တော်

အမိန့်ကြော်ငြာစာအမှတ် (၁၂၇/၂၀၁၉)

၁၃၈၁ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၀ ရက်

(၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်)

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာ လစ်လပ်ကြောင်း ကြေညာခြင်း

၁။ ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးကြူ သည် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်နေ့တွင် ကွယ်လွန်သွားပါသဖြင့် ၂၀၁၂ ခုနှစ်၊ ပြည်သူ့လွှတ်တော် ဆိုင်ရာဥပဒေပုဒ်မ ၂၃၊ ပုဒ်မခွဲ (စ) အရ လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ရပ်စဲပြီးဖြစ်ပါသည်။

၂။ သို့ပါ၍ ၂၀၁၃ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၁၄၊ နည်းဥပဒေခွဲ (က) အရ ၎င်းရက်မှစ၍ ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမဲဆန္ဒနယ်တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာ လစ်လပ်ကြောင်း ကြေညာအပ်ပါသည်။

(ပုံ) တီခွန်မြတ်

ဥက္ကဋ္ဌ

ပြည်သူ့လွှတ်တော်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

ကြေညာချက်အမှတ် (၁၄၅/၂၀၁၉)

၁၃၈၁ ခုနှစ်၊ ဝါခေါင်လဆန်း ၆ ရက်
(၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၆ ရက်)

မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်နှစ်ဦး အစားထိုးတာဝန်ပေးအပ်ခြင်း

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေပုဒ်မ ၁၀ (ဂ) အရ အပ်နှံထားသော လုပ်ပိုင်ခွင့်များကိုကျင့်သုံး၍ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်နှစ်ဦးနေရာ၌ အောက်ဖော်ပြပါပုဂ္ဂိုလ်များကို စတင်တာဝန်ထမ်းဆောင်သည့်နေ့မှစ၍ အစားထိုးတာဝန်ပေးအပ်လိုက်သည်။ -

(၁)	ဥက္ကဋ္ဌ	နေရာတွင်	ဦးတင်လှိုင်	အစား	ဦးထွန်းရှင်
(၂)	အဖွဲ့ဝင် (၁)	နေရာတွင်	ဒေါ်ရဲမြသန်း	အစား	ဦးခင်မောင်ရင်
(၃)	အဖွဲ့ဝင် (၂)	နေရာတွင်	ဦးထွန်းရှင်	အစား	ဦးဘမြင့်

လှသိန်း

ဥက္ကဋ္ဌ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

ကြေညာချက်အမှတ် (၁၄၆/၂၀၁၉)

၁၃၈၁ ခုနှစ်၊ ဝါခေါင်လဆန်း ၈ ရက်
(၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၈ ရက်)

မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ အစားထိုးတာဝန်ပေးအပ်ခြင်း

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေပုဒ်မ ၁၀ (ဂ) အရ အပ်နှံထားသော လုပ်ပိုင်ခွင့်များကိုကျင့်သုံး၍ မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနေရာ၌ ဦးကျော်မြင့် အစား ဦးညွှန်အောင် ကို စတင်တာဝန်ထမ်းဆောင်သည့်နေ့မှစ၍ အစားထိုးတာဝန်ပေးအပ်လိုက်သည်။

လှသိန်း

ဥက္ကဋ္ဌ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

ကြေညာချက်အမှတ် (၁၄၇/၂၀၁၉)

၁၃၈၁ ခုနှစ်၊ ဝါခေါင်လဆန်း ၁၃ ရက်
(၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၁၃ ရက်)

ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွင် အဖွဲ့ဝင်နှစ်ဦး အစားထိုးတာဝန်ပေးအပ်ခြင်း

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေပုဒ်မ ၁၀ (ဂ) အရ အပ်နှံထားသော လုပ်ပိုင်ခွင့်များကိုကျင့်သုံး၍ စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်

ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်နှစ်ဦးနေရာ၌ အောက်ဖော်ပြပါပုဂ္ဂိုလ်များကို စတင်တာဝန်
ထမ်းဆောင်သည့်နေ့မှစ၍ အစားထိုးတာဝန်ပေးအပ်လိုက်သည်။ -

(၁) အဖွဲ့ဝင် (၂) နေရာတွင် ဦးစိန်ရွှန်း အစား ဦးသာဝင်း

(၂) အဖွဲ့ဝင် (၅) နေရာတွင် ဦးသန်း အစား ဒေါ်ခင်မော်

လှသိန်း

ဥက္ကဋ္ဌ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

ကြေညာချက်အမှတ် (၁၄၈/၂၀၁၉)

၁၃၈၁ ခုနှစ်၊ ဝါခေါင်လဆန်း ၁၃ ရက်

(၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၁၃ ရက်)

မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွင် အဖွဲ့ဝင်တစ်ဦး အစားထိုးတာဝန်ပေးအပ်ခြင်း

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေပုဒ်မ
၁၀ (ဂ) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကိုကျင့်သုံး၍ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်
ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် (၃) နေရာ၌ ဦးမောင်တင်နိုင် အစား ဦးအောင်ကျော်သိန်း ကို
စတင်တာဝန်ထမ်းဆောင်သည့်နေ့မှစ၍ အစားထိုးတာဝန်ပေးအပ်လိုက်သည်။

လှသိန်း

ဥက္ကဋ္ဌ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

ကြေညာချက်အမှတ် (၁၄၉/၂၀၁၉)

၁၃၈၁ ခုနှစ်၊ ဝါခေါင်လဆန်း ၁၃ ရက်

(၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၁၃ ရက်)

မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွင် အဖွဲ့ဝင်တစ်ဦး အစားထိုးတာဝန်ပေးအပ်ခြင်း

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေပုဒ်မ
၁၀ (ဂ) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကိုကျင့်သုံး၍ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်
ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် (၅) နေရာ၌ ဦးမောင်စောသိန်း အစား ဦးဦးသာ ကို စတင်တာဝန်
ထမ်းဆောင်သည့်နေ့မှစ၍ အစားထိုးတာဝန်ပေးအပ်လိုက်သည်။

လှသိန်း

ဥက္ကဋ္ဌ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

ကြေညာချက်အမှတ် (၁၅၀/၂၀၁၉)

၁၃၈၁ ခုနှစ်၊ ဝါခေါင်လဆန်း ၁၅ ရက်
(၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက်)

တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွင် အဖွဲ့ဝင်တစ်ဦး အစားထိုးတာဝန်ပေးအပ်ခြင်း

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေပုဒ်မ ၁၀ (ဂ) အရ အပ်နှံထားသော လုပ်ပိုင်ခွင့်များကိုကျင့်သုံး၍ ရန်ကုန်တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် (၄) နေရာ၌ ဦးကျော်ထွန်း အစား ဦးကျော်မိုးကြည် ကို စတင်တာဝန်ထမ်းဆောင်သည့်နေ့မှစ၍ အစားထိုးတာဝန်ပေးအပ်လိုက်သည်။

လှသိန်း

ဥက္ကဋ္ဌ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

ကြေညာချက်အမှတ် (၁၅၁/၂၀၁၉)

၁၃၈၁ ခုနှစ်၊ ဝါခေါင်လဆန်း ၁၅ ရက်
(၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက်)

ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွင် အဖွဲ့ဝင်တစ်ဦး အစားထိုးတာဝန်ပေးအပ်ခြင်း

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေပုဒ်မ ၁၀ (ဂ) အရ အပ်နှံထားသော လုပ်ပိုင်ခွင့်များကိုကျင့်သုံး၍ ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် (၅) နေရာ၌ ဦးစောကျော်ခင် အစား ဒေါ်ခင်နှင်းမူ ကို စတင်တာဝန်ထမ်းဆောင်သည့်နေ့မှစ၍ အစားထိုးတာဝန်ပေးအပ်လိုက်သည်။

လှသိန်း

ဥက္ကဋ္ဌ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

ကြေညာချက်အမှတ် (၁၅၂/၂၀၁၉)

၁၃၈၁ ခုနှစ်၊ ဝါခေါင်လဆန်း ၁၅ ရက်
(၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက်)

မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွင် အဖွဲ့ဝင်တစ်ဦး အစားထိုးတာဝန်ပေးအပ်ခြင်း

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေပုဒ်မ ၁၀ (ဂ) အရ အပ်နှံထားသော လုပ်ပိုင်ခွင့်များကိုကျင့်သုံး၍ ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် (၂) နေရာ၌ ဦးခင်မောင်ဦး အစား ဦးအေးထွန်း ကို စတင်တာဝန်ထမ်းဆောင်သည့်နေ့မှစ၍ အစားထိုးတာဝန်ပေးအပ်လိုက်သည်။

လှသိန်း

ဥက္ကဋ္ဌ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

ကြေညာချက်အမှတ် (၁၅၃/၂၀၁၉)

၁၃၈၁ ခုနှစ်၊ ဝါခေါင်လဆန်း ၁၅ ရက်
(၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက်)

မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွင် အဖွဲ့ဝင်တစ်ဦး အစားထိုးတာဝန်ပေးအပ်ခြင်း

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေပုဒ်မ ၁၀ (ဂ) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကိုကျင့်သုံး၍ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် (၄) နေရာ၌ ဦးမောင်မောင် အစား ဦးအောင်ငွေ ကို စတင်တာဝန်ထမ်းဆောင်သည့်နေ့မှစ၍ အစားထိုးတာဝန်ပေးအပ်လိုက်သည်။

လှသိန်း

ဥက္ကဋ္ဌ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

ကြေညာချက်အမှတ် (၁၅၄/၂၀၁၉)

၁၃၈၁ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၁ ရက်
(၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၁၆ ရက်)

ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွင် အဖွဲ့ဝင်တစ်ဦး အစားထိုးတာဝန်ပေးအပ်ခြင်း

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေပုဒ်မ ၁၀ (ဂ) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကိုကျင့်သုံး၍ ချင်းပြည်နယ်၊ မင်းတပ်ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် (၂) နေရာ၌ ဦးခိုင်မန်း အစား ဦးဝင်းမြင့် ကို စတင်တာဝန်ထမ်းဆောင်သည့်နေ့မှစ၍ အစားထိုးတာဝန်ပေးအပ်လိုက်သည်။

လှသိန်း

ဥက္ကဋ္ဌ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

ကြေညာချက်အမှတ် (၁၅၅/၂၀၁၉)

၁၃၈၁ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၁ ရက်
(၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၁၆ ရက်)

မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွင် အဖွဲ့ဝင်တစ်ဦး အစားထိုးတာဝန်ပေးအပ်ခြင်း

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေပုဒ်မ ၁၀ (ဂ) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကိုကျင့်သုံး၍ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် (၂) နေရာ၌ ဦးကျော်အောင် အစား ဒေါ်တီလီကိပ်ပွေး ကို စတင်တာဝန်ထမ်းဆောင်သည့်နေ့မှစ၍ အစားထိုးတာဝန်ပေးအပ်လိုက်သည်။

လှသိန်း

ဥက္ကဋ္ဌ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်
ကြေညာချက်အမှတ် (၁၅၆/၂၀၁၉)

၁၃၈၁ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၁ ရက်
(၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၁၆ ရက်)

မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွင် အဖွဲ့ဝင်တစ်ဦး အစားထိုးတာဝန်ပေးအပ်ခြင်း

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေပုဒ်မ ၁၀ (ဂ) အရ အပ်နှံထားသော လုပ်ပိုင်ခွင့်များကိုကျင့်သုံး၍ ချင်းပြည်နယ်၊ ဟားခါးမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် (၂) နေရာ၌ ဦးရာဘတ်ခမ်း အစား ဦးဟရန်တလိန်း ကို စတင်တာဝန် ထမ်းဆောင်သည့်နေ့မှစ၍ အစားထိုးတာဝန်ပေးအပ်လိုက်သည်။

လှသိန်း

ဥက္ကဋ္ဌ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်
ကြေညာချက်အမှတ် (၁၅၇/၂၀၁၉)

၁၃၈၁ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၁ ရက်
(၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၁၆ ရက်)

မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွင် အဖွဲ့ဝင်တစ်ဦး အစားထိုးတာဝန်ပေးအပ်ခြင်း

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေပုဒ်မ ၁၀ (ဂ) အရ အပ်နှံထားသော လုပ်ပိုင်ခွင့်များကိုကျင့်သုံး၍ စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုံမလင်းမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် (၅) နေရာ၌ ဦးမြင့်စိုး အစား ဒေါ်မြမြဝင်း ကို စတင်တာဝန် ထမ်းဆောင်သည့်နေ့မှစ၍ အစားထိုးတာဝန်ပေးအပ်လိုက်သည်။

လှသိန်း

ဥက္ကဋ္ဌ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

(ဝန်ကြီးရုံး)

အမိန့်ကြော်ငြာစာအမှတ် (၅၄၄/၂၀၁၉)

နေပြည်တော်၊ ၁၃၈၁ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၈ ရက်
(၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၂၃ ရက်)

အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ကယားပြည်နယ်မှ (၈/၀၆၈၆) ညွှန်ကြားရေးမှူး ဦးချစ်ကိုကို အား နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများအပိုဒ် ၈၁ အရ အငြိမ်းစားမယူမီ ကြိုတင်ပြင်ဆင်ခွင့် (၄) လကို ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်နေ့မှ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၉ ရက်နေ့အထိ ခံစားခွင့်ပြုပြီး ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၁၀ ရက်နေ့မှစ၍ နိုင်ငံ့ဝန်ထမ်းဥပဒေပုဒ်မ ၅၆ (က) အရ သက်ပြည့်အငြိမ်းစား ခံစားခွင့်ပြုလိုက်သည်။

(ဝန်ကြီးရုံး)

အမိန့်ကြော်ငြာစာအမှတ် (၅၄၅/၂၀၁၉)

အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ အောက်ဖော်ပြပါ အရာရှိ (၂) ဦးတို့အား အငြိမ်းစားမယူမီ ကြိုတင်ပြင်ဆင်ခွင့် (၄) လကို ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်နေ့မှ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၂၁ ရက်နေ့အထိ ခံစားခွင့်ပြုပြီး ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၂၂ ရက်နေ့မှစ၍ နိုင်ငံ့ဝန်ထမ်းဥပဒေပုဒ်မ ၅၆ (က) အရ သက်ပြည့်အငြိမ်းစား ခံစားခွင့်ပြုလိုက်သည် -

- (က) (စ/၀၆၈၁) ညွှန်ကြားရေးမှူး ဦးကျော်စိုး
ဥပဒေနှင့် အကျိုးဆောင်ဌာန
- (ခ) (စ/၀၇၂၅) လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်မောင်ကြီး
ဧရာဝတီတိုင်းဒေသကြီးရုံး

(ဝန်ကြီးရုံး)

အမိန့်ကြော်ငြာစာအမှတ် (၅၄၆/၂၀၁၉)

ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ စစ်ရာထူးခန့်ချုပ်ရုံး၏ ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၅ ရက်စွဲပါ စာအမှတ်၊ ၁၇ ရာထူး (၁၃-ထ/၂) ၂၀၁၉ ဖြင့် ပြည်ထဲရေးဝန်ကြီးဌာနသို့ လွှဲပြောင်းအမှုထမ်းဆောင်ခွင့်ပြု ခဲ့သည့် အမှတ် (၃၅၅) ခြေမြန်တပ်ရင်းမှ ကြည်း ၄၂၂၆၆ ဗိုလ်ကြီး မြတ်သူ အား ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက်နေ့မှစ၍ ပြည်ထဲရေးဝန်ကြီးဌာန၊ အကျဉ်းဦးစီးဌာနတွင် ဦးစီးအရာရှိ၊ လစာနှုန်း (၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀) ရာထူးအဆင့်ဖြင့် ခန့်အပ်လိုက်သည်။

(ဝန်ကြီးရုံး)

အမိန့်ကြော်ငြာစာအမှတ် (၅၅၀/၂၀၁၉)

နေပြည်တော်၊ ၁၃၈၁ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၁၁ ရက်
(၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက်)

ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ စစ်ရာထူးခန့်ချုပ်ရုံး၏ ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၁၉ ရက်စွဲပါ စာအမှတ်၊ ၁၇ ရာထူး (၁၃-ထ/၂) ၂၀၁၉ ဖြင့် ပြည်ထဲရေးဝန်ကြီးဌာနသို့ လွှဲပြောင်းအမှုထမ်းဆောင်ခွင့်ပြု ခဲ့သည့် တပ်ထိန်းချုပ်ရုံးမှ (ကြည်း ၂၀၇၁၃) ဒုတိယဗိုလ်မှူးကြီး မြင့်ထွန်း အား ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၂၃ ရက်နေ့မှစ၍ ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် ဒုတိယရဲမှူးကြီး၊ လစာနှုန်း (၃၄၁,၀၀၀-၄,၀၀၀-၃၆၁,၀၀၀) ရာထူးအဆင့်ဖြင့် ခန့်အပ်လိုက်သည်။

(ဝန်ကြီးရုံး)

အမိန့်ကြော်ငြာစာအမှတ် (၅၅၉/၂၀၁၉)

နေပြည်တော်၊ ၁၃၈၁ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၁၂ ရက်
(၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၂၇ ရက်)

ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၏ ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ် (၉၄၄/၂၀၁၈) ဖြင့် အစမ်းခန့်ထားခဲ့သော အကျဉ်းဦးစီးဌာနမှ (က ၄၅၀၈) ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်မင်း အား နိုင်ငံ့ဝန်ထမ်းဥပဒေပုဒ်မ ၂၃၊ ပုဒ်မ ၂၄၊ ပုဒ်မ ၂၄ (က) တို့အရ အလုပ်တာဝန်စတင်ထမ်းဆောင် ခဲ့သည့် ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်နေ့မှစ၍ လက်ရှိရာထူးအဆင့် (ဒုတိယညွှန်ကြားရေးမှူးချုပ်) တွင် အတည်ပြုခန့်ထားလိုက်သည်။

ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊

ပြည်ထောင်စုဝန်ကြီး၊

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊

ပြည်ထဲရေးဝန်ကြီးဌာန။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

ပြန်ကြားရေးဝန်ကြီးဌာန

၁၃၈၁ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၁၂ ရက်

(၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၂၇ ရက်)

အမှတ် ၁၁၁။ ။ မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ်စာအုပ်များ ပြုစုထုတ်ဝေရန်အတွက် ပြန်ကြားရေး
ဝန်ကြီးဌာန၏ ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်စွဲပါ အမိန့်ကြော်ငြာစာဖြင့် ဖွဲ့စည်းခဲ့သည့် **မြန်မာ့
ရည်ညွှန်းကျမ်း စီစဉ်ရေးအဖွဲ့** အား အောက်ပါပုဂ္ဂိုလ်များဖြင့် ပြင်ဆင်ဖွဲ့စည်းလိုက်ပါသည် -

- | | |
|--|--------------|
| (၁) စည်သူဒေါက်တာဦးသော်ကောင်း | ဥက္ကဋ္ဌ |
| စာကြည့်တိုက်မှူး (ငြိမ်း) | |
| တက္ကသိုလ်များဗဟိုစာကြည့်တိုက် | |
| ရန်ကုန်တက္ကသိုလ် | |
| (၂) ဒေါက်တာဦးခင်အေး (မောင်ခင်မင်-ဓနုဖြူ) | ဒုတိယဥက္ကဋ္ဌ |
| အချိန်ပြည့်အဖွဲ့ဝင် | |
| မြန်မာစာအဖွဲ့ | |
| မြန်မာနိုင်ငံတိုင်းရင်းသားဘာသာစကားဦးစီးဌာန | |
| ပညာရေးဝန်ကြီးဌာန | |
| (၃) ဒေါက်တာတင်လှိုင် (ဘိုးလှိုင်) | ဒုတိယဥက္ကဋ္ဌ |
| ညွှန်ကြားရေးမှူးချုပ် (ငြိမ်း) | |
| အဏုမြူစွမ်းအင်ဦးစီးဌာန | |
| (၄) ဒေါက်တာတိုးလှ (တိုးလှ) | အဖွဲ့ဝင် |
| ဒုတိယဥက္ကဋ္ဌ (၂) | |
| မြန်မာသမိုင်းအဖွဲ့ | |
| (၅) ဦးမောင်လှိုင် (မောင်ဆွေငယ်) | အဖွဲ့ဝင် |
| စာတည်းမှူးချုပ် (ငြိမ်း) | |
| စာပေဗိမာန် | |
| ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန | |
| (၆) ဦးအေးချို (မဟာဝိဇ္ဇာ) | အဖွဲ့ဝင် |
| စာပေပညာရှင် | |
| (၇) ဒေါက်တာကျော်ဝင်း (ဒေါက်တာကျော်ဝင်း) | အဖွဲ့ဝင် |
| ပါမောက္ခ (ငြိမ်း) | |
| သမိုင်းဌာန | |
| ရန်ကုန်တက္ကသိုလ် | |
| (၈) ဒေါက်တာစိုးနိုင် | အဖွဲ့ဝင် |
| ပါမောက္ခ/ဌာနမှူး | |
| မြန်မာစာဌာန | |
| ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် | |
| (၉) ဒေါက်တာမင်းသောင် | အဖွဲ့ဝင် |
| ပါမောက္ခ/ဌာနမှူး | |
| နိုင်ငံတကာဆက်ဆံရေးပညာဌာန | |
| ဒဂုံတက္ကသိုလ် | |

- | | |
|--|----------|
| (၁၀) ဒေါက်တာအေးမြင့်
ပါမောက္ခ/ဌာနမှူး (ငြိမ်း)
ပထဝီဝင်ဌာန
ရန်ကုန်တက္ကသိုလ် | အဖွဲ့ဝင် |
| (၁၁) ဦးစံသင်းလှိုင်
ပါမောက္ခ
အဘိဓမ္မပိဋကမဟာဌာန
နိုင်ငံတော်ပရိယတ္တိသာသနဌာတက္ကသိုလ်
ရန်ကုန် | အဖွဲ့ဝင် |
| (၁၂) ဦးခင်စိုး (စိုးစိုး-ပန်းတောင်း)
စာတည်းမှူး (ငြိမ်း)
စာပေဗိမာန်
ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန | အဖွဲ့ဝင် |
| (၁၃) ဒေါက်တာအေးကျော်
(ဆေးသုတေသန)
အဖွဲ့ဝင်
စာပေဗိမာန်စာမူဆု စိစစ်ရွေးချယ်ရေးအဖွဲ့ | အဖွဲ့ဝင် |
| (၁၄) ဒေါက်တာစောမြအောင်
ပါမောက္ခ
ပိဋကတ်တော်ဆိုင်ရာအင်္ဂလိပ်စာပေဌာန
နိုင်ငံတော်ပရိယတ္တိသာသနဌာတက္ကသိုလ်
ရန်ကုန် | အဖွဲ့ဝင် |
| (၁၅) ဒေါက်တာသိန်းနိုင်
ပါမောက္ခ (ငြိမ်း)
မြန်မာစာဌာန
စစ်တွေတက္ကသိုလ် | အဖွဲ့ဝင် |
| (၁၆) ဒေါက်တာညိုမိုးညိုမိုး (ရှင်ညိုမိုးမယ်)
ပါမောက္ခ
မြန်မာစာဌာန
ရန်ကုန်တက္ကသိုလ် | အဖွဲ့ဝင် |
| (၁၇) ဦးအေးမောင် (အေးမောင်ကျော်)
မြန်မာရေးရာလေ့လာရေးအဖွဲ့ | အဖွဲ့ဝင် |
| (၁၈) ဒေါက်တာအောင်ကြီး (ဒေါက်တာအောင်ကြီး)
ပါမောက္ခ (ငြိမ်း)
ဆေးပညာဌာန
မန္တလေးဆေးတက္ကသိုလ် | အဖွဲ့ဝင် |
| (၁၉) ဦးသန်းအုန်း (မောင်ဇေယျာ)
စာပေပညာရှင် | အဖွဲ့ဝင် |
| (၂၀) ဒေါက်တာသန်းထွဋ် (လင်း-ဆေး ၁)
အဖွဲ့ဝင်
အမျိုးသားစာပေဆုစိစစ်ရွေးချယ်ရေးကော်မတီ | အဖွဲ့ဝင် |

- (၂၁) ဒေါက်တာသိန်းလွင် (မြန်စာမြေ သိန်းလွင်) အဖွဲ့ဝင်
ဒုတိယညွှန်ကြားရေးမှူးချုပ်
ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန
- (၂၂) ဒေါ်နီလာချစ်ဆိုင် အဖွဲ့ဝင်
တာဝန်ခံစာတည်းမှူး
တက္ကသိုလ်ဘာသာပြန်နှင့် စာအုပ်ထုတ်ဝေရေးဌာန
- (၂၃) ဒေါက်တာနော်ကျူးဖော အဖွဲ့ဝင်
ပါမောက္ခ/ဌာနမှူး (ငြိမ်း)
အင်္ဂလိပ်စာဌာန
ရန်ကုန်တက္ကသိုလ်
- (၂၄) စာကြည့်တိုက်မှူး အဖွဲ့ဝင်
တက္ကသိုလ်များဗဟိုစာကြည့်တိုက်
ရန်ကုန်တက္ကသိုလ်
- (၂၅) စာတည်းမှူးချုပ် အတွင်းရေးမှူး
စာပေဗိမာန်
ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန
- (၂၆) စာတည်းမှူး တွဲဖက်အတွင်းရေးမှူး
စာပေဗိမာန်
ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန

ဒေါက်တာဖေမြင့်၊
ပြည်ထောင်စုဝန်ကြီး၊
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊
ပြန်ကြားရေးဝန်ကြီးဌာန။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန
အမိန့်ကြော်ငြာစာ (၂၄၂/၂၀၁၉)

နေပြည်တော်၊ ၁၃၈၁ ခုနှစ်၊ ဝါခေါင်လဆန်း ၁၄ ရက်
(၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက်)

၁။ ၁၈၉၄ ခုနှစ်၊ မြေသိမ်းအက်ဥပဒေပုဒ်မ ၄၊ ပုဒ်မခွဲ (၁) အရ အောက်ဖော်ပြပါမြေများကို အများပြည်သူ အကျိုးငှာ **အမှတ် (၁၅၂) ခြေလျင်တပ်ရင်း** မြေအဖြစ်အသုံးပြုရန်အလို့ငှာ ကာကွယ်ရေးဝန်ကြီးဌာနမှ အလိုရှိကြောင်းကြေညာလိုက်သည် -

မြေတည်ရှိရာဒေသ

တိုင်းဒေသကြီး၊ ပြည်နယ်	မြို့နယ်	ကျေးရွာအုပ်စုအမည်	ကွင်းအမည်၊ ကွင်းပြင်	ဦးပိုင် ပေါင်း	ဧရိယာ (ဧက)
ရှမ်းပြည်နယ်	နမ့်စန်	ခိုအွတ်ကျေးရွာအုပ်စု	ကွင်းပြင်	၅	၁၃. ၇၅
ရှမ်းပြည်နယ်	နမ့်စန်	ခိုအွတ်ကျေးရွာအုပ်စု	ကွင်းပြင်	၁၆	၂၉. ၀၀
စုစုပေါင်း				၂၁	၄၂. ၇၅

- ၂။ မြေသိမ်းအက်ဥပဒေပုဒ်မ ၃ (ဂ) တွင် အပ်နှင်းထားသော လုပ်ပိုင်ခွင့်များအရ အုပ်ချုပ်ရေးမှူး၊ လွိုင်လင်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအား အထက်ဖော်ပြပါဒေသရှိ မြေသိမ်းယူခြင်းကိစ္စအဝဝကို အရေးယူဆောင်ရွက်ရန် ကော်လံထွော်အရာရှိအဖြစ် ခန့်ထားလိုက်သည်။
- ၃။ သိမ်းယူမည့်မြေနှင့်စပ်လျဉ်း၍ မြေသိမ်းအက်ဥပဒေပုဒ်မ ၄၊ ပုဒ်မခွဲ (၂) တွင် ပြဋ္ဌာန်းထားသည့် အတိုင်းဆောင်ရွက်ရန် အုပ်ချုပ်ရေးမှူး၊ လွိုင်လင်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ လုပ်ပိုင်ခွင့်အပ်နှင်းလိုက်သည်။

အမိန့်ကြော်ငြာစာ (၂၄၃/၂၀၁၉)

- ၁။ ၁၈၉၄ ခုနှစ်၊ မြေသိမ်းအက်ဥပဒေပုဒ်မ ၄၊ ပုဒ်မခွဲ (၁) အရ အောက်ဖော်ပြပါမြေကို အများပြည်သူ အကျိုးငှာ **အမှတ် (၁၄၉) မြေလျင်တပ်ရင်း** မြေနုရာအဖြစ်အသုံးပြုရန်အလို့ငှာ **ကာကွယ်ရေးဝန်ကြီးဌာန** မှ သိမ်းဆည်းရန်အလိုရှိကြောင်း ကြေညာလိုက်သည် -

မြေတည်ရှိရာဒေသ

ပြည်နယ်	မြို့နယ်	ကျေးရွာအုပ်စုအမည်	ကွင်းအမည်	ဦးပိုင်အမှတ်	ဧရိယာ (ဧက)
ရှမ်း	မိုင်းရှူး	ပန်စွဲ	ပန်စွဲရွာအနောက်	N	၆၉.၅၀
စုစုပေါင်း			၁	၁	၆၉.၅၀

- ၂။ မြေသိမ်းအက်ဥပဒေပုဒ်မ ၃ (ဂ) တွင် အပ်နှင်းထားသော လုပ်ပိုင်ခွင့်များအရ လွိုင်လင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အုပ်ချုပ်ရေးမှူးအား အထက်ဖော်ပြပါဒေသရှိ မြေသိမ်းယူခြင်းကိစ္စအဝဝကို အရေးယူဆောင်ရွက်ရန် ကော်လံထွော်အရာရှိအဖြစ် ခန့်ထားလိုက်သည်။
- ၃။ သိမ်းယူမည့်မြေနှင့်စပ်လျဉ်း၍ မြေသိမ်းအက်ဥပဒေပုဒ်မ ၄၊ ပုဒ်မခွဲ (၂) တွင် ပြဋ္ဌာန်းထားသည့် အတိုင်းဆောင်ရွက်ရန် လွိုင်လင်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အုပ်ချုပ်ရေးမှူးသို့ လုပ်ပိုင်ခွင့်အပ်နှင်းလိုက်သည်။

အမိန့်ကြော်ငြာစာ (၂၄၄/၂၀၁၉)

- ၁။ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်မြောက်ပိုင်းရပ်ကွက်၊ မြေတိုင်းရပ်ကွက်အမှတ် - ၅၆၃၊ မြေကွက်အမှတ် (၁) မှ မြေဧရိယာ ၂. ၁၈ ဧက၊ မြေကွက်အမှတ် (၃) မှ မြေဧရိယာ ၂. ၀၅ ဧက၊ မြေကွက်အမှတ် (၇) မှ မြေဧရိယာ ၀. ၅၅ ဧက၊ မြေကွက်အမှတ် (၁၁) မှ မြေဧရိယာ ၀. ၃၉၃ ဧက၊ မြေကွက်အမှတ် (၁၂) မှ မြေဧရိယာ ၀. ၁၆၃ ဧကနှင့် မြေကွက်အမှတ် (၁၃) မှ မြေဧရိယာ ၀. ၂၂၈ ဧက၊ **စုစုပေါင်းမြေဧရိယာ ၅. ၅၆၄ ဧက အား မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ အသုံးချသုတေသနဌာန (ထောက်ကြန့်ဓာတ်ခွဲခန်းများအခြေစိုက်စခန်း)** မြေနုရာအဖြစ် အသုံးပြုရန်အတွက် မြေနှင့် အခွန်အမိန့်ဆင့်ဆိုချက် ၃၃၂ အရ **လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန** သို့ အခမဲ့လွှဲပြောင်းပေးလိုက်သည်။
- ၂။ အခမဲ့လွှဲပြောင်းပေးသည့် မြေသည် အမှုတွဲပါစစ်ဆေးအတည်ပြုထားသည့် မြေပုံအတိုင်းဖြစ်ပြီး **လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန** က အသုံးမပြုသောနေ့တွင် နိုင်ငံတော်သို့ ပြန်လည်အပ်နှံရမည်။

အမိန့်ကြော်ငြာစာ (၂၄၅/၂၀၁၉)

- ၁။ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့၊ ရေဝေရပ်ကွက်၊ အကွက်အမှတ်/အမည်- B-2/ဘောလုံးကွင်းရပ်၊ ဦးပိုင်အမှတ် (၂၆) ရှိ **မြေဧရိယာ ၅. ၁၄၇ ဧက အား အားကစားနှင့် ကာယပညာ**

ဦးစီးဌာန၊ သာယာဝတီခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနရုံး မြေနုရာအဖြစ် အသုံးပြုရန်အတွက် မြေနှင့် အခွန်အမိန့်ဆင့်ဆိုချက် ၃၃၂ အရ **ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန** သို့ အခမဲ့လွှဲပြောင်းပေးလိုက်သည်။

၂။ အခမဲ့လွှဲပြောင်းပေးသည့် မြေသည် အမှုတွဲပါစစ်ဆေးအတည်ပြုထားသည့် မြေပုံအတိုင်းဖြစ်ပြီး **ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန** က အသုံးမပြုသောနေ့တွင် နိုင်ငံတော်သို့ ပြန်လည်အပ်နှံရမည်။

အမိန့်ကြော်ငြာစာ (၂၄၆/၂၀၁၉)

၁။ ရှမ်းပြည်နယ်၊ ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့နယ်၊ မိုင်းဇင်းကျေးရွာအုပ်စု၊ ကွင်း/အကွက်အမှတ်နှင့် အမည်-ကွင်းပြင်၊ ဦးပိုင်အမှတ်/မြေကွက်အမှတ် (-)၊ **မြေဧရိယာ ၇၆၃. ၄၉ ဧက အား အမှတ် (၄) အဆင့်မြင့် ဆက်သွယ်မှုတပ်ရင်း** မြေနုရာအဖြစ် အသုံးပြုရန်အတွက် မြေနှင့် အခွန်အမိန့်ဆင့်ဆိုချက် ၃၃၃ အရ **ကာကွယ်ရေးဝန်ကြီးဌာန** သို့ အခမဲ့လွှဲပြောင်းပေးလိုက်သည်။

၂။ အခမဲ့လွှဲပြောင်းပေးသောမြေသည် အမှုတွဲပါစစ်ဆေးအတည်ပြုထားသည့် မြေပုံအတိုင်းဖြစ်ပြီး **ကာကွယ်ရေးဝန်ကြီးဌာန** က အသုံးမပြုသောနေ့တွင် နိုင်ငံတော်သို့ ပြန်လည်အပ်နှံရမည်။

အမိန့်ကြော်ငြာစာ (၂၄၈/၂၀၁၉)

နေပြည်တော်၊ ၁၃၈၁ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၇ ရက်
(၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၂၂ ရက်)

၁။ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ်၊ ချောင်းဝကျေးရွာအုပ်စုရှိ ဆင်းကူး (သိုက်ကုန်း) ကျေးရွာအား မူလကရွာမြေ (၆) ဧကဖြင့် ဖွဲ့စည်းထားရာမှ စားကျက်မြေမှ ပယ်ဖျက်ပြီးဖြစ်သည့် မြေဧရိယာ (၅၆) ဧကထည့်သွင်း၍ စုစုပေါင်းရွာမြေ (၆၂) ဧကဖြင့် အောက်ပါအတိုင်း ပြင်ဆင်ဖွဲ့စည်းလိုက်သည် -

မူလ ကျေးရွာအုပ်စု	မူလကျေးရွာ	ပြုပြင်ဖွဲ့စည်းပြီး ကျေးရွာအုပ်စု	ပြုပြင်ဖွဲ့စည်းပြီး ကျေးရွာ
(၁) ချောင်းဝ	(၁) မိုးကုလားစု	(၁) ချောင်းဝ	(၁) မိုးကုလားစု
	(၂) ညောင်အင်းကုန်း		(၂) ညောင်အင်းကုန်း
	(၃) ရေဂမူး		(၃) ရေဂမူး
	(၄) ညောင်ပင်		(၄) ညောင်ပင်
	(၅) ဆင်းကူး (သိုက်ကုန်း)		(၅) ဆင်းကူး (သိုက်ကုန်း)

၂။ အထက်ဖော်ပြပါအတိုင်း ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ်၊ ချောင်းဝကျေးရွာအုပ်စုရှိ ဆင်းကူး (သိုက်ကုန်း) ကျေးရွာအား ဧရိယာတိုးချဲ့ပြင်ဆင်ဖွဲ့စည်းခြင်းကြောင့် မှော်ဘီမြို့နယ်အတွင်းပါဝင်သည့် မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ ကျေးရွာများ၏ ဖွဲ့စည်းတည်ရှိမှု ဧရိယာအကျယ်အဝန်းနှင့် နယ်နိမိတ်အလားအလာသတ်မှတ်ချက်များသည် မှော်ဘီမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ အမှုတွဲတွင်ပါရှိသည့်အတိုင်းဖြစ်သည်။

မင်းသူ၊

ပြည်ထောင်စုဝန်ကြီး၊

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊

ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
(ပြည်ထောင်စုဝန်ကြီးရုံး)

အမိန့်ကြော်ငြာစာအမှတ် (၁၂၂/၂၀၁၉)

နေပြည်တော်၊ ၁၃၈၁ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁၀ ရက်
(၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်)

၂၀၁၉ ခုနှစ်၊ ဇွန်လ ၂၁ ရက်နေ့တွင် ကျင်းပပြုလုပ်သော စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ စီမံခန့်ခွဲရေးကော်မတီ၏ (၆/၂၀၁၉) ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက်အရ ငါးလုပ်ငန်း ဦးစီးဌာနမှ အောက်ဖော်ပြပါ ဒုတိယညွှန်ကြားရေးမှူး၊ လစာနှုန်း (၃၄၁,၀၀၀-၄,၀၀၀-၃၆၁,၀၀၀) (၄) ဦး တို့အား လစ်လပ်လျက်ရှိသော ညွှန်ကြားရေးမှူး၊ လစာနှုန်း (၃၇၄,၀၀၀-၄,၀၀၀-၃၉၄,၀၀၀) ရာထူးနေရာသို့ တိုးမြှင့်ခန့်ထားပြီး ၎င်းတို့အမည်နှင့်ယှဉ်တွဲပါဒေသများရှိ ညွှန်ကြားရေးမှူး/ ပြည်နယ်ဦးစီးဌာနမှူး ရာထူး နေရာများသို့ တာဝန်ဝတ္တရားများ အမှန်တကယ်စတင်ထမ်းဆောင်သည့်နေ့မှစ၍ ရာထူးတိုးမြှင့် ပြောင်းရွှေ့ ခန့်ထားလိုက်သည်။ -

စဉ် အမည်

လက်ရှိရာထူး၊

တိုးမြှင့်ရာထူး၊

တာဝန်ကျဉ်းချုပ်၊ ဒေသ

တာဝန်ချထားမည့်ဌာန၊ ဒေသ

(က) ဒေါ်နီလာကြွယ်

ဒုတိယညွှန်ကြားရေးမှူး၊
ငါးလုပ်ငန်းကြီးကြပ်ရေးနှင့်
အခွန်ဌာနခွဲ

ညွှန်ကြားရေးမှူး
နေပြည်တော်

(ခ) ဦးဝင်းမြင့်စော

ဒုတိယညွှန်ကြားရေးမှူး၊
ဒုတိယတိုင်းဒေသကြီးဦးစီးဌာနမှူး၊
ဧရာဝတီတိုင်းဒေသကြီး

ညွှန်ကြားရေးမှူး/
ပြည်နယ်ဦးစီးဌာနမှူး
ကချင်ပြည်နယ်

(ဂ) ဦးညွန့်ဝင်း

ဒုတိယညွှန်ကြားရေးမှူး၊
ဖွံ့ဖြိုးရေးနှင့် သုတေသနဌာနခွဲ

ညွှန်ကြားရေးမှူး/
ပြည်နယ်ဦးစီးဌာနမှူး
ကယားပြည်နယ်

(ဃ) ဦးတင်မောင်ဦး

ဒုတိယညွှန်ကြားရေးမှူး/
ခရိုင်ဦးစီးဌာနမှူး၊ မအူပင်ခရိုင်၊
ဧရာဝတီတိုင်းဒေသကြီး

ညွှန်ကြားရေးမှူး/
ပြည်နယ်ဦးစီးဌာနမှူး
ချင်းပြည်နယ်

(ဝန်ကြီးရုံး)

အမိန့်ကြော်ငြာစာအမှတ် (၂၃၈/၂၀၁၉)

နေပြည်တော်၊ ၁၃၈၁ ခုနှစ်၊ ဝါခေါင်လဆန်း ၅ ရက်
(၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၅ ရက်)

ကြိုတင်ပြင်ဆင်ခွင့် (၄) လအား ငြင်းပယ်ခွင့်ပြုခြင်း

၁။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ လစာနှုန်း (၃၇၄,၀၀၀-၄,၀၀၀-၃၉၄,၀၀၀) အဆင့်ရှိ ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်း (တိုင်းဒေသကြီးဦးစီးမှူး) အား ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်နေ့မှ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့အထိ ၎င်း၏သက်ပြည့်အငြိမ်းစားမယူမီ ကြိုတင်ပြင်ဆင်ခွင့် (၄) လကို နိုင်ငံ့ဝန်ထမ်းနည်းဥပဒေ ၈၁ အရ အများပြည်သူအကျိုးငှာ ငြင်းပယ်ခွင့်ပြုလိုက်သည်။

၂။ အဆိုပါ အများပြည်သူအကျိုးငှာ ငြင်းပယ်ခွင့်ပြုထားသော ကြိုတင်ပြင်ဆင်ခွင့် (၄) လကို ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၂ ရက်နေ့မှ ၂၀၂၀ ပြည့်နှစ်၊ မေလ ၁ ရက်နေ့အထိ ပြန်လည်ခံစားခွင့်ပြုပြီး ခွင့်ရက်ကုန်ဆုံးသည့် ၂၀၂၀ ပြည့်နှစ်၊ မေလ ၂ ရက်နေ့မှစ၍ သက်ပြည့်အငြိမ်းစား ယူခွင့်ပြုလိုက်သည်။

(ဝန်ကြီးရုံး)

အမိန့်ကြော်ငြာစာအမှတ် (၂၃၉/၂၀၁၉)

ကြိုတင်ပြင်ဆင်ခွင့် (၄) လအား ငြင်းပယ်ခွင့်ပြုခြင်း

၁။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ လစာနှုန်း (၃၇၄,၀၀၀-၄,၀၀၀-၃၉၄,၀၀၀) အဆင့်ရှိ ညွှန်ကြားရေးမှူး ဦးလှမြင့် (တိုင်းဒေသကြီး ဦးစီးမှူး) အား ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်နေ့မှ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၅ ရက်နေ့အထိ ၎င်း၏သက်ပြည့်အငြိမ်းစားမယူမီ ကြိုတင်ပြင်ဆင်ခွင့် (၄) လကို နိုင်ငံ့ဝန်ထမ်းနည်းဥပဒေ ၈၁ အရ အများပြည်သူအကျိုးငှာ ငြင်းပယ်ခွင့်ပြုလိုက်သည်။

၂။ အဆိုပါ အများပြည်သူအကျိုးငှာ ငြင်းပယ်ခွင့်ပြုထားသော ကြိုတင်ပြင်ဆင်ခွင့် (၄) လကို ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၆ ရက်နေ့မှ ၂၀၂၀ ပြည့်နှစ်၊ မေလ ၅ ရက်နေ့အထိ ပြန်လည်ခံစားခွင့်ပြုပြီး ခွင့်ရက်ကုန်ဆုံးသည့် ၂၀၂၀ ပြည့်နှစ်၊ မေလ ၆ ရက်နေ့မှစ၍ သက်ပြည့်အငြိမ်းစား ယူခွင့်ပြုလိုက်သည်။

(ဝန်ကြီးရုံး)

အမိန့်ကြော်ငြာစာအမှတ် (၂၄၂/၂၀၁၉)

၁၃၈၁ ခုနှစ်၊ ဝါခေါင်လဆန်း ၇ ရက်

(၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၇ ရက်)

အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ပြင်ဆင်ဖွဲ့စည်းခြင်း

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၅၆/၂၀၁၉) ဖြင့် ဖွဲ့စည်းခဲ့သည့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit - CPU) တွင် ပါဝင်သည့် ဒုတိယအဖွဲ့ခေါင်းဆောင်နှင့် အဖွဲ့ဝင် (၁) ဦးအား အောက်ပါအတိုင်း ပြင်ဆင်ဖွဲ့စည်း တာဝန်ပေးအပ်လိုက်သည် -

ယခင်ဖွဲ့စည်းခဲ့သည့် အဖွဲ့ဝင်များ

- (၁) ဦးကိုကိုနိုင်
ညွှန်ကြားရေးမှူး
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန
- (၂) ဦးနေလင်းအောင်
ဒုတိယဦးစီးမှူး
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ပြင်ဆင်ဖွဲ့စည်းသည့်အဖွဲ့ဝင်များ

- (၁) ဦးရဲမင်းကျော်
ညွှန်ကြားရေးမှူး
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန
- (၂) ဦးဝေဠုမောင်
ဦးစီးအရာရှိ
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

(ဝန်ကြီးရုံး)

အမိန့်ကြော်ငြာစာအမှတ် (၂၅၆/၂၀၁၉)

နေပြည်တော်၊ ၁၃၈၁ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၅ ရက်

(၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၂၀ ရက်)

သက်ပြည့်အငြိမ်းစားယူခွင့်ပြုခြင်း

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စီမံကိန်းဦးစီးဌာနမှ လစာနှုန်း (၃၇၄,၀၀၀-၄,၀၀၀-၃၉၄,၀၀၀) အဆင့်ရှိ ညွှန်ကြားရေးမှူး ဦးကျော်လွင် အား သက်ပြည့်အငြိမ်းစားမယူမီ ကြိုတင် ပြင်ဆင်ခွင့် (၄) လကို ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့မှ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၁၀ ရက်နေ့ အထိ ခံစားခွင့်ပြုပြီး ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့မှစ၍ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေ ၂၃၃ (က) အရ သက်ပြည့်အငြိမ်းစား ယူခွင့်ပြုလိုက်သည်။

(ဝန်ကြီးရုံး)

အမိန့်ကြော်ငြာစာအမှတ် (၂၅၇/၂၀၁၉)

သက်ပြည့်အငြိမ်းစားယူခွင့်ပြုခြင်း

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ရှိ တည်ဆောက်ရေး (၈)၊ ညွှန်ကြားရေးမှူးရုံးမှ လစာနှုန်း (၃၇၄,၀၀၀-၄,၀၀၀-၃၉၄,၀၀၀) အဆင့်ရှိ ညွှန်ကြားရေးမှူး (မြို့ပြ) ဦးဝင်းနိုင် အား ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်နေ့မှ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၁၂ ရက်နေ့အထိ ကြိုတင်ပြင်ဆင်ခွင့် (၄) လကို ခံစားခွင့်ပြုပြီး၊ အသက် (၆၀) ပြည့်သည့် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၁၃ ရက်နေ့မှစ၍ နိုင်ငံ့ဝန်ထမ်း နည်းဥပဒေ ၂၃၃ (က) အရ သက်ပြည့်အငြိမ်းစား ယူခွင့်ပြုလိုက်သည်။

ဒေါက်တာအောင်သူ၊

ပြည်ထောင်စုဝန်ကြီး၊

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန

(ဝန်ကြီးရုံး)

အမိန့်ကြော်ငြာစာအမှတ် (၈၉/၂၀၁၉)

၁၃၈၁ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၆ ရက်

(၂၀၁၉ ခုနှစ်၊ မေလ ၂၄ ရက်)

၂၀၁၉ ခုနှစ်၊ မေလ ၂၄ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးအမှတ်စဉ် (၇/၂၀၁၉) ဆုံးဖြတ်ချက်အရ မြန်မာ့မီးရထား၊ စက်မှုနှင့် လျှပ်စစ်အင်ဂျင်နီယာဌာနက လက်ထောက်အထွေထွေမန်နေဂျာ (လျှပ်စစ်)၊ လစာနှုန်း (၃၄၁,၀၀၀-၄,၀၀၀-၃၆၁,၀၀၀) ဦးထွန်းထွန်းဦး ကို လစ်လပ်လျက်ရှိသော ဒုတိယအထွေထွေမန်နေဂျာ (လျှပ်စစ်)၊ လစာနှုန်း (၃၇၄,၀၀၀-၄,၀၀၀-၃၉၄,၀၀၀) ရာထူးနေရာသို့ တာဝန်ဝတ္တရားများ စတင်ထမ်းဆောင်သည့်နေ့မှစ၍ တိုးမြှင့်ခန့်ထားလိုက်သည်။

(ဝန်ကြီးရုံး)

အမိန့်ကြော်ငြာစာအမှတ် (၁၁၁/၂၀၁၉)

၁၃၈၁ ခုနှစ်၊ ဝါဆိုလဆန်း ၁၀ ရက်

(၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်)

၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးအမှတ်စဉ် (၉/၂၀၁၉) ဆုံးဖြတ်ချက်အရ ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ တိုင်းဒေသကြီးမှူး (မန္တလေး) က ညွှန်ကြားရေးမှူး၊ လစာနှုန်း (၃၇၄,၀၀၀-၄,၀၀၀-၃၉၄,၀၀၀) ဒေါ်ခင်စပယ် သည် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် အသက် (၆၀) နှစ်ပြည့်မည် ဖြစ်ပါသဖြင့် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများအပိုဒ် (၈၁) အရ ပြဌာန်းထားသည့် အငြိမ်းစားမယူမီ ကြိုတင် ပြင်ဆင်ခွင့်ကို ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့မှစ၍ ခံစားစေပြီး ယင်းခွင့်ရက်များကုန်ဆုံးသည့် နေ့၏ နောက်တစ်နေ့မှစ၍ နိုင်ငံ့ဝန်ထမ်းဥပဒေပုဒ်မ (၅၆) နှင့် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများအပိုဒ် (၂၃၃) (က) အရ နိုင်ငံ့ဝန်ထမ်းအဖြစ်မှ သက်ပြည့်အငြိမ်းစား ယူခွင့်ပြုလိုက်သည်။

(ဝန်ကြီးရုံး)

အမိန့်ကြော်ငြာစာအမှတ် (၁၁၃/၂၀၁၉)

၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးအမှတ်စဉ် (၉/၂၀၁၉) ဆုံးဖြတ်ချက်အရ မြန်မာ့မီးရထား၊ အောက်မြန်မာပြည်အုပ်ချုပ်ရေးဌာနက အထွေထွေမန်နေဂျာ၊ လစာနှုန်း (၄၁၈,၀၀၀-၄,၀၀၀-၄၃၈,၀၀၀) ဦးထွန်းအောင်သင်း သည် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် အသက် (၆၀) နှစ် ပြည့်မည်ဖြစ်ပါသဖြင့် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများအပိုင်း (၈၁) အရ ပြဌာန်းထားသည့် အငြိမ်းစားမယူမီ ကြိုတင်ပြင်ဆင်ခွင့်ကို ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၂၀ ရက်နေ့မှစတင်၍ ခံစားစေပြီး ယင်းခွင့်ရက်များကုန်ဆုံးသည့်နေ့၏ နောက်တစ်နေ့မှစ၍ နိုင်ငံ့ဝန်ထမ်းဥပဒေပုဒ်မ (၅၆) နှင့် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများအပိုင်း (၂၃၃) (က) အရ နိုင်ငံ့ဝန်ထမ်းအဖြစ်မှ သက်ပြည့်အငြိမ်းစား ယူခွင့်ပြုလိုက်သည်။

(ဝန်ကြီးရုံး)

အမိန့်ကြော်ငြာစာအမှတ် (၁၂၆/၂၀၁၉)

၁၃၈၁ ခုနှစ်၊ ဝါခေါင်လဆန်း ၂ ရက်
(၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၂ ရက်)

၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၂ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာန၊ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးအမှတ်စဉ် (၁၀/၂၀၁၉) ဆုံးဖြတ်ချက်အရ မြန်မာ့မီးရထားက ဒုတိယအထွေထွေမန်နေဂျာ (စီမံကိန်း)၊ လစာနှုန်း (၃၇၄,၀၀၀-၄,၀၀၀-၃၉၄,၀၀၀) ဦးညိုညိုဆွေ ကို လစ်လပ်လာမည့် အထွေထွေမန်နေဂျာ (စီမံကိန်းနှင့် အုပ်ချုပ်ရေး)၊ လစာနှုန်း (၄၁၈,၀၀၀-၄,၀၀၀-၄၃၈,၀၀၀) ရာထူးနေရာသို့ ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၃ ရက်နေ့မှစ၍ တိုးမြှင့်ခန့်ထားလိုက်သည်။

(ဝန်ကြီးရုံး)

အမိန့်ကြော်ငြာစာအမှတ် (၁၂၇/၂၀၁၉)

၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၂ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာန၊ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးအမှတ်စဉ် (၁၀/၂၀၁၉) ဆုံးဖြတ်ချက်အရ မြန်မာ့မီးရထားမှ ဒုတိယအထွေထွေမန်နေဂျာ (ကုန်စည်)၊ လစာနှုန်း (၃၇၄,၀၀၀-၄,၀၀၀-၃၉၄,၀၀၀) ဦးညိုညို ကို လစ်လပ်လာမည့် အထွေထွေမန်နေဂျာ (စီးပွားရေး)၊ လစာနှုန်း (၄၁၈,၀၀၀-၄,၀၀၀-၄၃၈,၀၀၀) ရာထူးနေရာသို့ ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၃ ရက်နေ့မှစ၍ တိုးမြှင့်ခန့်ထားလိုက်သည်။

(ဝန်ကြီးရုံး)

အမိန့်ကြော်ငြာစာအမှတ် (၁၂၈/၂၀၁၉)

၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၂ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာန၊ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးအမှတ်စဉ် (၁၀/၂၀၁၉) ဆုံးဖြတ်ချက်အရ မြန်မာ့မီးရထားမှ ဒုတိယအထွေထွေမန်နေဂျာ (ခရီးသည်)၊ လစာနှုန်း (၃၇၄,၀၀၀-၄,၀၀၀-၃၉၄,၀၀၀) ဦးအောင်သူလတ် ကို လစ်လပ်လာမည့် အထွေထွေမန်နေဂျာ (အောက်မြန်မာပြည်)၊ လစာနှုန်း (၄၁၈,၀၀၀-၄,၀၀၀-၄၃၈,၀၀၀) ရာထူးနေရာသို့ ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၂၀ ရက်နေ့မှစ၍ တိုးမြှင့်ခန့်ထားလိုက်သည်။

သန့်စင်မောင်၊

ပြည်ထောင်စုဝန်ကြီး၊

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန

(ပြည်ထောင်စုဝန်ကြီးရုံး)

အမိန့်ကြော်ငြာစာအမှတ် (၁၂၇/၂၀၁၉)

၁၃၈၁ ခုနှစ်၊ ဝါခေါင်လဆန်း ၁ ရက်

(၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၁ ရက်)

တားမြစ်သစ်ပင် သတ်မှတ်ကြေညာခြင်း

၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနသည် ၂၀၁၈ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် (၂၉) သစ်တောဥပဒေပုဒ်မ ၈၊ ပုဒ်မခွဲ (ဂ)၊ ပုဒ်မခွဲငယ် (၁) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကိုကျင့်သုံး၍ သစ်တောဥပဒေအရ ထိရောက်စွာထိန်းသိမ်းကာကွယ်ရန်အလို့ငှာ အောက်ဖော်ပြပါသစ်မျိုးများအား မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် တားမြစ်သစ်ပင်အဖြစ် ၁၃၈၁ ခုနှစ်၊ ဝါခေါင်လဆန်း ၁ ရက် (၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၁ ရက်) မှစတင်၍ သတ်မှတ်ကြောင်း ကြေညာလိုက်သည်။

စဉ်	မြန်မာအမည်	ရုက္ခဗေဒအမည်/သိပ္ပံအမည်	တားမြစ်ထားသည့်ဒေသ
၁	ကျွန်း	<i>Tectona grandis</i> L.f.	မြန်မာနိုင်ငံတစ်ဝန်းလုံး
၂	သစ်ခါး (ကရုဏ်၊ ပန်းသစ်ရာ)	<i>Pentace burmanica</i> Kurz	မြန်မာနိုင်ငံတစ်ဝန်းလုံး
၃	သစ်ရှို	<i>Pentace griffithii</i> King	မြန်မာနိုင်ငံတစ်ဝန်းလုံး
၄	သင်္ကန်း (သင်္ကန်းရွှေ၊ သစ်သင်္ကန်း)	<i>Hopea odorata</i> Roxb.	မြန်မာနိုင်ငံတစ်ဝန်းလုံး
၅	သင်္ကန်းနက် (သင်္ကန်းကျောက်)	<i>Hopea helferi</i> (Dyer) Brandis.	မြန်မာနိုင်ငံတစ်ဝန်းလုံး
၆	သင်္ကန်းပွဲ (သင်္ကန်းမကလေးပင်)	<i>Hopea minutiflora</i> Fisch.	မြန်မာနိုင်ငံတစ်ဝန်းလုံး
၇	တညင်ယုံ	<i>Hopea oblongifolia</i> Dyer	မြန်မာနိုင်ငံတစ်ဝန်းလုံး
၈	ပျဉ်းကတိုး (ပျဉ်းပင်)	<i>Xylia xylocarpa</i> (Roxb.) Taub.	မြန်မာနိုင်ငံတစ်ဝန်းလုံး
၉	ရှား	<i>Acacia catechu</i> Willd.	မြန်မာနိုင်ငံတစ်ဝန်းလုံး
၁၀	ပိတောက်	<i>Pterocarpus macrocarpus</i> Kurz.	မြန်မာနိုင်ငံတစ်ဝန်းလုံး
၁၁	ကညင်ဖြူ	<i>Dipterocarpus alatus</i> Roxb.	မြန်မာနိုင်ငံတစ်ဝန်းလုံး
၁၂	ကညင် (ကညင်နီ၊ ကညင်ဝက်တောင်း)	<i>Dipterocarpus turbinatus</i> Gaertn.f.	မြန်မာနိုင်ငံတစ်ဝန်းလုံး
၁၃	ကညင်နီ	<i>Dipterocarpus costatus</i> Gaertn.f.	မြန်မာနိုင်ငံတစ်ဝန်းလုံး
၁၄	ကညင် (ကညင်ယုံ)	<i>Dipterocarpus grandiflorus</i> Blanco	မြန်မာနိုင်ငံတစ်ဝန်းလုံး
၁၅	ကညင်	<i>Dipterocarpus dyeri</i> Pierre	မြန်မာနိုင်ငံတစ်ဝန်းလုံး
၁၆	ကညင်	<i>Dipterocarpus baudi</i> Korth.	မြန်မာနိုင်ငံတစ်ဝန်းလုံး
၁၇	ကညင်ယုံပင်	<i>Dipterocarpus kerrii</i> King	မြန်မာနိုင်ငံတစ်ဝန်းလုံး
၁၈	ကညင် (ကညင်နီ)	<i>Dipterocarpus retusus</i> Blume	မြန်မာနိုင်ငံတစ်ဝန်းလုံး
၁၉	ကရဝေး	<i>Cinnamomum inunctum</i> Meissner	မြန်မာနိုင်ငံတစ်ဝန်းလုံး
၂၀	မှန်သင်း၊ သစ်ကြံပိုးပင်၊ သီဟိုဠ်သစ်ကြံပိုးပင်	<i>Cinnamomum verum</i> Presl	မြန်မာနိုင်ငံတစ်ဝန်းလုံး
၂၁	ပျဉ်းမဖြူ (ခမောင်းဖြူ)	<i>Lagerstroemia floribunda</i> Jack	မြန်မာနိုင်ငံတစ်ဝန်းလုံး
၂၂	ပျဉ်းမ	<i>Lagerstroemia reginae</i> Roxb.	မြန်မာနိုင်ငံတစ်ဝန်းလုံး
၂၃	ပျဉ်းမ (ပျဉ်းမရွက်သေး)	<i>Lagerstroemia speciosa</i> (L.) Pers.	မြန်မာနိုင်ငံတစ်ဝန်းလုံး
၂၄	ကုန်းပျဉ်းမပင် (ပျဉ်းမရွက်ကြီးပင်)	<i>Lagerstroemia macrocarpa</i> Kurz	မြန်မာနိုင်ငံတစ်ဝန်းလုံး
၂၅	ချယ်ရီ (Cheery, Himalayan wild cheery)	<i>Prunus cerasoides</i> D.Don <i>Prunus wallichii</i> Steud.	မြန်မာနိုင်ငံတစ်ဝန်းလုံး

စဉ်	မြန်မာအမည်	ရုက္ခဗေဒအမည်/သိပ္ပံအမည်	တားမြစ်ထားသည့်ဒေသ
၂၆	ထင်းရှူး	<i>Pinus armamdii</i> Franchet.	မြန်မာနိုင်ငံတစ်ဝန်းလုံး
၂၇	ထင်းရှူး	<i>Pinus khasya</i> Royle ex Parl.	မြန်မာနိုင်ငံတစ်ဝန်းလုံး
၂၈	ထင်းရှူး	<i>Pinus merkusii</i> Jungh.	မြန်မာနိုင်ငံတစ်ဝန်းလုံး
၂၉	ထင်းရှူး	<i>Pinus wallichiana</i> A.B. Jacks.	မြန်မာနိုင်ငံတစ်ဝန်းလုံး
၃၀	တယော	<i>Excoecaria agallocha</i> L.	မြန်မာနိုင်ငံတစ်ဝန်းလုံး
၃၁	သစ်ယာ	<i>Shorea obtusa</i> Wall.	မြန်မာနိုင်ငံတစ်ဝန်းလုံး
၃၂	အင်ကြင်း	<i>Shorea siamensis</i> (Kurz) Miq.	မြန်မာနိုင်ငံတစ်ဝန်းလုံး
၃၃	သစ်မွေး (အကျော်)	<i>Aquilaria agallocha</i> Roxb.	မြန်မာနိုင်ငံတစ်ဝန်းလုံး
၃၄	ကမ်းဇော်	<i>Payena oleifera</i> Wall. <i>Payena paralleloneura</i> Kurz.	မြန်မာနိုင်ငံတစ်ဝန်းလုံး
၃၅	ကနစို (ရေကနစို၊ ပင်လယ်ကနစို)	<i>Heritiera fomes</i> Buch.-Ham.	မြန်မာနိုင်ငံတစ်ဝန်းလုံး
၃၆	ကနစို	<i>Heritiera javanica</i> (Blume) Kosterm.	မြန်မာနိုင်ငံတစ်ဝန်းလုံး
၃၇	ပင်လယ်ကနစို	<i>Heritiera littoralis</i> Dryand.	မြန်မာနိုင်ငံတစ်ဝန်းလုံး
၃၈	တမလန်း	<i>Dalbergia oliveri</i> Gamble.	မြန်မာနိုင်ငံတစ်ဝန်းလုံး
၃၉	တမလန်းဖို	<i>Dalbergia burmanica</i> Prain	မြန်မာနိုင်ငံတစ်ဝန်းလုံး
၄၀	တရုတ်ခေါင်းပင် (ရှမ်းဘဲ)	<i>Taiwania cryptomerioides</i> Hayata	မြန်မာနိုင်ငံတစ်ဝန်းလုံး
၄၁	ကျောက်ထင်းရှူး	<i>Abies densa</i> Griff.	မြန်မာနိုင်ငံတစ်ဝန်းလုံး
၄၂	ကျောက်ထင်းရှူး	<i>Cephalotaxus griffithii</i> Hook.f.	မြန်မာနိုင်ငံတစ်ဝန်းလုံး
၄၃	ကျောက်ထင်းရှူး	<i>Taxus baccata</i> L.	မြန်မာနိုင်ငံတစ်ဝန်းလုံး
၄၄	ကျောက်ထင်းရှူး	<i>Taxus wallichina</i> Zucc.	မြန်မာနိုင်ငံတစ်ဝန်းလုံး
၄၅	ပျဉ်းပိတောက် (ပိတောက်နက်)	<i>Azelia martabanica</i> (Prain) J.Leonard	မြန်မာနိုင်ငံတစ်ဝန်းလုံး
၄၆	ပျဉ်းပိတောက်	<i>Azelia xylocarpa</i> (Kurz) Craib	မြန်မာနိုင်ငံတစ်ဝန်းလုံး
၄၇	လိပ်သဲ	Family-Ebenaceae <i>Diospyrossp.</i>	မြန်မာနိုင်ငံတစ်ဝန်းလုံး
၄၈	ဥပါန် (သင်္ကန်းဖြူ၊ ကျောက်သင်္ကန်း)	<i>Shorea farinosa</i> Fischer	မြန်မာနိုင်ငံတစ်ဝန်းလုံး
၄၉	သော်ကကြီး	<i>Amherstia nobilis</i> Wall.	မြန်မာနိုင်ငံတစ်ဝန်းလုံး
၅၀	ကျန (ကြတ်နန်)	<i>Xylocarpus moluccensis</i> (Lam.) Roem.	မြန်မာနိုင်ငံတစ်ဝန်းလုံး
၅၁	ပင်လယ်အုန်း	<i>Xylocarpus gangeticus</i> (Prain) C. E. Park.	မြန်မာနိုင်ငံတစ်ဝန်းလုံး
၅၂	မြိုင်ကြီး (ဆောင်းဖို)	<i>Bruguiera hainesii</i> C.G. Rogers	မြန်မာနိုင်ငံတစ်ဝန်းလုံး

၂။ ယခင်တားမြစ်သစ်ပင်များအဖြစ် သတ်မှတ်ထုတ်ပြန်ကြေညာခဲ့သည့် အမိန့်ကြော်ငြာစာများအား ဤစာဖြင့် လွှမ်းမိုးပယ်ဖျက်လိုက်သည်။

အုန်းဝင်း၊

ပြည်ထောင်စုဝန်ကြီး၊

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန
(ဝန်ကြီးရုံး)

အမိန့်ကြော်ငြာစာအမှတ် (၆၁၈/၂၀၁၉)

၁၃၈၁ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၆ ရက်

(၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်)

၁။ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဝန်ကြီးရုံး၊ ဝန်ထမ်းရေးရာမှတ်တမ်းဌာနမှ (လဝက-၂၆၇၀) ညွှန်ကြားရေးမှူး ဒေါ်ယဉ်ယဉ်ကြိုင် သည် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်နေ့တွင် အသက် (၆၀) နှစ်ပြည့်မည်ဖြစ်ပါ၍ ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၉ ရက်နေ့မှ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်နေ့အထိ အငြိမ်းစားမယူမီ ကြိုတင်ပြင်ဆင်ခွင့် (၄) လကို နိုင်ငံ့ဝန်ထမ်းဥပဒေပုဒ်မ-၂၂ နှင့် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ-၈၁ အရ ခံစားခွင့်ပြုလိုက်သည်။

၂။ ညွှန်ကြားရေးမှူး ဒေါ်ယဉ်ယဉ်ကြိုင်သည် အငြိမ်းစားမယူမီကြိုတင်ပြင်ဆင်ခွင့် (၄) လကို ခံစားပြီးနောက် ယင်းခွင့်ရက်များကုန်ဆုံးသည့် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်နေ့ နံနက်ပိုင်းမှစ၍ နိုင်ငံ့ဝန်ထမ်းဥပဒေပုဒ်မ-၅၆၊ ပုဒ်မခွဲ (က) နှင့် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ-၂၃၃၊ နည်းဥပဒေခွဲ (က) တို့အရ ပြည်သူ့ဝန်ထမ်းအဖြစ်မှ သက်ပြည့်ပင်စင် ခံစားခွင့်ပြုလိုက်သည်။

ဦးသိန်းဆွေ၊

ပြည်ထောင်စုဝန်ကြီး၊

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
(ဝန်ကြီးရုံး)

အမိန့်ကြော်ငြာစာအမှတ် (၄၆/၂၀၁၉)

၁၃၈၁ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၁၁ ရက်

(၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက်)

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနအတွက် ပြည်ထောင်စု ရာထူးဝန်အဖွဲ့မှ ရွေးချယ်ပေးသည့် အောက်ပါ ပြင်ပပုဂ္ဂိုလ် (၅) ဦးနှင့် နိုင်ငံ့ဝန်ထမ်းဖြစ်ပြီးသူ (၁) ဦးအား စတင်တာဝန်ထမ်းဆောင်ကြောင်း သတင်းပေးပို့သည့် ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက်နေ့မှစတင်၍ ကုန်သွယ်ရေးဦးစီးဌာနတွင် ဦးစီးအရာရှိ၊ လစာနှုန်း (၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀) ရာထူးဖြင့် ခန့်ထားလိုက်သည် -

စဉ်	အမည်	နိုင်ငံသားစိစစ်ရေးကတ်အမှတ်	အဘအမည်
(၁)	ဦးဖြိုးသူမောင်	၉/ကဆန (နိုင်) ၁၂၈၃၄၂	ဦးမြကြိုင်
(၂)	ဦးသန့်ဇင်ဝင်း	၈/တတက (နိုင်) ၁၇၃၈၇၈	ဦးသန်းဝင်း
(၃)	ဦးကျော်သက်နိုင်	၅/ခဥန (နိုင်) ၁၁၀၁၃၈	ဦးခင်မောင်ညွန့်
(၄)	ဒေါ်ခင်မာလွင်	၉/ပမန (နိုင်) ၂၄၃၂၃၀	ဦးသန်းလွင်
(၅)	ဒေါ်အိရွှေစင်	၉/ပမန (နိုင်) ၁၈၄၈၆၁	ဦးကြည်ရွှင်
(၆)	ဒေါ်ဝေဝေမွန်	၁၂/ဒဂရ (နိုင်) ၀၁၄၆၄၉	ဦးဌေးမြင့်ဇော်

(ဝန်ကြီးရုံး)

အမိန့်ကြော်ငြာစာအမှတ် (၄၇/၂၀၁၉)

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှ ဦးမိုးဇော်ဦး၊ [၈/မကန (နိုင်) ၁၆၀၆၂၉]၊ ဒုတိယညွှန်ကြားရေးမှူး အား ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့မှ စတင်၍ ညွှန်ကြားရေးမှူး၊ လစာနှုန်း (၃၇၄,၀၀၀-၄,၀၀၀-၃၉၄,၀၀၀) ရာထူးအဆင့်သို့ တိုးမြှင့်ခန့်ထားလိုက်သည်။

ဒေါက်တာသန်းမြင့်၊

ပြည်ထောင်စုဝန်ကြီး၊

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

ပညာရေးဝန်ကြီးဌာန

(ဝန်ကြီးရုံး)

အမိန့်ကြော်ငြာစာအမှတ် (၄၆၇/၂၀၁၉)

၁၃၈၁ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁၄ ရက်

(၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်)

၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်နေ့တွင် ကျင်းပပြုလုပ်သော ပညာရေးဝန်ကြီးဌာန၊ စီမံခန့်ခွဲရေး ကော်မတီ အစည်းအဝေးအမှတ်စဉ် (၁၅/၂၀၁၉) စားပွဲတင်အစီအစဉ် (၁၃) ၌ သဘောတူညီချက်အရ အဆင့်မြှင့်တင်ပညာဦးစီးဌာန၊ မြိတ်တက္ကသိုလ်၊ သင်တန်းရေးရာဌာနတွင် ဌာနမှူး (သင်တန်းရေးရာ) တာဝန် ပူးတွဲ ထမ်းဆောင်စေခဲ့သော မော်ကွန်းထိန်း၊ လစာနှုန်း (၃၀၈,၀၀၀-၄,၀၀၀-၃၂၈,၀၀၀) ဦးအောင်သောင်းမြိုင် အား မြိတ်တက္ကသိုလ်၊ သင်တန်းရေးရာဌာန၊ ဌာနမှူး (သင်တန်းရေးရာ)၊ လစာနှုန်း (၃၇၄,၀၀၀-၄,၀၀၀-၃၉၄,၀၀၀) ရာထူးသို့ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်နေ့မှစ၍ တိုးမြှင့်ခန့်ထားလိုက်သည်။

(ဝန်ကြီးရုံး)

အမိန့်ကြော်ငြာစာအမှတ် (၄၇၂/၂၀၁၉)

၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်နေ့တွင် ကျင်းပပြုလုပ်သော ပညာရေးဝန်ကြီးဌာန၊ စီမံခန့်ခွဲရေး ကော်မတီ အစည်းအဝေးအမှတ်စဉ် (၁၅/၂၀၁၉) စားပွဲတင်အစီအစဉ် (၁၁) ၌ သဘောတူညီချက်အရ အခြေခံပညာဦးစီးဌာနရှိ အောက်ဖော်ပြပါ ဒုတိယညွှန်ကြားရေးမှူး၊ လစာနှုန်း (၃၄၁,၀၀၀-၄,၀၀၀-၃၆၁,၀၀၀) များအား ၎င်းတို့နှင့်ယှဉ်တွဲဖော်ပြပါ အခြေခံပညာဦးစီးဌာန (ရုံးချုပ်) နှင့် တိုင်းဒေသကြီး ပညာရေးမှူးရုံး များတွင် ညွှန်ကြားရေးမှူး၊ လစာနှုန်း (၃၇၄,၀၀၀-၄,၀၀၀-၃၉၄,၀၀၀) ရာထူးသို့ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်နေ့မှစ၍ တိုးမြှင့်ခန့်ထားလိုက်သည် -

စဉ်	အမည်၊ ရာထူး၊ ဌာန	တိုးမြှင့်ခန့်ထားသည့် ရာထူး၊ ဌာန
(က)	ဒေါ်ခင်သန်းဦး ဒုတိယညွှန်ကြားရေးမှူး [ညွှန်ကြားရေးမှူးတာဝန်] တိုင်းဒေသကြီးပညာရေးမှူးရုံး မကွေးတိုင်းဒေသကြီး	ညွှန်ကြားရေးမှူး တိုင်းဒေသကြီးပညာရေးမှူးရုံး မကွေးတိုင်းဒေသကြီး
(ခ)	ဦးအေးလွင် ဒုတိယညွှန်ကြားရေးမှူး [ညွှန်ကြားရေးမှူး (စီမံကိန်းများ ကြီးကြပ်အကဲဖြတ်) တာဝန်] အခြေခံပညာဦးစီးဌာန (ရုံးချုပ်)	ညွှန်ကြားရေးမှူး (စီမံကိန်းများကြီးကြပ်အကဲဖြတ်) အခြေခံပညာဦးစီးဌာန (ရုံးချုပ်)

စဉ်	အမည်၊ ရာထူး၊ ဌာန	တိုးမြှင့်ခန့်ထားသည့် ရာထူး၊ ဌာန
(ဂ)	ဒေါ်ကြည်ကြည်မာ ဒုတိယညွှန်ကြားရေးမှူး [ညွှန်ကြားရေးမှူး (ပညာ) တာဝန်] တိုင်းဒေသကြီးပညာရေးမှူးရုံး စစ်ကိုင်းတိုင်းဒေသကြီး	ညွှန်ကြားရေးမှူး (ပညာ) တိုင်းဒေသကြီးပညာရေးမှူးရုံး စစ်ကိုင်းတိုင်းဒေသကြီး
(ဃ)	ဒေါက်တာချစ်ကိုကို ဒုတိယညွှန်ကြားရေးမှူး [ညွှန်ကြားရေးမှူး (စီမံ/ဘဏ္ဍာ) တာဝန်] တိုင်းဒေသကြီးပညာရေးမှူးရုံး မန္တလေးတိုင်းဒေသကြီး	ညွှန်ကြားရေးမှူး (စီမံ/ဘဏ္ဍာ) တိုင်းဒေသကြီးပညာရေးမှူးရုံး မန္တလေးတိုင်းဒေသကြီး
(င)	ဦးစိုးလွင် ဒုတိယညွှန်ကြားရေးမှူး [ညွှန်ကြားရေးမှူး (ပညာ) တာဝန်] တိုင်းဒေသကြီးပညာရေးမှူးရုံး မန္တလေးတိုင်းဒေသကြီး	ညွှန်ကြားရေးမှူး (ပညာ) တိုင်းဒေသကြီးပညာရေးမှူးရုံး မန္တလေးတိုင်းဒေသကြီး
(စ)	ဦးသန်းစိုးအောင် ဒုတိယညွှန်ကြားရေးမှူး [ညွှန်ကြားရေးမှူး (ဘဏ္ဍာ) တာဝန်] အခြေခံပညာဦးစီးဌာန (ရုံးချုပ်)	ညွှန်ကြားရေးမှူး (ဘဏ္ဍာ) အခြေခံပညာဦးစီးဌာန (ရုံးချုပ်)
(ဆ)	ဦးလူစီယားနို ဒုတိယညွှန်ကြားရေးမှူး [ညွှန်ကြားရေးမှူး (စီမံ) တာဝန်] အခြေခံပညာဦးစီးဌာန (ရုံးချုပ်)	ညွှန်ကြားရေးမှူး (စီမံ) အခြေခံပညာဦးစီးဌာန (ရုံးချုပ်)

(ဝန်ကြီးရုံး)

အမိန့်ကြော်ငြာစာအမှတ် (၄၉၈/၂၀၁၉)

၁၃၈၁ ခုနှစ်၊ ဝါခေါင်လဆန်း ၁၅ ရက်
(၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက်)

၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၁၃ ရက်နေ့တွင် ကျင်းပပြီးစီးခဲ့သော ပညာရေးဝန်ကြီးဌာန၊ စီမံခန့်ခွဲရေး ကော်မတီ အစည်းအဝေးအမှတ်စဉ် (၁၆/၂၀၁၉) စားပွဲတင်အစီအစဉ် (၁၀) ၌ သဘောတူညီချက်အရ အဆင့်မြင့်ပညာဦးစီးဌာနရှိ တက္ကသိုလ်များမှ အောက်ဖော်ပြပါ ပါမောက္ခ/ကျောင်းအုပ်ကြီး၊ လစာနှုန်း (၃၇၄,၀၀၀-၄,၀၀၀-၃၉၄,၀၀၀) များအား ၎င်းတို့နှင့်ယှဉ်တွဲဖော်ပြပါ တက္ကသိုလ်များတွင် လစ်လပ်လျက်ရှိသော ဒုတိယပါမောက္ခချုပ်၊ လစာနှုန်း (၄၁၈,၀၀၀-၄,၀၀၀-၄၃၈,၀၀၀) ရာထူးသို့ ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၁၃ ရက်နေ့မှစ၍ ရာထူးတိုးမြှင့်ခန့်ထားလိုက်သည် -

စဉ်	အမည်၊ ရာထူး၊ တာဝန်	လက်ရှိတက္ကသိုလ်	တိုးမြှင့်ခန့်ထားသည့် တက္ကသိုလ်
၁။	ဒေါက်တာအောင်ဇော်လတ် ပါမောက္ခ၊ ကျောင်းအုပ်ကြီး	နည်းပညာတက္ကသိုလ် (မအူပင်)	နည်းပညာတက္ကသိုလ် (ဘားအံ)
၂။	ဒေါက်တာတင်ဆန်း ပါမောက္ခ၊ ကျောင်းအုပ်ကြီး	နည်းပညာတက္ကသိုလ် (မိတ္ထီလာ)	နည်းပညာတက္ကသိုလ် (လားရှိုး)

စဉ်	အမည်၊ ရာထူး၊ တာဝန်	လက်ရှိတက္ကသိုလ်	တိုးမြှင့်ခန့်ထားသည့် တက္ကသိုလ်
၃။	ဒေါက်တာထွန်းမင်းနိုင် ပါမောက္ခ၊ ကျောင်းအုပ်ကြီး	ကွန်ပျူတာတက္ကသိုလ် (ပုသိမ်)	ကွန်ပျူတာတက္ကသိုလ် (ဘားအံ)
၄။	ဒေါက်တာကျော်သူရ ပါမောက္ခ၊ ကျောင်းအုပ်ကြီး	နည်းပညာတက္ကသိုလ် (ပုသိမ်)	နည်းပညာတက္ကသိုလ် (ပုသိမ်)
၅။	ဒေါက်တာစိုးမိုးထွန်း ပါမောက္ခ၊ ကျောင်းအုပ်ကြီး	နည်းပညာတက္ကသိုလ် (ဟင်္သာတ)	နည်းပညာတက္ကသိုလ် (ဟင်္သာတ)
၆။	ဒေါက်တာမင်းဇော်အောင် ပါမောက္ခ၊ ကျောင်းအုပ်ကြီး	နည်းပညာတက္ကသိုလ် (မော်လမြိုင်)	နည်းပညာတက္ကသိုလ် (မော်လမြိုင်)
၇။	ဒေါက်တာမြတ်သူ ပါမောက္ခ၊ ကျောင်းအုပ်ကြီး	နည်းပညာတက္ကသိုလ် (မြစ်ကြီးနား)	နည်းပညာတက္ကသိုလ် (ရမည်းသင်း)
၈။	ဒေါက်တာအောင်နိုင်မြင့် ပါမောက္ခ၊ ကျောင်းအုပ်ကြီး	နည်းပညာတက္ကသိုလ် (ထားဝယ်)	နည်းပညာတက္ကသိုလ် (မြိတ်)
၉။	ဒေါက်တာဇော်ဝင်းအောင် ပါမောက္ခ၊ ကျောင်းအုပ်ကြီး	နည်းပညာတက္ကသိုလ် (လွိုင်ကော်)	နည်းပညာတက္ကသိုလ် (လွိုင်ကော်)
၁၀။	ဒေါက်တာကျော်ကျော်လင်း ပါမောက္ခ၊ ကျောင်းအုပ်ကြီး	ရန်ကုန်နည်းပညာတက္ကသိုလ် နည်းပညာတက္ကသိုလ် (မြိတ်) (တွဲဖက်)	နည်းပညာတက္ကသိုလ် (ထားဝယ်)
၁၁။	ဒေါက်တာမင်းမင်းဦး ပါမောက္ခ၊ ကျောင်းအုပ်ကြီး	နည်းပညာတက္ကသိုလ် (ဗန်းမော်)	နည်းပညာတက္ကသိုလ် (မြစ်ကြီးနား)
၁၂။	ဒေါက်တာသန့်ဇော်ဦး ပါမောက္ခ၊ ကျောင်းအုပ်ကြီး	နည်းပညာတက္ကသိုလ် (ကလေး)	နည်းပညာတက္ကသိုလ် (ကလေး)
၁၃။	ဒေါက်တာကျော်လှိုင်ဦး ပါမောက္ခ၊ ကျောင်းအုပ်ကြီး	နည်းပညာတက္ကသိုလ် (စစ်တွေ)	နည်းပညာတက္ကသိုလ် (စစ်တွေ)
၁၄။	ဒေါက်တာကျော်သာထွန်း ပါမောက္ခ၊ ကျောင်းအုပ်ကြီး	နည်းပညာတက္ကသိုလ် (ကျိုင်းတုံ)	နည်းပညာတက္ကသိုလ် (ကျိုင်းတုံ) [နည်းပညာတက္ကသိုလ် (ကျိုင်းတုံ) ၏ ပါမောက္ခချုပ် ရာထူးကိုကျော်ထောက် နောက်ခံပြု၍]
၁၅။	ဒေါက်တာဝင်းဌေး ပါမောက္ခ၊ ကျောင်းအုပ်ကြီး	ကွန်ပျူတာတက္ကသိုလ် (သထုံ)	ကွန်ပျူတာတက္ကသိုလ် (ဟင်္သာတ)
၁၆။	ဒေါက်တာတင်တင်သိန်း ပါမောက္ခ၊ ကျောင်းအုပ်ကြီး	ကွန်ပျူတာတက္ကသိုလ် (ပခုက္ကူ)	ကွန်ပျူတာတက္ကသိုလ် (ပခုက္ကူ)
၁၇။	ဒေါက်တာအောင်မြင့်အေး ပါမောက္ခ၊ ကျောင်းအုပ်ကြီး	ကွန်ပျူတာတက္ကသိုလ် (လွိုင်ကော်)	ကွန်ပျူတာတက္ကသိုလ် (လွိုင်ကော်)

စဉ်	အမည်၊ ရာထူး၊ တာဝန်	လက်ရှိတက္ကသိုလ်	တိုးမြှင့်ခန့်ထားသည့် တက္ကသိုလ်
၁၈။	ဒေါက်တာမြင့်မြင့်ခိုင် ပါမောက္ခ၊ ကျောင်းအုပ်ကြီး	ကွန်ပျူတာတက္ကသိုလ် (ပင်လုံ)	ကွန်ပျူတာတက္ကသိုလ် (ပင်လုံ) [ကွန်ပျူတာတက္ကသိုလ် (ပင်လုံ) ၏ ပါမောက္ခချုပ် ရာထူးကိုကျော်ထောက် နောက်ခံပြု၍]
၁၉။	ဒေါက်တာသန်းနိုင်စိုး ပါမောက္ခ၊ ကျောင်းအုပ်ကြီး	ရန်ကုန်ကွန်ပျူတာတက္ကသိုလ် ကွန်ပျူတာတက္ကသိုလ် (မြစ်ကြီးနား) (တွဲဖက်)	ကွန်ပျူတာတက္ကသိုလ် (မြစ်ကြီးနား)
၂၀။	ဒေါက်တာသန္တာဝင်း ပါမောက္ခ၊ ကျောင်းအုပ်ကြီး	ကွန်ပျူတာတက္ကသိုလ် (မြိတ်)	ကွန်ပျူတာတက္ကသိုလ် (မြိတ်)
၂၁။	ဒေါက်တာမေဖြိုးဦး ပါမောက္ခ၊ ကျောင်းအုပ်ကြီး	ကွန်ပျူတာတက္ကသိုလ် (ဗန်းမော်)	ကွန်ပျူတာတက္ကသိုလ် (ဗန်းမော်)
၂၂။	ဒေါက်တာဌန်းနှစ် ပါမောက္ခ၊ ကျောင်းအုပ်ကြီး	ကွန်ပျူတာတက္ကသိုလ် (ကလေး)	ကွန်ပျူတာတက္ကသိုလ် (ကလေး)
၂၃။	ဒေါက်တာဇော်ထွန်း ပါမောက္ခ၊ ကျောင်းအုပ်ကြီး	ကွန်ပျူတာတက္ကသိုလ် (စစ်တွေ)	ကွန်ပျူတာတက္ကသိုလ် (စစ်တွေ)

ဒေါက်တာမျိုးသိမ်းကြီး၊

ပြည်ထောင်စုဝန်ကြီး၊

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊

ပညာရေးဝန်ကြီးဌာန။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန
အမိန့်ကြော်ငြာစာအမှတ် (၁၉/၂၀၁၉)

၁၃၈၁ ခုနှစ်၊ နယုန်လဆန်း ၅ ရက်

(၂၀၁၉ ခုနှစ်၊ ဇွန်လ ၇ ရက်)

ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ သဘောတူညီချက်အရ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ ဌာနခွဲနှင့် တိုင်းဒေသကြီး/ပြည်နယ်များမှ အောက်ဖော်ပြပါ နည်းပြ (နည်းစနစ်)၊ လစာနှုန်း (၂၁၆,၀၀၀-၂,၀၀၀-၂၂၆,၀၀၀) (၁၁) ဦးအား အားကစားမှူး၊ လစာနှုန်း (၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀) ရာထူးနေရာများသို့ တာဝန်ဝတ္တရားများ စတင်ထမ်းဆောင်သည့်နေ့မှစ၍ တိုးမြှင့် ခန့်ထားလိုက်ပြီး ယှဉ်တွဲဖော်ပြပါ ဌာနခွဲ/ဒေသများတွင် တာဝန်ထမ်းဆောင်စေလိုက်သည် -

စဉ်	အမည်၊ ဌာနခွဲ၊ ဒေသ	တိုးမြှင့်ခန့်အပ်သည့်ဌာနခွဲ၊ ဒေသ
၁။	ဦးအောင်နိုင်ဦး ရန်ကုန်တိုင်းဒေသကြီး (ဒလမြို့နယ်)	ရန်ကုန်တိုင်းဒေသကြီး (ကော့မှူးမြို့နယ်)
၂။	ဒေါ်မြမာ အား/ပညာဌာနခွဲ (အား/ကာသိပွဲ-ရန်ကုန်တွဲ)	ရန်ကုန်တိုင်းဒေသကြီး (ရွှေပြည်သာမြို့နယ်)

စဉ်	အမည်၊ ဌာနခွဲ၊ ဒေသ	တိုးမြှင့်ခန့်အပ်သည့်ဌာနခွဲ၊ ဒေသ
၃။	ဦးအောင်သူရ အား/ပညာ (မြားပစ်အဖွဲ့ချုပ်တွဲ)	အားကစားနှင့် ပညာရေးပေါင်းစပ်ဌာနခွဲ
၄။	ဒေါ်သူဇာထွေး အား/ကာသိပွဲ (ရန်ကုန်)	အားကစားနှင့် ပညာရေးပေါင်းစပ်ဌာနခွဲ
၅။	ဦးသာထွန်းကျော် ရခိုင်ပြည်နယ် (ကျောက်ဖြူမြို့နယ်)	ရခိုင်ပြည်နယ် (ကျောက်ဖြူခရိုင်)
၆။	ဦးသန်းဇော်ဦး ပဲခူးတိုင်းဒေသကြီး (သာယာဝတီမြို့နယ်) (နတ်တလင်းမြို့နယ်တွဲ)	ပဲခူးတိုင်းဒေသကြီး (နတ်တလင်းမြို့နယ်)
၇။	ဒေါ်နန်းသန်းဝင်း ရှမ်းပြည်နယ် (ဆီဆိုင်မြို့နယ်)	ရှမ်းပြည်နယ် (လင်းခေးခရိုင်)
၈။	ဦးလင်းဇေယျာနောင် အား/ကာသိပွဲ (မန္တလေး)	အားကစားနှင့် ပညာရေးပေါင်းစပ်ဌာနခွဲ
၉။	ဒေါ်သီတာကြည် ရန်ကုန်တိုင်းဒေသကြီး (သန်လျင်မြို့နယ်)	ရန်ကုန်တိုင်းဒေသကြီး (တောင်ပိုင်းခရိုင်)
၁၀။	ဦးစိုးကျော် အား/ကာသိပွဲ (ရန်ကုန်)	ပဲခူးတိုင်းဒေသကြီး (ရေတာရှည်မြို့နယ်)
၁၁။	ဒေါ်ဟေမာမြင့်ဝင်း အား/ကာသိပွဲ (မန္တလေး)	ယှဉ်ပြိုင်ရေးနှင့် လေ့ကျင့်ရေးဌာနခွဲ (၁)

အမိန့်ကြော်ငြာစာအမှတ် (၂၀/၂၀၁၉)

ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ သဘောတူညီချက်အရ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ ဌာနခွဲများမှ အောက်ဖော်ပြပါ ရုံးအုပ်၊ လစာနှုန်း (၂၃၄,၀၀၀-၂,၀၀၀-၂၄၄,၀၀၀) (၁၆) ဦးအား ဦးစီးအရာရှိ (စီမံ)၊ လစာနှုန်း (၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀) ရာထူးနေရာများသို့ တာဝန်ဝတ္တရားများ စတင်ထမ်းဆောင်သည့်နေ့မှစ၍ တိုးမြှင့်ခန့်ထားလိုက်ပြီး ယှဉ်တွဲဖော်ပြပါဌာနခွဲများတွင် တာဝန်ထမ်းဆောင်စေလိုက်သည် -

စဉ်	အမည်၊ ဌာနခွဲ၊ ဒေသ	တိုးမြှင့်ခန့်အပ်သည့်ဌာနခွဲ၊ ဒေသ
၁။	ဒေါ်စိုးစိုးလတ် စီမံ/ဘဏ္ဍာဌာနခွဲ	စီမံ/ဘဏ္ဍာဌာနခွဲ
၂။	ဒေါ်သန္တာစိုး စီမံ/ဘဏ္ဍာဌာနခွဲ	စီမံ/ဘဏ္ဍာဌာနခွဲ
၃။	ဒေါ်စန်းနု ယှဉ်ပြိုင်/လေ့ကျင့်ဌာနခွဲ (၂)	ယှဉ်ပြိုင်/လေ့ကျင့်ဌာနခွဲ (၂)
၄။	ဒေါ်သီတာထွန်း ယှဉ်ပြိုင်/လေ့ကျင့်ဌာနခွဲ (၂)	ယှဉ်ပြိုင်/လေ့ကျင့်ဌာနခွဲ (၂)

စဉ် အမည်၊ ဌာနခွဲ၊ ဒေသ**တိုးမြှင့်ခန့်အပ်သည့်ဌာနခွဲ၊ ဒေသ**

၅။ ဒေါ်မြင့်မြင့်ဝင်း ယဉ်ပြိုင်/လေ့ကျင့်ဌာနခွဲ (၂)	ယဉ်ပြိုင်/လေ့ကျင့်ဌာနခွဲ (၂)
၆။ ဒေါ်စောမြင့်ကြည် စီမံ/ဘဏ္ဍာဌာနခွဲ	အားကစားကွင်း/ရုံဌာနခွဲ
၇။ ဒေါ်မြင့်မြင့်အေး အား/ကာသိပွဲ (ရန်ကုန်) (ဒုတိယဝန်ကြီးရုံးတွဲ)	အားကစားကွင်း/ရုံဌာနခွဲ
၈။ ဒေါ်နုနုထွေး လူထု/ပညာဌာနခွဲ	အားကစားကွင်း/ရုံဌာနခွဲ
၉။ ဒေါ်နွဲ့မိထိုင်း စီမံ/ဘဏ္ဍာဌာနခွဲ	အားကစားကွင်း/ရုံဌာနခွဲ
၁၀။ ဒေါ်မြမြဝင်း လူထု/ပညာဌာနခွဲ	အားကစားနှင့် ပညာရေးပေါင်းစပ်ဌာနခွဲ
၁၁။ ဒေါ်ခင်မြမြအေး အား/ကာသိပွဲ (ရန်ကုန်)	အား/ကာသိပွဲ (ရန်ကုန်)
၁၂။ ဒေါ်မြအေးခိုင် အား/ကာသိပွဲ (မန္တလေး)	အား/ကာသိပွဲ (မန္တလေး)
၁၃။ ဒေါ်မြင့်မြင့်သန်း အားကစားဆေးဘက်ဌာနခွဲ	အား/ကာသိပွဲ (မော်လမြိုင်)
၁၄။ ဒေါ်မိုးမိုးပုလဲဆွေ အား/ကာသိပွဲ (မန္တလေး) (ဒုတိယဝန်ကြီးရုံးတွဲ)	အား/ကာသိပွဲ (တောင်ကြီး)
၁၅။ ဒေါ်ကြည်လေးတင် အား/ကာသိပွဲ (ရန်ကုန်)	အား/ကာသိပွဲ (လွိုင်ကော်)
၁၆။ ဒေါ်တင်တင်နွယ် အားကစားစီမံကိန်း/သုတေသနဌာနခွဲ	အား/ကာသိပွဲ (လွိုင်ကော်)

အမိန့်ကြော်ငြာစာအမှတ် (၂၁/၂၀၁၉)

ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ သဘောတူညီချက်အရ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ အားကစားနှင့် ကာယပညာသိပ္ပံ (ရန်ကုန်) မှ စာကြည့်တိုက် လက်ထောက် (၁)၊ လစာနှုန်း (၂၃၄,၀၀၀-၂,၀၀၀-၂၄၄,၀၀၀) ဒေါ်အေးအေးသီ အား လက်ထောက် စာကြည့်တိုက်မှူး၊ လစာနှုန်း (၂၇၅,၀၀၀-၄,၀၀၀-၂၉၅,၀၀၀) ရာထူးနေရာသို့ တာဝန်ဝတ္တရားများ စတင် ထမ်းဆောင်သည့်နေ့မှစ၍ တိုးမြှင့်ခန့်ထားလိုက်ပြီး အားကစားနှင့် ကာယပညာသိပ္ပံ (မုံရွာ) တွင် တာဝန် ထမ်းဆောင်စေလိုက်သည်။

ဒေါက်တာမြင့်ထွေး၊

ပြည်ထောင်စုဝန်ကြီး၊

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန
အမိန့်ကြော်ငြာစာအမှတ် (၃၇/၂၀၁၉)

၁၃၈၁ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၂ ရက်
(၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်)

အဆိုပြုချက်နှင့် အတည်ပြုလျှောက်ထားလွှာပုံစံများ ပြောင်းလဲကြောင်း ကြေညာခြင်း

၁။ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေပုဒ်မ ၁၀၀ (က) အရ အပ်နှံထားသော လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို စိစစ်ဆုံးဖြတ်ရာတွင် ပိုမိုထိရောက်မှုရှိစေရန်နှင့် အခြေခံစဉ်းစားသုံးသပ်ရမည့် သတင်းအချက်အလက်များ ပိုမိုပြည့်စုံစေရန်အတွက် မူလသတ်မှတ်ထုတ်ပြန်ထားသည့် လျှောက်ထားလွှာပုံစံ (၂)၊ (၄-က) နှင့် (၄-ခ) တို့တွင် အောက်ဖော်ပြပါ အချက်များကို ဖြည့်စွက်၍ ပူးတွဲပါအတိုင်း ပြင်ဆင်ထုတ်ပြန်လိုက်သည်။ -

(က) အဆိုပြုချက် ပုံစံ (၂) တွင် ဖြည့်စွက်ထားသည့် အချက်များ

- (၁) မိခင်ကုမ္ပဏီ၏ လုပ်ငန်းဆောင်ရွက်မှုအကျဉ်းချုပ်၊
- (၂) မိခင်ကုမ္ပဏီ၏ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအတွက် ငွေကြေးထည့်ဝင်နိုင်မှု၊
- (၃) မိခင်ကုမ္ပဏီ၏ နည်းပညာအတွေ့အကြုံများ၊
- (၄) အဆိုပြုလုပ်ငန်း၏ထုတ်လုပ်မှုကွင်းဆက်နှင့် အခြားဆက်စပ်လုပ်ငန်းများအပေါ် အကျိုးပြုမှု ရှိ မရှိ။

(ခ) အတည်ပြုလျှောက်ထားလွှာ ပုံစံ (၄-က) နှင့် (၄-ခ) တွင် ဖြည့်စွက်ထားသည့် အချက်များ

- (၁) မိခင်ကုမ္ပဏီ၏ လုပ်ငန်းဆောင်ရွက်မှုအကျဉ်းချုပ်၊
- (၂) မိခင်ကုမ္ပဏီ၏ မတည်ငွေရင်းပမာဏ၊
- (၃) မိခင်ကုမ္ပဏီ၏ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအတွက် ငွေကြေးထည့်ဝင်နိုင်မှု၊
- (၄) မိခင်ကုမ္ပဏီ၏ နည်းပညာအတွေ့အကြုံများ၊
- (၅) စီးပွားဖြစ်မစတင်ခင် ရင်းနှီးထည့်ဝင်ရမည့် ငွေပမာဏ၊
- (၆) နည်းပညာ လွှဲပြောင်းယူဆောင်လာမည့် အစီအစဉ်၊
- (၇) အတည်ပြုလုပ်ငန်း၏ ထုတ်လုပ်မှုကွင်းဆက်နှင့် အခြားဆက်စပ်လုပ်ငန်းများအပေါ် အကျိုးပြုမှု ရှိ မရှိ။

၂။ ရင်းနှီးမြှုပ်နှံသူများအနေဖြင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီများသို့ အဆိုပြုချက် သို့မဟုတ် အတည်ပြုလျှောက်ထားလွှာများ တင်ပြရာတွင် အဆိုပါ ပြင်ဆင်ထားသည့် လျှောက်ထားလွှာပုံစံများအား ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့မှ စတင်၍ ပြောင်းလဲသုံးစွဲရမည်။

သောင်းထွန်း၊

ပြည်ထောင်စုဝန်ကြီး၊

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန။

ပုံစံ (၂)

အဆိုပြုချက်

သို့

ဥက္ကဋ္ဌ

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်

စာအမှတ် ၊

ရက်စွဲ ၊ ၂၀ ခုနှစ်၊ လ ရက်

ကျွန်တော်/ကျွန်မသည် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေပုဒ်မ ၃၆ နှင့်အညီ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း ရင်းနှီးမြှုပ်နှံမှုပြုလုပ်လိုပါသဖြင့် ခွင့်ပြုပါရန် အောက်ပါ အချက်အလက်များကို ဖော်ပြ၍ လျှောက်ထားအပ်ပါသည် -

၁။ ရင်းနှီးမြှုပ်နှံသူ၏ -

- (က) အမည်.....
- (ခ) အဖအမည်.....
- (ဂ) နိုင်ငံသားစိစစ်ရေးကတ်အမှတ်/
နိုင်ငံကူးလက်မှတ်အမှတ်
- (ဃ) နိုင်ငံသား
- (င) နေရပ်လိပ်စာ
- (၁) ပြည်တွင်း.....
- (၂) ပြည်ပ
- (စ) တယ်လီဖုန်း/ဖက်စ်
- (ဆ) အီးမေးလ်လိပ်စာ
- (ဇ) ပင်မကုမ္ပဏီအမည်
- (ဈ) ပင်မကုမ္ပဏီတည်ရှိရာလိပ်စာ
- (ည) လုပ်ငန်းအမျိုးအစား
- (ဋ) အဆိုပြုလုပ်ငန်း၏ ထုတ်လုပ်မှုကွင်းဆက်နှင့်
အခြားဆက်စပ်လုပ်ငန်းများအပေါ် အကျိုးပြုမှု

၂။ ဖက်စပ်ပြုလုပ်၍ ရင်းနှီးမြှုပ်နှံလိုပါက ရင်းနှီးမြှုပ်နှံသူနှင့် ဖက်စပ်ပြုလုပ်မည့်သူများ၏ -

- (က) အမည်.....
- (ခ) အဖအမည်.....
- (ဂ) နိုင်ငံသားစိစစ်ရေးကတ်အမှတ်/
နိုင်ငံကူးလက်မှတ်အမှတ်
- (ဃ) နိုင်ငံသား
- (င) နေရပ်လိပ်စာ
- (၁) ပြည်တွင်း.....
- (၂) ပြည်ပ
- (စ) ပင်မကုမ္ပဏီအမည်
- (ဆ) ပင်မကုမ္ပဏီတည်ရှိရာလိပ်စာ

မှတ်ချက်။ အထက်အပိုဒ် ၁၊ ၂ တို့နှင့်စပ်လျဉ်း၍ အောက်ပါအချက်များကို ပူးတွဲတင်ပြရန် -

- (၁) ကုမ္ပဏီမှတ်ပုံတင် အထောက်အထားများ (မိတ္တူ)
- (၂) နိုင်ငံသားစိစစ်ရေးကတ်အမှတ် (မိတ္တူ) နှင့် နိုင်ငံကူးလက်မှတ် (မိတ္တူ)
- (၃) အဆိုပြုလုပ်ငန်းတွင် ပါဝင်လိုသူများ၏ လုပ်ငန်းပိုင်းနှင့် ငွေရေးကြေးရေး ဆိုင်ရာ အထောက်အထားများ

၃။ ရင်းနှီးမြှုပ်နှံသူ ကိုယ်တိုင်လျှောက်ထားခြင်း မဟုတ်ပါက လျှောက်ထားသူ၏ -

- (က) အမည်.....
- (ခ) ဆက်သွယ်ရမည့် ပုဂ္ဂိုလ်အမည်
(လျှောက်ထားသူသည် စီးပွားရေးအဖွဲ့အစည်းဖြစ်ပါက)
မှတ်ချက်။ တရားဝင်ကိုယ်စားလှယ်လွှဲစာ ပူးတွဲတင်ပြရန်
- (ဂ) နိုင်ငံသားစိစစ်ရေးကတ်အမှတ်/ နိုင်ငံကူးလက်မှတ်အမှတ်.....
- (ဃ) နိုင်ငံသား.....
- (င) မြန်မာနိုင်ငံတွင် နေထိုင်သည့်
နေရပ်လိပ်စာ.....
- (စ) တယ်လီဖုန်း/ ဖက်စ်.....
- (ဆ) အီးမေးလ်လိပ်စာ.....

၄။ ရင်းနှီးမြှုပ်နှံမှုပြုလုပ်လိုသည့် လုပ်ငန်းအမျိုးအစား.....

၅။ ဖွဲ့စည်းမည့် စီးပွားရေးအဖွဲ့အစည်း ပုံသဏ္ဌာန်

- ☐ ရာခိုင်နှုန်းပြည့် ☐ ဖက်စပ်ပြုလုပ်ခြင်း (ဖက်စပ်စာချုပ်မူကြမ်းတင်ပြရန်)
- ☐ အခြားသဘောတူညီချက် ပုံစံတစ်မျိုးမျိုးဖြင့် ဆောင်ရွက်ခြင်း (စာချုပ်မူကြမ်းတင်ပြရန်)

၆။ အစုရှယ်ယာရှင်များစာရင်း

စဉ်	အစုရှယ်ယာရှင်အမည်	နိုင်ငံသား	အစုရှယ်ယာပိုင်ဆိုင်မှု%

၇။ ကုမ္ပဏီဖွဲ့စည်းခြင်းနှင့်သက်ဆိုင်သော အချက်အလက်များ

- (က) ကုမ္ပဏီအမျိုးအစား.....
- (ခ) အစုရှယ်ယာအမျိုးအစား.....
- (ဂ) အစုရှယ်ယာဝင်များက ထည့်ဝင်မည့်အစုရှယ်ယာပမာဏ.....
- (ဃ) မိခင်ကုမ္ပဏီ၏ လုပ်ငန်းဆောင်ရွက်မှုအကျဉ်းချုပ်.....
- (င) မိခင်ကုမ္ပဏီ၏ မတည်ငွေရင်းပမာဏ.....
- (စ) မိခင်ကုမ္ပဏီ၏ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအတွက် ငွေကြေးထည့်ဝင်နိုင်မှု.....
- (ဆ) မိခင်ကုမ္ပဏီ၏ နည်းပညာအတွေ့အကြုံများ.....

၈။ မတည်ငွေရင်းနှင့် သက်ဆိုင်သည့်အချက်အလက်များ -

ကျပ်/US\$(သန်းပေါင်း)

- (က) ပြည်တွင်းမှ ထည့်ဝင်မည့် မတည်ငွေရင်း.....
ပမာဏ/ ရာခိုင်နှုန်း
- (ခ) နိုင်ငံခြားမှ ယူဆောင်လာမည့် မတည်ငွေရင်း.....
ပမာဏ/ရာခိုင်နှုန်း

စုစုပေါင်း

(ဂ) အဆိုပြုမတည်ငွေရင်းနှစ်အလိုက် ထည့်ဝင်မည့်အခြေအနေ/ယူဆောင်လာမည့်ကာလ

- (ဃ) ရင်းနှီးမြှုပ်နှံမှုတန်ဖိုး/ပမာဏ.....
- (င) ရင်းနှီးမြှုပ်နှံမှု ပြုလုပ်လိုသည့် သက်တမ်း.....
- (စ) ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း တည်ဆောက်မှုကာလ သို့မဟုတ် ပြင်ဆင်မှုကာလ.....

မှတ်ချက်။ အပိုဒ် ၈ (င) နှင့်စပ်လျဉ်း၍ ထူးခြားသည့်အခြေအနေရှိပါက နောက်ဆက်တွဲဖြင့် ဖော်ပြပါရန်

၉။ နိုင်ငံခြားမှ ယူဆောင်တင်သွင်းလာမည့် မတည်ငွေရင်း၏ အသေးစိတ်စာရင်း -

	နိုင်ငံခြားငွေ (သန်းပေါင်း)	ညီမျှသည့်ခန့်မှန်းငွေကျပ် (သန်းပေါင်း)
(က) နိုင်ငံခြားငွေ (အမျိုးအစားနှင့် တန်ဖိုးပမာဏ)		
(ခ) စက်ပစ္စည်းများ၊ စက်ကိရိယာများ စသည့်ပစ္စည်းတို့၏ တန်ဖိုးပမာဏ (အသေးစိတ်စာရင်း ပူးတွဲတင်ပြရန်)		
(ဂ) ကနဦးကုန်ကြမ်း ပစ္စည်းများနှင့် အခြားအလားတူ ပစ္စည်းများ၏ တန်ဖိုးပမာဏ (အသေးစိတ် စာရင်းပူးတွဲတင်ပြရန်)		
(ဃ) လိုင်စင်၊ တီထွင်မှု ပိုင်ဆိုင်ခွင့်၊ စက်မှုဒီဇိုင်း၊ ကုန်အမှတ်တံဆိပ်၊ မူပိုင်ခွင့်စသည့် အသိဉာဏ်ဆိုင်ရာ ပစ္စည်းများကို တန်ဖိုးဖြတ်နိုင်သော အခွင့်အရေးများ၏ တန်ဖိုးပမာဏ		
(င) ကျွမ်းကျင်မှုနည်းပညာရပ်များ၏ တန်ဖိုးပမာဏ		
(စ) အခြား (ဥပမာ - ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများ)		

စုစုပေါင်း

မှတ်ချက်။ အပိုဒ် ၉ (ဃ) (င) တို့နှင့်စပ်လျဉ်း၍ အသုံးပြုခွင့် အထောက်အထားများ ပူးတွဲတင်ပြရန်။
၁၀။ ပြည်တွင်းမှ ထည့်ဝင်မည့် မတည်ငွေရင်း၏ အသေးစိတ်စာရင်း -

ကျပ် (သန်းပေါင်း)

(က) ငွေပမာဏ	
(ခ) စက်ပစ္စည်းကိရိယာများ တန်ဖိုးပမာဏ (အသေးစိတ်စာရင်း ပူးတွဲတင်ပြရန်)	
(ဂ) မြေ/အဆောက်အအုံတန်ဖိုး သို့မဟုတ် ငှားရမ်းခ	
(ဃ) အဆောက်အအုံ ဆောက်လုပ်မှု ကုန်ကျစရိတ်	
(င) ပရိဘောဂနှင့် လုပ်ငန်းသုံးပစ္စည်းများ တန်ဖိုးပမာဏ (အသေးစိတ်စာရင်း ပူးတွဲတင်ပြရန်)	
(စ) ကနဦးကုန်ကြမ်း ပစ္စည်းတန်ဖိုး ပမာဏ (အသေးစိတ်စာရင်းပူးတွဲတင်ပြရန်)	
(ဆ) အခြား	

စုစုပေါင်း

၁၁။ ချေးငွေနှင့်သက်ဆိုင်သည့် အချက်အလက်များ -

- ☐ ပြည်တွင်းချေးငွေ ကျပ်
..... အမေရိကန်ဒေါ်လာ
☐ ပြည်ပချေးငွေ အမေရိကန်ဒေါ်လာ

၁၂။ ဆောင်ရွက်မည့် စီးပွားရေးအဖွဲ့အစည်းနှင့်သက်ဆိုင်သော အချက်အလက်များ -

(က) ရင်းနှီးမြှုပ်နှံမှုပြုလုပ်မည့်ဒေသ (များ)/ တည်နေရာ

(ခ) မြေ သို့မဟုတ် မြေနှင့် အဆောက်အအုံနေရာ အမျိုးအစားနှင့် အကျယ်အဝန်းလိုအပ်ချက်

(၁) တည်နေရာ

(၂) မြေ/အဆောက်အအုံအကျယ်အဝန်း၊ အရေအတွက်

(၃) လက်ရှိပိုင်ဆိုင်သူ

(ကက) အမည်/ကုမ္ပဏီအမည်/ဌာန

(ခခ) နိုင်ငံသားစိစစ်ရေးကတ်အမှတ်

(ဂဂ) နေရပ်လိပ်စာ

(၄) မြေအမျိုးအစား

(၅) မြေငှားဂရန်ခွင့်ပြုကာလ

(၆) ငှားရမ်းမည့်ကာလ မှ ထိ () နှစ်

(၇) ငှားရမ်းခနှုန်းထား

(ကက) မြေ

(ခခ) အဆောက်အအုံ

(၈) ရပ်ကွက်

(၉) မြို့နယ်

(၁၀) ပြည်နယ်/တိုင်းဒေသကြီး

(၁၁) ငှားရမ်းမည့်ပုဂ္ဂိုလ်

(ကက) အမည်/ကုမ္ပဏီအမည်/ဌာန

(ခခ) အဖအမည်

(ဂဂ) နိုင်ငံသား

(ဃဃ) နိုင်ငံကူးလက်မှတ်အမှတ်/

နိုင်ငံသားစိစစ်ရေးကတ်အမှတ်

(ငင) နေရပ်လိပ်စာ

(ဂ) ဆောက်လုပ်မည့် အဆောက်အအုံလိုအပ်ချက်

(၁) အဆောက်အအုံအမျိုးအစား/အရေအတွက်

(၂) အကျယ်အဝန်း

(ဃ) နှစ်စဉ်ထုတ်လုပ်မည့် ကုန်ပစ္စည်း/ဝန်ဆောင်မှု

(င) နှစ်စဉ်လျှပ်စစ်ဓာတ်အား လိုအပ်ချက်

(စ) နှစ်စဉ်ရေလိုအပ်ချက်

မှတ်ချက်။ အပိုဒ် ၁၂ (ခ) နှင့်စပ်လျဉ်း၍ အောက်ပါအချက်များ ပူးတွဲတင်ပြရန် -

(၁) မြေပိုင်ဆိုင်မှု/မြေဂရန် အထောက်အထား (စက်မှုဇုန်မှအပ) နှင့် မြေပုံ

(၂) မြေငှားစာချုပ် (မူကြမ်း)

- ၁၃။ ငွေကြေးပိုင်ဆိုင်မှုနှင့်ပတ်သက်၍ အသေးစိတ်ဖော်ပြချက် -
- (က) အမည်/ကုမ္ပဏီအမည်
 - (ခ) နိုင်ငံသားစိစစ်ရေးကတ်အမှတ်/နိုင်ငံကူးလက်မှတ်အမှတ်
 - (ဂ) ဘဏ်စာရင်းအမှတ်
- (မိခင်နိုင်ငံရှိ ဘဏ်ထောက်ခံချက် သို့မဟုတ် မိခင်ကုမ္ပဏီ၏ စာရင်းစစ်ပြီးသည့် နှစ်ချုပ်စာရင်း ပူးတွဲတင်ပြရန်)
- ၁၄။ ဆောင်ရွက်မည့် စီးပွားရေးအဖွဲ့အစည်းတွင် လိုအပ်မည့်ဝန်ထမ်းများစာရင်း

စဉ်	အဆင့်အတန်း	မြန်မာနိုင်ငံသား		နိုင်ငံခြားသား		စုစုပေါင်း
		ဦးရေ	လစာ	ဦးရေ	လစာ	ဦးရေ
(က)	အကြီးတန်းစီမံခန့်ခွဲမှု (မန်နေဂျာများ၊ အဆင့်မြင့် အရာရှိများ)					
(ခ)	အခြားအဆင့် စီမံခန့်ခွဲမှု (အကြီးတန်းစီမံခန့်ခွဲမှုမှအပ)					
(ဂ)	သက်မွေးဝမ်းကျောင်း ပညာရှင်များ					
(ဃ)	နည်းပညာနှင့် ဆက်စပ်သည့် သက်မွေးပညာရှင်					
(င)	အကြံပေး					
(စ)	ကျွမ်းကျင်လုပ်သား					
(ဆ)	အခြေခံလုပ်သား					
စုစုပေါင်း						

- မှတ်ချက်။ အောက်ဖော်ပြပါဖော်ပြချက်များ ပူးတွဲဖော်ပြရန်
- (၁) လုပ်သားများ၏ လူမှုဖူလုံရေး၊ သက်သာချောင်ချိမှုဆောင်ရွက်မည့်အစီအမံများ
 - (၂) ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း ပြုလုပ်မည့်အစီအမံများ
- ၁၅။ အဆိုပြုချက်နှင့်အတူ အောက်ဖော်ပြပါ လျှောက်ထားလွှာများကို တင်ပြလျှောက်ထားခြင်း ရှိ မရှိ ဖော်ပြရန် -
- ☐ မြေအသုံးပြုခွင့်လျှောက်ထားလွှာ
 - ☐ အခွန်ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့်လျှောက်ထားလွှာ
- ၁၆။ အဆိုပြုရင်းနှီးမြှုပ်နှံမှုလုပ်ငန်း အကျဉ်းချုပ်အား နောက်ဆက်တွဲဖြင့်ဖော်ပြရန်။

လျှောက်ထားသူလက်မှတ်

အမည်

ရာထူး

ဌာန/ကုမ္ပဏီတံဆိပ်

ရက်စွဲ-

အဆိုပြုရင်းနှီးမြှုပ်နှံမှုလုပ်ငန်း အကျဉ်းချုပ် (နည်းဥပဒေ ၃၈)

- ၁။ ရင်းနှီးမြှုပ်နှံမှုတွင် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ အကျိုးစီးပွားသိသာထင်ရှားစွာ ပါဝင်သော အခြားပုဂ္ဂိုလ်များ ဖော်ပြရန် -
- (က) ရင်းနှီးမြှုပ်နှံသူမှ ရရှိမည့် အမြတ်ငွေ၏ ၁၀% နှင့်အထက်ကို ပိုင်ဆိုင်ခွင့်ရှိသည့် သို့မဟုတ် ထိန်းချုပ်ခွင့်ရှိသည့်လုပ်ငန်း၏ -
- (၁) အမည် -----
- (၂) ဆက်သွယ်ရမည့်လိပ်စာ -----
- (၃) မှတ်ပုံတင်အမှတ် -----
- (တစ်ဦးထက်ပိုပါက -----
- နောက်ဆက်တွဲဖော်ပြရန်)
- (ခ) ခွင့်ပြုမည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ဆောင်ရွက်ရာတွင် တိုက်ရိုက်ပါဝင်သည့် လက်အောက်ခံ ကုမ္ပဏီများရှိလျှင် အဆိုပါကုမ္ပဏီများ၏အမည်ကို ဖော်ပြရန် -
- (၁) -----
- (၂) -----
- (၃) -----
- ၂။ ရင်းနှီးမြှုပ်နှံမှု၏ အဓိကတည်နေရာ သို့မဟုတ် တည်နေရာများ -----
-
-
-
-
- ၃။ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပြုလုပ်မည့် ကဏ္ဍနှင့် ဆောင်ရွက်မည့်စီးပွားရေးလုပ်ငန်းများ ဖော်ပြချက် -----
-
-
-
- ၄။ အဆိုပြုထားသော ရင်းနှီးမြှုပ်နှံမှုပမာဏ -----
- (မြန်မာကျပ်နှင့် အမေရိကန်ဒေါ်လာတို့ဖြင့် -----
- ဖော်ပြရန်) -----
- ၅။ ရင်းနှီးမြှုပ်နှံမှုအကောင်အထည်ဖော်မည့် ခန့်မှန်းအချိန်ဇယားအပါအဝင်အစီအစဉ်ဖော်ပြချက် -
- (က) တည်ဆောက်ရေး ကာလ သို့မဟုတ် ပြင်ဆင်မှုကာလ (နှစ်၊ လတို့ဖြင့်ဖော်ပြရန်) -----
- (ခ) စီးပွားဖြစ်စတင်မည့်ကာလ -----
- (နှစ်၊ လတို့ဖြင့်ဖော်ပြရန်) -----
- ၆။ ခန့်ထားမည့်အလုပ်သမားဦးရေ -
- (က) ပြည်တွင်း -----
- (ခ) ပြည်ပ (ပညာရှင်/ကျွမ်းကျင်သူ) -----
- ၇။ ပြည်ပမှ ပြည်တွင်းသို့ ယူဆောင်လာမည့် မတည်ရင်းနှီးမြှုပ်နှံမှုများတွင် ငွေသားဖြင့် ယူဆောင်မှု ပမာဏ (Capital in-Cash)၊ ရင်းနှီးပစ္စည်းအဖြစ်ယူဆောင်လာမည့် ရင်းနှီးငွေပမာဏ (Capital in-Kinds) တို့အား တိကျစွာခွဲခြားသတ်မှတ်ဖော်ပြပေးရန်
- (မြန်မာကျပ်နှင့် အမေရိကန်ဒေါ်လာတို့ဖြင့် ဖော်ပြရန်) -
- (က) ငွေသားဖြင့်ယူဆောင်မှုပမာဏ -----
- (ခ) ပစ္စည်းအဖြစ်ယူဆောင်လာမည့် -----
- ရင်းနှီးငွေပမာဏ -----
- မှတ်ချက်။** ရင်းနှီးမြှုပ်နှံသူသည် ရင်းနှီးမြှုပ်နှံမှုနှင့် သက်ဆိုင်သော လျှို့ဝှက်ထိန်းသိမ်းရမည့်သတင်းအချက်အလက် များအား ထုတ်ပြန်ခြင်းမှရှောင်ကြဉ်ရန် ကော်မရှင်ထံ တင်ပြတောင်းဆိုနိုင်သည်။

ကတိဝန်ခံချက်

အထက်ဖော်ပြပါ လျှောက်ထားသူမှပေးအပ်သည့် အချက်အလက်များအားလုံးသည် မှန်ကန်မှု ရှိပါကြောင်း အာမခံပါသည်။

ဤအဆိုပြုချက်တွင် ခွင့်ပြုမိန့်ထုတ်ပေးရန်အတွက် ကော်မရှင်မှ စိစစ်ရာ၌ လိုအပ်သည့် အချက်အလက် များကို လျှောက်ထားသူက ပေးအပ်ရန် ပျက်ကွက်ပါက အဆိုပြုချက်ကို ငြင်းပယ်ခြင်း သို့မဟုတ် စိစစ်ရာ၌ မလိုလားအပ်သည့် နှောင့်နှေးကြန့်ကြာခြင်းတို့ ဖြစ်ပေါ်နိုင်ကြောင်း ကောင်းစွာသဘောပေါက်နားလည်ပါသည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ချမှတ်မည့်စည်းမျဉ်းစည်းကမ်းများကိုလည်း လိုက်နာမည် ဖြစ်ကြောင်း ဝန်ခံကတိပြုအပ်ပါသည်။

လျှောက်ထားသူလက်မှတ်

အမည်

ရာထူး

ဌာန/ကုမ္ပဏီတံဆိပ်

[ဆက်လက်ဖော်ပြပါမည်။]

[ယခင်အပတ် စစ်ကိုင်းတိုင်းဒေသကြီး ရေချိုငါးလုပ်ငန်းဥပဒေ၊ (၂၀၁၉ ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ဥပဒေ အမှတ် ၁။) ရေချိုငါးလုပ်ငန်းဥပဒေမှ အဆက်]

၃၅။ ဦးစီးဌာနမှူးသည် ပိုင်ရှင်မဲ့ဖမ်းဆီးရမိသည့် ငါးဖမ်းရေယာဉ်၊ ငါးဖမ်းကိရိယာ၊ ယာဉ်၊ ငါးများနှင့် စပ်လျဉ်း၍ အောက်ပါအတိုင်း ဆောင်ရွက်ရမည် -

- (က) ဤဥပဒေပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ရာတွင် အကျုံးဝင်သော ငါးဖမ်း ရေယာဉ်၊ ငါးဖမ်းကိရိယာ၊ ယာဉ်၊ ငါးတို့ကို သိမ်းဆည်းခြင်း၊
- (ခ) ငါးနှင့် အခြားလျင်မြန်စွာ ပုပ်သိုးပျက်စီးစေနိုင်သည့် ပစ္စည်းများ ဖမ်းဆီးရမိပါက အမြန်ဆုံး ထုခွဲရောင်းချပြီး ရောင်းရငွေကို ဌာန၏ရငွေအဖြစ် ဘဏ်တွင် ပေးသွင်းခြင်း။

၃၆။ တိုင်းဒေသကြီးဦးစီးဌာနမှူးသည် အောက်ဖော်ပြပါ ပုဒ်မခွဲ (က) မှ (င) အထိကို အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့်လည်းကောင်း၊ ပုဒ်မခွဲ (စ) ကို မိမိအစီအစဉ်ဖြင့်လည်းကောင်း စီမံခန့်ခွဲမှုဆိုင်ရာ အမိန့် တစ်ရပ်ရပ် ချမှတ်နိုင်သည်။ -

- (က) ပျက်ကွက်ခြင်းဖြစ်လျှင် အငှားဂရန် သို့မဟုတ် မည်သည့်လိုင်စင်ကိုမဆို အငှားဂရန် သို့မဟုတ် လိုင်စင်ပါစည်းကမ်းချက်များကို ဖောက်ဖျက်ခြင်း၊ လိုက်နာရန် ဆိုင်းငံ့ခြင်း၊ ရုပ်သိမ်းခြင်း၊ ပယ်ဖျက်ခြင်း၊
- (ခ) အငှားဂရန် သို့မဟုတ် လိုင်စင်ရရှိသူက အခြားသူတစ်ဦးတစ်ယောက်အား အငှားဂရန် သို့မဟုတ် လိုင်စင်ကို လွှဲပြောင်းထားကြောင်း စစ်ဆေးတွေ့ရှိရပါက ပြန်လည်ရုပ်သိမ်းခြင်း၊
- (ဂ) သုံးနှစ်ထက်မပိုသည့် အငှားဂရန် သို့မဟုတ် လိုင်စင်ရရှိသူ၊ အအေးခန်းစက်ရုံ တည်ထောင်ခွင့် လိုင်စင်ရရှိသူက အခြားသူတစ်ဦးတစ်ယောက်အား သုံးနှစ်ထက်မပိုသည့် အငှားဂရန် သို့မဟုတ် လိုင်စင်ရ အအေးခန်းစက်ရုံ တည်ထောင်ခွင့်လိုင်စင်ကို လွှဲပြောင်းထားကြောင်း စစ်ဆေးတွေ့ရှိရပါက ပြန်လည်ရုပ်သိမ်းခြင်း၊
- (ဃ) ပိုင်ရှင်မဲ့သိမ်းဆည်းထားသော ငါးဖမ်းရေယာဉ်၊ ယာဉ်၊ ငါးဖမ်းကိရိယာများ၊ ငါးများနှင့် အခြား ပစ္စည်းများကို ပြည်သူ့ဘဏ္ဍာအဖြစ်သိမ်းယူခြင်း၊ ထုခွဲရောင်းချခြင်း၊
- (င) သိမ်းဆည်းထားသော ငါးဖမ်းရေယာဉ်၊ ယာဉ်၊ ငါးဖမ်းကိရိယာများကို သတ်မှတ်သော ဒဏ်ကြေးငွေ ပေးဆောင်စေ၍ ငါးလုပ်ငန်း လုပ်ကိုင်ခွင့်ရရှိသူ သို့မဟုတ် ပိုင်ရှင်အား ပြန်လည်ထုတ်ယူခွင့်ပြုခြင်း၊
- (စ) ရောင်းရငွေနှင့် ဒဏ်ကြေးငွေများကို ဌာန၏ရငွေအဖြစ် ဘဏ်တွင် ပေးသွင်းစေခြင်း။

အခန်း (၁၀)**အယူခံခြင်း**

- ၃၇။ (က) ပုဒ်မ (၃၅) အရ မြို့နယ်ဦးစီးဌာနမှူး၏ ဆောင်ရွက်ချက်ကို ကျေနပ်မှုမရှိပါက ယင်းသို့ ဆောင်ရွက်သည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း ခရိုင်ဦးစီးဌာနမှူးထံ သတ်မှတ်သည့်အတိုင်း အယူခံဝင်နိုင်သည်။
- (ခ) ခရိုင်ဦးစီးဌာနမှူးသည် မြို့နယ်ဦးစီးဌာနမှူး၏ ဆောင်ရွက်ချက်ကို အတည်ပြုခြင်း၊ ပြင်ဆင်ခြင်း သို့မဟုတ် ပယ်ဖျက်ခြင်း ပြုနိုင်သည်။
- ၃၈။ (က) ဤဥပဒေအရ ခရိုင်ဦးစီးဌာနမှူးက ချမှတ်သော အမိန့် သို့မဟုတ် ဆုံးဖြတ်ချက်ကို မကျေနပ်သူသည် ယင်းအမိန့် သို့မဟုတ် ဆုံးဖြတ်ချက်ကို ချမှတ်သည့်နေ့မှ ရက်ပေါင်း ၆၀ အတွင်း တိုင်းဒေသကြီးဦးစီးဌာနမှူးထံ အယူခံဝင်နိုင်သည်။
- (ခ) တိုင်းဒေသကြီးဦးစီးဌာနမှူးသည် ခရိုင်ဦးစီးဌာနမှူးက ချမှတ်သည့် အမိန့် သို့မဟုတ် ဆုံးဖြတ်ချက်ကို အတည်ပြုခြင်း၊ ပြင်ဆင်ခြင်း သို့မဟုတ် ပယ်ဖျက်ခြင်း ပြုနိုင်သည်။
- ၃၉။ (က) ဤဥပဒေအရ တိုင်းဒေသကြီးဦးစီးဌာနမှူးက ချမှတ်သော အမိန့် သို့မဟုတ် ဆုံးဖြတ်ချက်ကို မကျေနပ်သူသည် ယင်းအမိန့် သို့မဟုတ် ဆုံးဖြတ်ချက်ကို ချမှတ်သည့်နေ့မှ ရက်ပေါင်း ၉၀ အတွင်း ဝန်ကြီးထံ အယူခံဝင်နိုင်သည်။
- (ခ) ဝန်ကြီးသည် တိုင်းဒေသကြီးဦးစီးဌာနမှူးက ချမှတ်သည့် အမိန့် သို့မဟုတ် ဆုံးဖြတ်ချက်ကို အတည်ပြုခြင်း၊ ပြင်ဆင်ခြင်း သို့မဟုတ် ပယ်ဖျက်ခြင်း ပြုနိုင်သည်။
- (ဂ) ဝန်ကြီး၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ် ဖြစ်စေရမည်။

အခန်း (၁၁)**ပြန်အမ်းငွေ လျှောက်ထားခြင်း**

- ၄၀။ အောက်ပါအချက်တစ်ရပ်ရပ်ပေါ်ပေါက်လျှင် အငှားဂရန် သို့မဟုတ် တင်ဒါလိုင်စင်ရရှိသူသည် သတ်မှတ်ထားသည့် နည်းလမ်းများနှင့်အညီ သက်ဆိုင်ရာခရိုင်ဦးစီးဌာနမှူးထံ ပြန်အမ်းငွေလျှောက်ထား နိုင်သည် -
- (က) တိုင်းဒေသကြီး၏အကျိုးငှာ အငှားဂရန် သို့မဟုတ် တင်ဒါလိုင်စင် ဆိုင်းငံ့ခံရခြင်း သို့မဟုတ် ရုပ်သိမ်းခံရခြင်း၊
- (ခ) သဘာဝဘေးအန္တရာယ် သို့မဟုတ် အခြားခိုင်လုံသော အကြောင်းတစ်စုံတစ်ရာကြောင့် ငါးထုတ်လုပ်မှု ထိခိုက်နစ်နာခြင်း။
- ၄၁။ ပုဒ်မ ၄၀ အရ လျှောက်ထားလာလျှင် သက်ဆိုင်ရာ ခရိုင်ဦးစီးဌာနမှူးသည် လုပ်ထုံးလုပ်နည်းများနှင့် အညီ စိစစ်၍ တိုင်းဒေသကြီးဦးစီးဌာနမှူးထံ တင်ပြရမည်။
- ၄၂။ တိုင်းဒေသကြီးဦးစီးဌာနမှူးသည် ပုဒ်မ ၄၀ အရ လျှောက်ထားလာသည့်ကိစ္စ မှန်ကန်ကြောင်းစိစစ် တွေ့ရှိလျှင် အငှားဂရန် သို့မဟုတ် တင်ဒါလိုင်စင်ရရှိသူ၊ ရသင့်သော ပြန်အမ်းငွေပမာဏကို သတ်မှတ်၍ ဝန်ကြီးထံတင်ပြရမည်။
- ၄၃။ ဝန်ကြီးသည် အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် သတ်မှတ်သော ပြန်အမ်းငွေပမာဏကို ထုတ်ပေးရန် အဆုံးအဖြတ်ပေးရမည်။
- ၄၄။ ပုဒ်မ ၄၃ အရ အဆုံးအဖြတ်ပြုသည့် ပြန်အမ်းငွေပမာဏကို သက်ဆိုင်ရာခရိုင်ဦးစီးဌာနမှူးသည် ဌာန၏ငွေစာရင်းလုပ်ထုံးလုပ်နည်းများနှင့်အညီ လျှောက်ထားသူထံ ပြန်လည်ထုတ်ပေးရမည်။

အခန်း (၁၂)**တားမြစ်ချက်များ**

၄၅။ မည်သူမျှ ဤဥပဒေအရ ထုတ်ပေးသည့် အငှားဂရန် သို့မဟုတ် လိုင်စင်မရှိဘဲ ငါးလုပ်ငန်းလုပ်ကိုင်ခြင်း မပြုရ။

၄၆။ မည်သူမျှ ရေချိုငါးလုပ်ငန်းရေပြင်တစ်ခုခုတွင် အောက်ပါတို့ကို မပြုလုပ်ရ -

(က) ပေါက်ကွဲစေတတ်သည့် ပစ္စည်း၊ အဆိပ်အတောက်၊ ဓာတုပစ္စည်းနှင့် ယင်းကဲ့သို့အန္တရာယ်ဖြစ်စေသော ပစ္စည်းဖြင့် ငါးဖမ်းခြင်း သို့မဟုတ် အကျိုးဖျက်ဆီးခြင်း၊

(ခ) လျှပ်စစ်ရှေ့တိုက်ငါးဖမ်းခြင်း၊

(ဂ) တားမြစ်ထားသော ငါးဖမ်းနည်း၊ ငါးဖမ်းကိရိယာဖြင့် ငါးဖမ်းခြင်း၊

(ဃ) တားမြစ်ထားသော ငါးမျိုး၊ ငါးအရွယ်အစားကို ဖမ်းဆီးခြင်း၊

(င) တားမြစ်ထားသော အချိန်ကာလနှင့် နေရာဒေသအတွင်း ငါးဖမ်းခြင်း။

၄၇။ မည်သူမဆို လျှပ်စစ်ဓာတ်အားအသုံးပြုသည့် ငါးဖမ်းကိရိယာတစ်မျိုးမျိုးကို ပြုလုပ်ခြင်း၊ ရောင်းချခြင်း၊ လက်ဝယ်ထားရှိခြင်း မပြုရ။

၄၈။ မည်သူမျှ အင်းလေလံဆွဲဝယ်ပြီးနောက် သို့မဟုတ် တင်ဒါလိုင်စင်ချထားခြင်းခံရပြီးနောက် ဌာန၏ ခွင့်ပြုချက်မရှိဘဲ ပေးဆောင်ရန်ရှိသော အင်းခွန်၊ တင်ဒါကြေးနှင့် လိုင်စင်ခတို့ကို နေ့ချင်းပြီးပေးဆောင်ရန် ပျက်ကွက်ခြင်း မရှိစေရ။

၄၉။ မည်သူမျှ ရေချိုငါးလုပ်ငန်းရေပြင်တစ်ခုခုတွင် ဌာန၏ခွင့်ပြုချက်မရရှိဘဲ ငါးဖမ်းဆီးရန်အလို့ငှာ ဆည်၊ တံ၊ ယင်း၊ ကျားပိုက်စသော အပိတ်အဆို့ အတားအဆီးတစ်စုံတစ်ရာကို စိုက်ထူခြင်း၊ တည်ဆောက်ခြင်း၊ ချထားခြင်း၊ ပြုပြင်ခြင်း၊ သုံးစွဲခြင်း မပြုလုပ်ရ။

၅၀။ ငါးလုပ်ငန်းလုပ်ကိုင်ခွင့်ရရှိသူသည် -

(က) အငှားဂရန် သို့မဟုတ် လိုင်စင်ပါစည်းကမ်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ခြင်း မပြုလုပ်ရ။

(ခ) မိမိရရှိသောငါးလုပ်ငန်းရေပြင်ကို အခြားနည်း အသုံးမပြုရ။

၅၁။ မည်သူမျှ ရေချိုငါးလုပ်ငန်းရေပြင်တစ်ခုခုတွင် ငါး၊ အခြားရေနေသတ္တဝါနှင့် သက်ရှိသက်မဲ့သယံဇာတ ပစ္စည်းများအား နှောင့်ယှက်ခြင်း၊ ပျက်စီးစေခြင်း သို့မဟုတ် ရေထုညစ်ညမ်းစေခြင်း မပြုလုပ်ရ။

၅၂။ မည်သူမျှ အငှားဂရန်အင်း သို့မဟုတ် ဂရန်အင်းနယ်နိမိတ်အတွင်း အောက်ပါတို့ကို မပြုလုပ်ရ -

(က) ငါးနေငါးထိုင်တောများ ပျက်စီးစေရန် ခုတ်ထွင်ခြင်း၊ မီးရှို့ခြင်း၊

(ခ) ဂရန်အင်း၏ ရေစီးရေလာပျက်ပြားစေရန်၊ သဘာဝအခြေအနေ ထိခိုက်စေရန်ပြုလုပ်ခြင်း၊

(ဂ) လူနေအိမ်များ ဆောက်လုပ်နေထိုင်ခြင်း၊

(ဃ) လူနေမြေကွက်များဖော်ထုတ်ခြင်း၊

(င) စိုက်ပျိုးမြေကွက်များဖော်ထုတ်ခြင်း။

၅၃။ မည်သူမျှ ဦးစီးဌာန၏ခွင့်ပြုချက်မရှိဘဲ ဂရန်အင်း၊ သီးသန့်အင်းနှင့် ယင်းတို့နှင့် ဆက်စပ်နေသည့် ချောင်း၊ မြောင်းများတွင်ဖြစ်စေ၊ ရေစီးလမ်းကြောင်းများတွင်ဖြစ်စေ ရေ၏အမျိုးအစား၊ ရေ၏ထုထည် သို့မဟုတ် ရေစီးလမ်းကြောင်းပြောင်းလဲစေခြင်းနှင့် သီးနှံစိုက်ပျိုးခြင်း မပြုလုပ်ရ။

၅၄။ မည်သူမျှ အောက်ပါရေထွက်ပစ္စည်းဆိုင်ရာ စားသောက်ကုန်ပစ္စည်းများကို ထုတ်လုပ်ခြင်း၊ ပြုပြင် မွမ်းမံခြင်း၊ သယ်ယူခြင်း၊ သိုလှောင်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်း၊ ပြည်ပသို့တင်ပို့ခြင်း မပြုရ -

(က) စားသုံးသူကို အဆိပ်သင့်စေနိုင်သည့်၊ ဘေးဥပဒ်အန္တရာယ်ဖြစ်စေနိုင်သည့် သို့မဟုတ် ကျန်းမာရေးကို ထိခိုက်စေနိုင်သည့် ရေထွက်ပစ္စည်းဆိုင်ရာ စားသောက်ကုန်ပစ္စည်း၊

- (ခ) ရေထွက်ပစ္စည်း၏ သဘာဝ၊ ခြပ်ဝတ္ထု သို့မဟုတ် အရည်အသွေးထိခိုက်စေပြီး ဘေးဥပဒ် အန္တရာယ်ဖြစ်စေရန် တစ်ခုလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းကိုဖြစ်စေ လူတို့စားသုံးရန်မသင့်သည့် ဆိုးဆေး၊ ယမ်းစိမ်း အစရှိသည်တို့နှင့် ပြုပြင်ရောစပ်ထားသော သို့မဟုတ် ရေထိုးထားသော ရေထွက်ပစ္စည်းဆိုင်ရာစားသောက်ကုန်ပစ္စည်း။

၅၅။ ဤဥပဒေအရ အပ်နှင်းထားသည့် တာဝန်နှင့် လုပ်ပိုင်ခွင့်တစ်ရပ်ရပ်ကို ကျင့်သုံးသော မည်သည့် ပြည်သူ့ဝန်ထမ်းမဆို အောက်ပါတစ်ခုခုကို မပြုလုပ်ရ -

- (က) ပြစ်မှုကျူးလွန်သူကို အခြားသူတစ်ဦးဦးဖြင့် အစားထိုးခြင်း သို့မဟုတ် ပြစ်မှုကျူးလွန်သူအား အရေးမယူဘဲ ထိမ်ချန်ခြင်း၊
- (ခ) ပြစ်မှုနှင့်သက်ဆိုင်သည့် သက်သေခံပစ္စည်းကို ဖျောက်ဖျက်ခြင်း၊ မသမာသောနည်းဖြင့် ပြောင်းလဲခြင်း၊ အစားထိုးခြင်း သို့မဟုတ် အလွဲသုံးစားပြုခြင်း။

အခန်း (၁၃)

ပြစ်ဒဏ်များ

၅၆။ မည်သူမဆို ပုဒ်မ ၄၅ ပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် -

- (က) ငါးဖမ်းကိရိယာလိုင်စင်မရရှိဘဲ ငါးလုပ်ငန်းလုပ်ကိုင်သည့်ကိစ္စဖြစ်ပါက ထောင်ဒဏ် ၆ လ အထိဖြစ်စေ၊ ငွေဒဏ် ကျပ် ၅၀၀၀၀ အထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။
- (ခ) အငှားဂရန် သို့မဟုတ် တင်ဒါလိုင်စင်မရှိဘဲ ငါးလုပ်ငန်းလုပ်ကိုင်သည့်ကိစ္စဖြစ်ပါက ထောင်ဒဏ် ၂ နှစ်အထိဖြစ်စေ၊ ငွေဒဏ် ကျပ် ၂၀၀,၀၀၀ အထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

၅၇။ (က) မည်သူမဆို ပုဒ်မ ၄၆၊ ပုဒ်မခွဲ (က) သို့မဟုတ် (ခ) ပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက် ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး ၁ လမှ အများဆုံး ၃ နှစ်ထက်မပိုသည့်ထောင်ဒဏ် ချမှတ်ရမည့်အပြင် ကျပ် ၃၀၀,၀၀၀ ထက်မပိုသော ငွေဒဏ်လည်း ချမှတ်နိုင်သည်။

- (ခ) မည်သူမဆို ပုဒ်မ ၄၆၊ ပုဒ်မခွဲ (ဂ) သို့မဟုတ် (ဃ) သို့မဟုတ် (င) ပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူအား ထောင်ဒဏ် ၃ နှစ် အထိဖြစ်စေ၊ ငွေဒဏ် ကျပ် ၃၀၀,၀၀၀ အထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

၅၈။ မည်သူမဆို ပုဒ်မ ၄၈၊ ၄၉၊ ၅၀ (က)၊ ၅၁၊ ၅၂ သို့မဟုတ် ပုဒ်မ ၅၃ ပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူအား ထောင်ဒဏ် ၁ နှစ် အထိဖြစ်စေ၊ ငွေဒဏ် ကျပ် ၁၀၀,၀၀၀ အထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

၅၉။ မည်သူမဆို ပုဒ်မ ၅၄ ပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူအား ထောင်ဒဏ် ၂ နှစ် အထိဖြစ်စေ၊ ငွေဒဏ် ကျပ် ၂၀၀,၀၀၀ အထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

၆၀။ ပုဒ်မ ၅၅ ပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရသည့် ပြည်သူ့ဝန်ထမ်းတစ်ဦးဦးအား ထောင်ဒဏ်အနည်းဆုံး ၁ လမှ အများဆုံး ၃ နှစ်ထက်မပိုသည့် ထောင်ဒဏ် ချမှတ်ရမည့်အပြင် ကျပ် ၃၀၀,၀၀၀ ထက်မပိုသော ငွေဒဏ်လည်း ချမှတ်နိုင်သည်။

၆၁။ မည်သူမဆို ဤဥပဒေအရ ပြစ်မှုတစ်ခုခုကျူးလွန်ခြင်းကို အားပေးကူညီလျှင် သို့မဟုတ် ကျူးလွန်ရန် အားထုတ်လျှင် သို့မဟုတ် ပူးပေါင်းကြံစည်လျှင် ယင်းပြစ်မှုအတွက် ဤဥပဒေတွင် ပြဋ္ဌာန်းထားသည့် ပြစ်ဒဏ် ချမှတ်ခြင်း ခံရမည်။

၆၂။ ဤဥပဒေပါ ပြစ်မှုတစ်ခုခုဖြင့် ပြစ်မှုထင်ရှားစီရင်ခြင်းခံရသူသည် ယင်းပြစ်မှုကို ထပ်မံကျူးလွန်ပါက ပြဋ္ဌာန်းသတ်မှတ်ထားသည့် အများဆုံးပြစ်ဒဏ်ကို ချမှတ်ခြင်း ခံရမည်။

အခန်း (၁၄)

အထွေထွေ

၆၃။ (က) ဤဥပဒေအရ တရားစွဲဆိုတင်ပို့သော ပြစ်မှုတစ်ခုခုနှင့်စပ်လျဉ်းသည့် သက်သေခံပစ္စည်းသည် တရားရုံးရှေ့သို့ တင်ပို့ရန်မလွယ်ကူသော ပစ္စည်းဖြစ်ပါက ယင်းသက်သေခံပစ္စည်းကို တရားရုံးရှေ့သို့ တင်ပို့ရန်မလိုဘဲ မည်ကဲ့သို့ ထိန်းသိမ်းထားကြောင်း အစီရင်ခံစာ သို့မဟုတ် သက်ဆိုင်ရာ အခြားစာရွက်စာတမ်း အထောက်အထားများဖြင့် တင်ပြနိုင်သည်။ ယင်းသို့ တင်ပြခြင်းကို တရားရုံးရှေ့သို့ သက်သေခံပစ္စည်း တင်ပြဘိသကဲ့သို့ မှတ်ယူကာ သက်ဆိုင်ရာ တရားရုံးက ဥပဒေနှင့်အညီ စီမံခန့်ခွဲခြင်း ပြုနိုင်သည်။

(ခ) ဤဥပဒေအရ ဌာနက စီမံခန့်ခွဲရေးနည်းလမ်းဖြင့် သိမ်းဆည်းပြီးဖြစ်သော ပြစ်မှုတစ်ရပ်ရပ်နှင့် စပ်လျဉ်းသည့် သက်သေခံပစ္စည်းဖြစ်ပါက တရားစွဲဆိုတင်ပို့သောပြစ်မှုတွင် အစီရင်ခံစာ ပူးတွဲ တင်ပြရမည်။ ထိုသို့ တင်ပြသည့် သက်သေခံပစ္စည်းကို သက်ဆိုင်ရာတရားရုံးက ထပ်မံစီမံ ခန့်ခွဲခြင်း မပြုရ။

၆၄။ ဤဥပဒေအရ တရားစွဲဆိုတင်ပို့သည့် အမှုများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က အရေးယူပိုင်ခွင့်ရှိသော ပြစ်မှုများအဖြစ် သတ်မှတ်သည်။

၆၅။ ဦးစီးဌာနမှူးသည် မိမိ၏တာဝန်နှင့် လုပ်ပိုင်ခွင့်များကို ဆောင်ရွက်ရာတွင် လိုအပ်ပါက သက်ဆိုင်ရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ အကူအညီကို တောင်းခံရယူနိုင်သည်။

၆၆။ ဤဥပဒေအရ ဌာနကရရန်ရှိသော အင်းခွန်၊ တင်ဒါကြေး၊ လိုင်စင်ခနှင့် ဒဏ်ကြေးများကို သက်ဆိုင်ရာ ခရိုင်ဦးစီးဌာနမှူးသည် မြေခွန်မပြေ ကျန်ငွေဖြစ်ဘိသကဲ့သို့ မှတ်ယူ၍ အရကောက်ခံရမည်။

၆၇။ ဌာနသည် ဂရန်အင်းနှင့် သီးသန့်အင်း နယ်နိမိတ်ပြမြေပုံများကို သက်ဆိုင်ရာတိုင်းဒေသကြီးအဆင့် အစိုးရဌာန၊ လုပ်ငန်းများနှင့်ညှိနှိုင်း၍ ပြုစုထားရှိရမည်။

၆၈။ ရေချိုငါးလုပ်ငန်းရေပြင်ကို အောက်ပါအတိုင်းသတ်မှတ်ရမည် -

(က) ရေချိုငါးလုပ်ငန်းရေပြင်သည် ပြည်ထောင်စုဝန်ကြီးဌာန၊ တိုင်းဒေသကြီးဝန်ကြီးဌာန သို့မဟုတ် အစိုးရ အဖွဲ့အစည်းတစ်ခုခုက စီမံခန့်ခွဲခွင့်ရှိသောမြေအတွင်း ကျရောက်နေပါက ဦးစီးဌာနမှူးသည် ယင်းမြေကို စီမံခန့်ခွဲခွင့်ရှိသော သက်ဆိုင်ရာဝန်ကြီးဌာန သို့မဟုတ် အစိုးရအဖွဲ့အစည်း၏ သဘောထား တောင်းခံပြီး သဘောတူညီချက်ရရှိမှသာ အငှားဂရန် သို့မဟုတ် လိုင်စင်ထုတ်ပေးရမည်။

(ခ) (၁) ဦးစီးဌာနသည် ပုဒ်မခွဲ (က) အရ သဘောထားတောင်းခံရာတွင် ပြေလည်မှုမရရှိပါက တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အဆုံးအဖြတ်ကို ခံယူရမည်။

(၂) ပုဒ်မခွဲငယ် (၁) အရ ဆုံးဖြတ်သည့် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်သည် အတည်ဖြစ်သည်။

၆၉။ ဤဥပဒေပါ ပြဌာန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် -

(က) တိုင်းဒေသကြီးအစိုးရအဖွဲ့သည် နည်းဥပဒေ၊ စည်းမျဉ်း သို့မဟုတ် စည်းကမ်းများကို ထုတ်ပြန်နိုင်သည်။

(ခ) တိုင်းဒေသကြီးဦးစီးဌာနမှူးသည် အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်း များကို အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်နိုင်သည်။

၇၀။ ဤဥပဒေ အတည်ပြုသည့်နေ့မှစ၍ စစ်ကိုင်းတိုင်းဒေသကြီး ရေချိုငါးလုပ်ငန်းဥပဒေ (စစ်ကိုင်းတိုင်း ဒေသကြီးလွှတ်တော်ဥပဒေအမှတ် ၁၁/၂၀၁၂) ကို ရုပ်သိမ်းလိုက်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ် လက်မှတ်ရေးထိုးသည်။

ဒေါက်တာမြင့်နိုင်
ဝန်ကြီးချုပ်
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ကရင်ပြည်နယ်လွှတ်တော်

အမိန့်ကြော်ငြာစာအမှတ် (၇/၂၀၁၉)

၁၃၈၁ ခုနှစ်၊ နယုန်လပြည့်ကျော် ၉ ရက်

(၂၀၁၉ ခုနှစ်၊ ဇွန်လ ၂၆ ရက်)

ဥပဒေလေ့လာသုံးသပ်ရေးအဖွဲ့၊ အတွင်းရေးမှူး အစားထိုးတာဝန်ပေးအပ်ခြင်း

ကရင်ပြည်နယ်လွှတ်တော်သည် ၂၀၁၃ ခုနှစ်၊ ကရင်ပြည်နယ်လွှတ်တော်ဆိုင်ရာနည်းဥပဒေ ၇၀ နှင့်အညီ ဒုတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး တတိယနေ့ ၂၀၁၉ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကရင်ပြည်နယ်လွှတ်တော်၏ အတည်ပြုချက်အရ ကရင်ပြည်နယ် လွှတ်တော်၊ ဥပဒေလေ့လာသုံးသပ်ရေးအဖွဲ့၊ အတွင်းရေးမှူး၊ ဦးစောသိန်းဖေမြင့် အစား ဒေါ်မြင့်မြင့်သန်း အား အစားထိုးတာဝန်ပေးအပ်လိုက်သည်။

အမိန့်ကြော်ငြာစာအမှတ် (၈/၂၀၁၉)

ကော်မတီအဖွဲ့ဝင် အစားထိုးတာဝန်ပေးအပ်ခြင်း

ကရင်ပြည်နယ်လွှတ်တော်သည် ၂၀၁၃ ခုနှစ်၊ ကရင်ပြည်နယ်လွှတ်တော်ဆိုင်ရာနည်းဥပဒေ ၇၀ နှင့်အညီ ဒုတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး တတိယနေ့ ၂၀၁၉ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကရင်ပြည်နယ်လွှတ်တော်၏ အတည်ပြုချက်အရ ကရင်ပြည်နယ်လွှတ်တော်၊ ဘဏ္ဍာငွေအရအသုံးဆိုင်ရာစိစစ်အကြံပြုရေးကော်မတီအဖွဲ့ဝင်၊ ကြည်း ၂၇၃၈၄ ဗိုလ်ကြီးအောင်မြင့်ထွန်း (တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်) အစား ကြည်း ၅၃၇၈၉ ဗိုလ်ကြီးနေဇော်စိုး (တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်) အား အစားထိုးတာဝန်ပေးအပ်လိုက်သည်။

အမိန့်ကြော်ငြာစာအမှတ် (၉/၂၀၁၉)

၁၃၈၁ ခုနှစ်၊ ဝါဆိုလဆန်း ၁၀ ရက်

(၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်)

ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင် အစားထိုးတာဝန်ပေးအပ်ခြင်း

ကရင်ပြည်နယ်လွှတ်တော်သည် ၂၀၁၃ ခုနှစ်၊ ကရင်ပြည်နယ်လွှတ်တော်ဆိုင်ရာနည်းဥပဒေ ၇၀ နှင့်အညီ ဒုတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် အရေးပေါ် အစည်းအဝေး (၁/၂၀၁၉) ဒုတိယနေ့ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်နေ့တွင် ကရင်ပြည်နယ်လွှတ်တော်၏ အတည်ပြုချက်အရ ကရင်ပြည်နယ် လွှတ်တော်၊ ဘဏ္ဍာငွေအရအသုံးဆိုင်ရာစိစစ်အကြံပြုရေးကော်မတီနှင့် ကရင်ပြည်နယ်လွှတ်တော်၊ စည်ပင်သာယာရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် စီးပွားရေးကော်မတီ ဥက္ကဋ္ဌ ဦးမင်းကိုနိုင် (ကော့ကရိတ် မြို့နယ် မဲဆန္ဒနယ်အမှတ်-၂ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်) အစား ဦးသန့်ဇင်အောင် (မြဝတီမြို့နယ် မဲဆန္ဒနယ်အမှတ်-၂ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်) အားလည်းကောင်း၊ ကရင်ပြည်နယ်လွှတ်တော်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ စိစစ်ရေးကော်မတီနှင့် ကရင်ပြည်နယ်လွှတ်တော်၊ ပြည်နယ်အစိုးရ အဖွဲ့၏ အာမခံချက်များ၊ ကတိများ၊ တာဝန်ခံချက်များနှင့် တိုင်ကြားစာ၊ အသနားခံစာဆိုင်ရာ စိစစ်ရေး ကော်မတီ အဖွဲ့ဝင် ကြည်း ၃၄၈၆၆ ဗိုလ်မှူးလင်းထွန်း (တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်) အစား ကြည်း ၆၀၄၇၁ ဗိုလ်ကြီးဟိန်းထက်နိုင် (တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်) အားလည်းကောင်း အစားထိုးတာဝန်ပေးအပ်လိုက်သည်။

စောချစ်ခင်၊

ဥက္ကဋ္ဌ၊

ကရင်ပြည်နယ်လွှတ်တော်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြန်တမ်း

ရန်ကုန်မြို့

{ ၁၃၈၁ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁၃ ရက်
(၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်) }

သောကြာနေ့

ဤအပိုင်းကို သီးခြားစုပေါင်း၍တွဲထားနိုင်ရန် သီးခြားစာမျက်နှာတပ်ထားပါသည်။

အပိုင်း ၂

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန

အမိန့်ကြော်ငြာစာ (၂၇/၂၀၁၉)

နေပြည်တော်၊ ၁၃၈၁ ခုနှစ်၊ ဝါခေါင်လဆန်း ၈ ရက်
(၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၈ ရက်)

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ရေးမြို့နယ်၊ လမိုင်းမြို့၊ မြို့မ (၂) ရပ်ကွက်၊ ကွင်းအမှတ်/အမည်-၁၀၇၁/ လမိုင်းရွာကွင်း၊ ဦးပိုင်အမှတ် (532/853) မှ မြေဧရိယာ ၀. ၆၈ ဧက အား သာသနာ့မေဓာတိဘုန်းတော်ကြီးကျောင်း မြေနေရာအဖြစ် အသုံးပြုရန်အတွက် အောက်မြန်မာနိုင်ငံ မြေနှင့်အခွန်နည်းဥပဒေ-၃၂ နှင့်အညီ အခွန်လွတ် သာသနာ့မြေရန် ထုတ်ပေးခွင့်ပြုသည်။

မြင့်သန်း
ညွှန်ကြားရေးမှူးချုပ်
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန

[ယခင်အပတ် စိုက်ပျိုးရေးဦးစီးဌာန၊ အမိန့်ကြော်ငြာစာအမှတ် ၂/၂၀၁၉ ပိုးသတ်ဆေးဥပဒေမှ အဆက်] ပုံစံ (၁၄)
ပိုးသတ်ဆေးဓာတ်ကြွင်းပါဝင်မှု စစ်ဆေးပေးရန်လျှောက်လွှာ
ရက်စွဲ -----

သို့

ညွှန်ကြားရေးမှူး

သီးနှံကာကွယ်ရေးဌာနခွဲ

စိုက်ပျိုးရေးဦးစီးဌာန

၁။ လျှောက်ထားသူအမည်နှင့် နေရပ်လိပ်စာ -----

၂။ နိုင်ငံသားစိစစ်ရေးကတ်ပြား/အမျိုးသားမှတ်ပုံတင်/နိုင်ငံခြားသားမှတ်ပုံတင်အမှတ် -----

၃။ စစ်ဆေးမည့် သီးနှံအမည်နှင့် နမူနာအရေအတွက် -----

၄။ သီးနှံထွက်ရှိသည့်နေရာဒေသ -----

၅။ နမူနာရယူသူအမည်နှင့်တာဝန် -----

၆။ နမူနာရယူသည့်နေ့ရက်နှင့် နေရာဒေသ -----

၇။ စစ်ဆေးမည့်သီးနှံတွင် ပိုးသတ်ဆေးသုံးစွဲထားပါက ပိုးသတ်ဆေးအမျိုးအစား၊
သုံးစွဲသည့်နေ့ရက်နှင့် နှုန်းထားကိုဖော်ပြရန် -----

၈။ နမူနာရယူထားသည့် သီးနှံ၏ အခြေအနေနှင့်မှတ်ချက် -----

လျှောက်ထားသူ၏လက်မှတ်

ပူးတွဲတင်ပြရန်

- ၁။ ဓာတ်ခွဲစစ်ဆေးစမ်းသပ်ခံကို စိုက်ပျိုးရေးဦးစီးဌာနက သတ်မှတ်သည့်နှုန်းထားနှင့် သက်မှတ်သည့် နည်းလမ်းအတိုင်း သက်ဆိုင်ရာဘဏ်တွင် ပေးသွင်းပြီးကြောင်း ပြောမူရင်း၊
- ၂။ နမူနာရယူသည့် လက်မှတ်မိတ္တူ။

ပုံစံ (၁၅)

ပိုးသတ်ဆေးဓာတ်ကြွင်းစစ်ဆေးရန် နမူနာရယူသည့် လက်မှတ်

ရက်စွဲ -----

- ၁။ ပစ္စည်းအကြောင်းအရာဖော်ပြချက်/အုပ်စု -----

- ၂။ နမူနာ အကြောင်းအရာဖော်ပြချက် -----

- ၃။ ပိုင်ရှင်အမည်နှင့်လိပ်စာ -----

- ၄။ နမူနာ၏မူလဒေသ -----

- ၅။ နမူနာရယူသည့်ရက်စွဲ -----

- ၆။ နမူနာရယူသည့်နေရာ -----

- ၇။ အသုံးပြုထားသည့် ပိုးသတ်ဆေးများ (သိရှိလျှင်)

ပိုးသတ်ဆေးအမည် အသုံးပြုသည့်နေ့စွဲ နှုန်းထား

- ၈။ နမူနာအလေးချိန်/အရေအတွက် -----

- ၉။ နမူနာရယူသူ၏လက်မှတ် -----

နမူနာရယူသူ

နမူနာပိုင်ရှင်

လက်မှတ် -----

လက်မှတ် -----

အမည် -----

အမည် -----

တာဝန် -----

ပုံစံ (၁၆)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
စိုက်ပျိုးရေးဦးစီးဌာန၊ သီးနှံကာကွယ်ရေးဌာနခွဲ

ပိုးသတ်ဆေးဓာတ်ကြွင်းစစ်ဆေးတွေ့ရှိချက် သက်သေခံလက်မှတ်

ရက်စွဲ -----

- ၁။ ပစ္စည်းအကြောင်းအရာဖော်ပြချက်/အုပ်စု -----

- ၂။ ပိုင်ရှင်/ဆိုင်အမည်နှင့် နေရပ်လိပ်စာ -----

- ၃။ နမူနာ/အကြောင်းအရာဖော်ပြချက် -----

- ၄။ နမူနာ၏ ဓာတ်ခွဲခန်းမှတ်ပုံတင်အမှတ် -----

- ၅။ နမူနာရယူသူအမည်နှင့်တာဝန် -----

- ၆။ နမူနာရယူသည့်ရက်စွဲ -----

- ၇။ ဓာတ်ခွဲစစ်ဆေးသည့်ရက်စွဲ -----

- ၈။ နမူနာပစ္စည်း၏ အခြေအနေနှင့်ပတ်သက်သော သဘောထားမှတ်ချက် -----

- ၉။ စစ်ဆေးတွေ့ရှိချက်များ

နမူနာရယူထားသည့်သီးနှံ သို့မဟုတ် ကုန်ပစ္စည်းနှင့်စပ်လျဉ်း၍ ပိုးသတ်ဆေးဓာတ်ကြွင်းပါဝင်မှုကို အောက်ပါအတိုင်း စစ်ဆေးတွေ့ရှိရပါသည်။

ပိုးသတ်ဆေးအမည်

ဓာတ်ကြွင်းပါဝင်မှု

ရုံးတံဆိပ်

ညွှန်ကြားရေးမှူး
 သီးနှံကာကွယ်ရေးဌာနခွဲ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြန်တမ်း

ရန်ကုန်မြို့

{ ၁၃၈၁ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁၃ ရက်
(၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်) }

သောကြာနေ့

ဤအပိုင်းကို သီးခြားစုပေါင်း၍တွဲထားနိုင်ရန် သီးခြားစာမျက်နှာတပ်ထားပါသည်။

အပိုင်း ၄

JAPAN AUTO PARTS SOLUTIONS CO., LTD (In Members' Voluntary Winding-up) Notice of Special Resolutions

The following Special Resolutions were unanimously passed at the Extraordinary General Meeting of the shareholders of **Japan Auto Parts Solutions Co., Ltd** held on **23rd September 2019** at 10:00 am at No. 72, 1st Floor, Apartment No.28, 6th street, Ward 2, Lanmadaw Township, Yangon, as required under section **345 (b) and 352** of the Myanmar Companies Act:-

Special Resolution No.1

Resolved to wind-up the Company as "Members' Voluntary Winding-up" under section 345 (b) & 352 of the Myanmar Companies Law as from the **23rd September 2019**.

Special Resolution No.2

For the purpose of the winding up, it is resolved to appoint Daw Hnin Nwe Aye, CPA as "Liquidator" of the Company with effect from **23rd September 2019** and is authorized to carry on the business of the Company and is granted such other powers as may fit and proper and to finally wind up the Company.

NOTICE TO CREDITORS

I, the undersigned Liquidator of **Japan Auto Parts Solutions Co., Ltd** have fixed the period for creditors to submit their claims together with supporting documents, to the undersigned as one month from date of the publication of this notice and that in default thereof they will be excluded from the benefit of any distribution made before such debts are proved and before the final winding up date.

All persons claiming to be creditors of the above company are therefore requested to submit details of the claims, together with any documentary evidence in their possession, to the Liquidator at the address given below, before the above date.

Hnin Nwe Aye
Liquidator
Japan Auto Parts Solutions Co., Ltd
(In Members' Voluntary Winding-Up)
160, 1st Floor (Left), 45th Street,
Botahtaung Township, Yangon Region.

In the Matter of the Myanmar Companies Law (2017) and
ALLIED INVEST MYANMAR SERVICES COMPANY LIMITED
 Notice of Special Resolutions for voluntary winding up of the Company and Claims Notice
 pursuant to section 345 & 348

Notice of Special Resolutions

At the Special General Meeting of the Company held at No.33, 6 ½ Miles, Pyay Road, (11) Quarter, Hlaing Township, Yangon Region, Myanmar at 10:00 am on 2nd October 2019 the following resolutions were passed as Special Resolutions:-

That the Company be and is hereby wound up voluntarily under the provisions of Myanmar Companies Law 2017 to be effective from 2nd October 2019.

That Daw Tin Tin Yee (Director, Facilitation Limited, No.24/C, Room- 4, 1st floor, Yaw Min Gyi Street, Dagon Township, Yangon) is hereby appointed as Liquidator of the Company for the purpose of such winding up and be authorized to carry on the business of the Company to such extent and for such period as may be necessary for the beneficial winding up thereof and be granted such other powers as may be deemed fit or proper.

Claims Notice

The undersigned Liquidator of the above named Company has fixed 2nd November 2019 as the day on or before which the creditors of the Company are to prove their debts or claims otherwise they will be excluded from the benefit of any distribution made.

All persons claiming to be creditors of the above Company are, therefore, requested to submit details of their claims together with any documentary evidence in their possession, to the Liquidator at the address given below before the above date.

Daw Tin Tin Yee
 Liquidator
 No.24/C, Room- 4, 1st floor,
 Yaw Min Gyi Street, Dagon Township, Yangon.

သည်ထရိုက်တိုင်း(မ်) မီဒီယာအုပ်စု ကုမ္ပဏီလီမိတက်

နောက်ဆုံး အစည်းအဝေးခေါ်ယူခြင်း

ဤကုမ္ပဏီ၏ စာရင်းများကို ရှင်းလင်းပြုစုဆောင်ရွက်ထားပြီးဖြစ်၍ အစုရှင်များအားလုံးသို့ တင်ပြအတည်ပြုချက်ရယူလိုပါသဖြင့် အောက်ပါအတိုင်း ကျင်းပပြုလုပ်မည့်အစည်းအဝေးသို့ အစုရှင်များ မပျက်မကွက်တက်ရောက်ကြပါရန် ဖိတ်ကြားပါကြောင်း ကြေညာအပ်ပါသည်။

အစည်းအဝေးကျင်းပပြုလုပ်မည့်ရက် ။ ။ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၁၁) ရက်၊

အစည်းအဝေးကျင်းပမည့်အချိန် ။ ။ နံနက် (၁၀:၀၀) နာရီ၊

အစည်းအဝေးကျင်းပမည့်နေရာ ။ ။ ကုမ္ပဏီရုံးခန်း။

ဦးစိန်ကျော်ဝင်း
 (B.Com., CPA)
 စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ

အိမ်မဲရောဆန်စပါးရောင်းဝယ်ရေး ကုမ္ပဏီလီမိတက်

မြန်မာနိုင်ငံကုမ္ပဏီများဥပဒေပုဒ်မ ၃၅၇ အရ

ကုမ္ပဏီအား အပြီးသတ်စာရင်းရှင်းလင်းဖျက်သိမ်းမည်ဖြစ်ကြောင်း ကြေညာချက်

၁။ အထက်ဖော်ပြပါ ကုမ္ပဏီလီမိတက်အစုရှင်များ၏ အပြီးသတ်နှင့် နောက်ဆုံးအစည်းအဝေးအား ၁၁-၁၁-၂၀၁၉ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ (၁၁) ရပ်ကွက်၊ ၆ မိုင်ခွဲ၊ ပြည်လမ်း၊ အမှတ် (၃၃) တွင် ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။ ယင်းအစည်းအဝေးတွင် ကုမ္ပဏီလီမိတက်၏ စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိဖြစ်သော ဦးခင်ဝင်း (ဥပဒေအကျိုးဆောင် စဉ်-၂၆၅၇) က ကုမ္ပဏီလီမိတက်၏ စာရင်းရှင်းလင်းဖျက်သိမ်းရေးအခြေအနေများကိုတင်ပြကာ ကုမ္ပဏီအား အပြီးသတ်စာရင်းရှင်းလင်းဖျက်သိမ်းမည် ဖြစ်ပါသည်။

၂။ သို့ဖြစ်ပါ၍ အစုရှင်များအားလုံး မပျက်မကွက်တက်ရောက်ကြပါရန် ဖိတ်ကြားအပ်ပါသည်။

Win Pe

ဦးခင်ဝင်း

Managing Director

[B.A., H.G.P., R.L., D.B.L., D.I.L., D.M.L

Einme Ayar Rice & Paddy Trading Co., Ltd

P.G.D.I.T (New Delhi); D:Jap; M.P.A., M.A (B.L)]

စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ

(ရုံး) အမှတ် ၁၇၅ (ပထမထပ်)၊ ၄၈ လမ်း၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့။

(ဖုန်း) ၀၉၅၀၀၈၅၈၃

UNIVERSAL CONSUMER GOODS CO., LTD

မြန်မာနိုင်ငံကုမ္ပဏီများဥပဒေပုဒ်မ ၃၅၇ အရ

ကုမ္ပဏီအား အပြီးသတ်စာရင်းရှင်းလင်းဖျက်သိမ်းမည်ဖြစ်ကြောင်း ကြေညာချက်

၁။ အထက်ဖော်ပြပါ **UNIVERSAL CONSUMER GOODS CO., LTD** အစုရှင်များ၏ အပြီးသတ်နှင့် နောက်ဆုံးအစည်းအဝေးအား ၁၁-၁၁-၂၀၁၉ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီတွင် ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ (၁၁) ရပ်ကွက်၊ ပြည်လမ်း၊ အမှတ် ၁၄ တွင် ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။ ယင်းအစည်းအဝေးတွင် **Universal Consumer Goods Co., Ltd** ၏ စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ ဦးခင်ဝင်း (ဥပဒေအကျိုးဆောင် စဉ်-၂၆၅၇) က **Universal Consumer Goods Co., Ltd** ၏ စာရင်းရှင်းလင်းဖျက်သိမ်းရေးအခြေအနေများကိုတင်ပြကာ ကုမ္ပဏီအား အပြီးသတ်စာရင်းရှင်းလင်းဖျက်သိမ်းမည် ဖြစ်ပါသည်။

၂။ သို့ဖြစ်ပါ၍ အစုရှင်များအားလုံး မပျက်မကွက်တက်ရောက်ကြပါရန် ဖိတ်ကြားအပ်ပါသည်။

ဦးခင်ဝင်း

[B.A., H.G.P., R.L., D.B.L., D.I.L., D.M.L

P.G.D.I.T (New Delhi); D:Jap; M.P.A., M.A (B.L)]

စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ

(ရုံး) အမှတ် ၁၇၅ (ပထမထပ်)၊ ၄၈ လမ်း၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့။

(အိမ်) အမှတ် ၄ (က)၊ ပိတောက်လမ်း၊ (၆) ရပ်ကွက်၊ ပုဇွန်တောင်မြို့နယ်၊ ဖုန်း - ၀၉၅၀၀၈၅၈၃

VEHICLE LEASE MANAGEMENT LIMITED

ဖျက်သိမ်းရန်ကြေညာချက်

၁။ **Vehicle Lease Management Limited** ကို အစုရှင်များ၏ ဆန္ဒအရ အလိုအလျောက် ဖျက်သိမ်းရန် (၃၀-၉-၂၀၁၉) ရက်နေ့က ကုမ္ပဏီရုံးတွင် ကျင်းပသော အထူးအစည်းအဝေးမှ အထူး ဆုံးဖြတ်ချက် ချမှတ်ခဲ့ပါသည်။

၂။ ယင်းအစည်းအဝေးကပင် ကုမ္ပဏီ စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိအဖြစ် အမှတ် (၂၉)၊ ပထမထပ်၊ တကောင်ဘွားလမ်း၊ သမိုင်း (၃) ရပ်ကွက်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့နေ ဒေါ်ချောစုလှိုင် (တရားလွှတ်တော် ရှေ့နေ) [၉/သစန (နိုင်) ၁၁၉၃၉၁] အား ခန့်ထားရန် ဆုံးဖြတ်ခဲ့ပါသည်။

၃။ သို့ဖြစ်ပါ၍ ကုမ္ပဏီပေးရန်နှင့် ရရန်ရှိသည်များကို (၁) လအတွင်း စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိထံ ဆက်သွယ်ဆောင်ရွက်ရန် ကြေညာလိုက်ပါသည်။

Mr. Hans Gunther Michael Rudenmark

အုပ်ချုပ်မှုဒါရိုက်တာ

Vehicle Lease Management Limited

ဒေါ်ချောစုလှိုင်

တရားလွှတ်တော်ရှေ့နေ

စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ

NOTICE UNDER SECTION 348 OF MYANMAR COMPANIES LAW & CLAIMS NOTICE

GWAIMUK FURNITURE MANUFACTORY LIMITED

(IN MEMBERS' VOLUNTARY WINDING-UP)

At an Extraordinary General Meeting of the shareholders of the Company held at its registered office at No.635 (A-1), Room No. A (3), (B 3), Yoma Yeiktha, Pyay Road Kamayut Township, Yangon Region, Myanmar at 9:00 am on 10-10-2019, the following Special Resolutions were passed:

Resolved -

- (1) "that the Company, be, and is hereby decided to be wound up voluntarily by the members."
- (2) "that Daw Tin Win Yu, be, and is hereby appointed Liquidator of the **Gwaimuk Furniture Manufactory Limited** for winding-up and also authorised and be granted power to such extent and for suitable period necessary for the members voluntary winding-up. And claim notice is also hereby issued by liquidator:

I, the under signed liquidator of the above named company, have fixed the date for the claims at 9-11-2019. The creditors of the above named company are requested to submit their claims together with the supporting legal documents of the debts and the claims after the 9-11-2019 will not be considered for the benefit as creditors.

Mr. NGAN MING FAI

DIRECTOR

GWAIMUK FURNITURE MANUFACTORY LIMITED

DAW TIN WIN YU

LIQUIDATOR

FAMAT COMPANY LIMITED

Phone : 09-792233159, 01-523327

ဘရီးလီးယန်းဆန်းလိုက် ကုမ္ပဏီလီမိတက်
(Brilliant Sunlight Company Limited)
(အစုရှယ်ယာရှင်များ၏ ဆန္ဒအရ ဖျက်သိမ်းခြင်း)

မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေပုဒ်မ ၃၄၈ အရ
စာရင်းရှင်းလင်းဖျက်သိမ်းမည်ဖြစ်ကြောင်းကြေညာချက်

၁။ **ဘရီးလီးယန်းဆန်းလိုက် ကုမ္ပဏီလီမိတက် (Brilliant Sunlight Company Limited)** ဒါရိုက်တာ အဖွဲ့၏ (၂၁-၉-၂၀၁၉) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သော သာမန်ထက်ထူးကဲသော အထွေထွေအစည်းအဝေး ဆုံးဖြတ်ချက်အရ **ဘရီးလီးယန်းဆန်းလိုက် ကုမ္ပဏီလီမိတက် (Brilliant Sunlight Company Limited)** အား အစုရှယ်ယာရှင်များ၏ ဆန္ဒအရ စာရင်းရှင်းလင်းဖျက်သိမ်းရန်နှင့် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ အဖြစ် ဦးရှင်ငြိမ်း (တရားလွှတ်တော်ရှေ့နေ) အား ခန့်အပ်ကြောင်း ဆုံးဖြတ်ခဲ့ပြီးဖြစ်သည်။

သို့ဖြစ်၍ စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိဖြစ်သော ကျွန်ုပ်တို့သို့ ကုမ္ပဏီ၏ မြီရှင်များသည် မိမိတို့၏ ကြွေးမြီတောင်းခံလွှာများကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၁၁) ရက်နေ့ နောက်ဆုံးထား၍ သက်သေပြ စာရွက်စာတမ်းအထောက်အထားများနှင့်တကွ တင်ပြတောင်းခံနိုင်ကြောင်း အသိပေးကြေညာအပ်ပါသည်။

ဦးသူရဇော်
အုပ်ချုပ်မှုဒါရိုက်တာ
ဘရီးလီးယန်းဆန်းလိုက် ကုမ္ပဏီလီမိတက်

ဦးရှင်ငြိမ်း
စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ
အမှတ်-၅၀၊ ၅၆-လမ်း၊ (၂) ရပ်ကွက်၊
ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း- ၀၉-၅၀၄၃၀၄၆

အက်ပိုစ် ကုမ္ပဏီလီမိတက်

မြန်မာနိုင်ငံကုမ္ပဏီများဥပဒေပုဒ်မ ၃၄၈ အရ
အလိုအလျောက် စာရင်းရှင်းလင်းဖျက်သိမ်းခြင်းနှင့် ရရန်ရှိသည့်ကြွေးမြီတောင်းခံရန်သတိပေးခြင်း

၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့ ကုမ္ပဏီရုံးခန်းတွင် ကျင်းပပြုလုပ်သော ကုမ္ပဏီ၏ အစုရှယ်ယာရှင်များ၊ ဒါရိုက်တာအဖွဲ့ဝင်များ၏ သာမန်ထက်ထူးကဲသော အထွေထွေအစည်းအဝေးတွင် အောက်ပါဆုံးဖြတ်ချက်များကို ချမှတ်ခဲ့ကြောင်း ကြေညာအပ်ပါသည်။

၁။ ကုမ္ပဏီကို အလိုအလျောက် စာရင်းရှင်းလင်းဖျက်သိမ်းရန်။

၂။ ဦးစိန်ဝင်း (Top Sein Win & Associate Consulting Ltd) အား စာရင်းရှင်းလင်းဖျက်သိမ်းရေး အရာရှိအဖြစ် ခန့်အပ်ရန်နှင့် ကုမ္ပဏီ၏ စာရင်းရှင်းလင်းရေးဆိုင်ရာ ကိစ္စအရပ်ရပ်အား ခန့်အပ်သည့်အချိန် မှစ၍ လိုအပ်သလို ဆောင်ရွက်နိုင်ရန်အတွက် တာဝန်လွှဲအပ်ရန်။

၃။ တရားဝင် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိဖြစ်သော ကျွန်ုပ်တို့သို့ (၁၁-၁၁-၂၀၁၉) နေ့ နောက်ဆုံးထား၍ ကုမ္ပဏီမှ ရရန်ရှိသော ကြွေးမြီများအား မြီရှင်ဖြစ်ကြောင်း အထောက်အထားခိုင်လုံစွာ တင်ပြ၍ တောင်းခံကြပါရန် အကြောင်းကြားအပ်ပါသည်။ အထက်ဖော်ပြပါ နေ့ရက်နောက်ပိုင်းမှ တောင်းခံ လာသော ကြွေးမြီများအတွက် တာဝန်ယူမည်မဟုတ်ကြောင်း အသိပေးအပ်ပါသည်။

Daw Thandar Aung
Director
ATPOST CO., LTD
ဒါရိုက်တာအဖွဲ့ (ကိုယ်စား)

U Sein Win
(B.Com, R.A, CPA)
စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ
Top Sein Win & Associate Consulting Ltd
တိုက် (၆)၊ အခန်း (၃၂၃)၊ ကျိုက္ကဆံအိမ်ရာ၊
မာလာနွယ်လမ်း၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့။

MYANMAR FRITZ WERNER INDUSTRIES CO.,LTD

Presenting Liquidator's Final Report

MYANMAR FRITZ WERNER INDUSTRIES CO.,LTD has been liquidated, therefore, meeting for confirming such liquidation and presenting the Liquidator's final report shall be held at the following address.

Date : : 29-10-2019

Time : : 10:00 am

Venue : : No. (47), Kaba Aye Pagoda Road, Mayangone Township, Yangon

U Sein Win

(B.Com, R.A, CPA)

Liquidator

Top Sein Win & Associate Consulting Limited

Building (6), Room (323), Kyaikkasan Housing,

Malamwe Street, Tamwe (B)Ward, TamweTownship, Yangon

Ph: :018603760

စုပေါင်းဂရုပြုမှု ကုမ္ပဏီလီမိတက်**(TOTAL CARE COMPANY LIMITED)**

မြန်မာနိုင်ငံကုမ္ပဏီများဥပဒေပုဒ်မ-၃၄၈ အရ

ကုမ္ပဏီတွင်ပါဝင်သူများက ကုမ္ပဏီကို ဆန္ဒအလျောက်ဖျက်သိမ်းခြင်း

(က) ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၈) ရက်နေ့တွင် ကုမ္ပဏီရုံးခန်းတွင် ကျင်းပပြုလုပ်သော အစုရှယ်ယာရှင်များ၏ အထွေထွေအစည်းအဝေးမှ အောက်ပါအတိုင်း အထူးဆုံးဖြတ်ချက် ချမှတ်ခဲ့ပြီးဖြစ်ပါသည်။

(၁) **စုပေါင်းဂရုပြုမှု ကုမ္ပဏီလီမိတက် (TOTAL CARE COMPANY LIMITED)** အား (၈-၁၀-၂၀၁၉) ရက်နေ့မှစ၍ ကုမ္ပဏီတွင်ပါဝင်သူများ၏ ဆန္ဒအလျောက် ဖျက်သိမ်းရန် ဆုံးဖြတ်ကြပါသည်။

(၂) ကုမ္ပဏီသည် ကိစ္စရပ်များအား စာရင်းရှင်းလင်းဖျက်သိမ်းရန်နှင့် ကုမ္ပဏီ၏ ရရန်ပိုင်ခွင့်များအား ခွဲဝေပေးရန်အတွက် အောက်ဖော်ပြပါပုဂ္ဂိုလ်များအား စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိများအဖြစ် ခန့်အပ်ကြပါသည်။

ဦးအိနုစ်

(တရားလွှတ်တော်ရှေ့နေ)

စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ

YE NOOS & ASSOCIATES (Law Firm)

ဒေါ်မိုးမိုးအေး

(B.Com., Dip I.F.R., Diploma in Business Law)

တွဲဖက်စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ

အမှတ်-၁၇၆ (ပထမထပ်)၊ ဗိုလ်တထောင်ဘုရားလမ်း၊

ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့။

ဖုန်း - ၂၉၆၁၃၂၊ ၃၉၇၂၃၄၊ ၃၉၇၂၃၅

(ခ) **စုပေါင်းဂရုပြုမှု ကုမ္ပဏီလီမိတက် (TOTAL CARE COMPANY LIMITED)** မှ ရရန်နှင့် ပေးရန်ရှိသည်များကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့ကို နောက်ဆုံးထား၍ အထက်ဖော်ပြပါ စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိများထံ တောင်းခံခြင်းများနှင့် ပေးသွင်းခြင်းများပြုလုပ်နိုင်ကြောင်း ကြေညာအပ်ပါသည်။

ဒေါ်ကြည်သာမင်းဦး (ဒါရိုက်တာ)

TOTAL CARE COMPANY LIMITED

WAI PHYO DANA COMPANY LIMITED

မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ (၂၀၁၇) ပုဒ်မ -၃၄၈ အရ
ကုမ္ပဏီကို ဆန္ဒအလျောက်ဖျက်သိမ်းကြောင်း ကြေညာခြင်း

သာမန်ထက်ထူးကဲသော အထွေထွေအစည်းအဝေးဆုံးဖြတ်ချက်အရ **WAI PHYO DANA COMPANY LIMITED** အား (၁၈-၉-၂၀၁၉) နေ့မှစတင်၍ စာရင်းရှင်းလင်းဖျက်သိမ်းရန် ဆုံးဖြတ်ခဲ့ပြီးဖြစ်ပါသည်။

ဒေါ်ခင်ဇာလီအောင် တရားလွှတ်တော်ရှေ့နေ (စဉ်-၁၄၃၅၂)၊ အမှတ် (၁၂၈၀)၊ (ပ) ထပ်၊ ရွှေပြည်သာ (၂) လမ်း၊ ၃၂ ရပ်ကွက်၊ ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးအား တရားဝင် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိအဖြစ် ခန့်အပ်ထားပါသည်။

ကုမ္ပဏီမှ ရရန်နှင့်ပေးရန်ရှိသည်များကို (၁၁-၁၁-၂၀၁၉) ရက်နေ့ထက် နောက်မကျစေဘဲ ဖော်ပြပါ တရားဝင် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိထံ အထောက်အထားခိုင်လုံစွာဖြင့် တင်ပြနိုင်ပါကြောင်း ကြေညာအပ်ပါသည်။

ဦးဇေယျ

မန်နေဂျင်းဒါရိုက်တာ

WAI PHYO DANA COMPANY LIMITED

ဒေါ်ခင်ဇာလီအောင်

(တရားလွှတ်တော်ရှေ့နေ)

စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ

MAKI DENKI (MYANMAR) COMPANY LIMITED

မြန်မာနိုင်ငံကုမ္ပဏီများဥပဒေပုဒ်မ -၂၀၆ (၁) အရ
ကုမ္ပဏီကို ဆန္ဒအလျောက်ဖျက်သိမ်းကြောင်း ကြေညာခြင်း

သာမန်ထက်ထူးကဲသော အထွေထွေအစည်းအဝေးဆုံးဖြတ်ချက်အရ **MAKI DENKI (MYANMAR) COMPANY LIMITED** အား (၁၉-၈-၂၀၁၉) နေ့မှစတင်၍ စာရင်းရှင်းလင်းဖျက်သိမ်းရန် ဆုံးဖြတ်ခဲ့ပြီး ဖြစ်ပါသည်။

ဒေါ်ခင်ဇာလီအောင် တရားလွှတ်တော်ရှေ့နေ (စဉ်-၁၄၃၅၂)၊ အမှတ် (၁၂၈၀)၊ (ပ) ထပ်၊ ရွှေပြည်သာ (၂) လမ်း၊ ၃၂ ရပ်ကွက်၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးအား တရားဝင် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိအဖြစ် ခန့်အပ်ထားပါသည်။

ကုမ္ပဏီမှ ရရန်နှင့်ပေးရန်ရှိသည်များကို (၁၁-၁၁-၂၀၁၉) ရက်နေ့ထက် နောက်မကျစေဘဲ ဖော်ပြပါ တရားဝင် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိထံ အထောက်အထားခိုင်လုံစွာဖြင့် တင်ပြနိုင်ပါကြောင်း ကြေညာအပ်ပါသည်။

ဒေါ်ပြုံးချို

(မန်နေဂျင်းဒါရိုက်တာ)

MAKI DENKI (MYANMAR) COMPANY LIMITED

ဒေါ်ခင်ဇာလီအောင်

(တရားလွှတ်တော်ရှေ့နေ)

စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ

Grand Elephant Enterprises Company Limited

မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ (၂၀၁၇) ပုဒ်မ -၃၄၈ အရ
ကုမ္ပဏီကို ဆန္ဒအလျောက်ဖျက်သိမ်းကြောင်း ကြေညာခြင်း

အထွေထွေအထူးအစည်းအဝေးဆုံးဖြတ်ချက်အရ **Grand Elephant Enterprises Company Limited** အား (၃-၁၀-၂၀၁၉) နေ့မှစတင်၍ စာရင်းရှင်းလင်းဖျက်သိမ်းရန် ဆုံးဖြတ်ခဲ့ပြီး ဖြစ်ပါသည်။

ဒေါ်မိမိကျော် (B.Com, Q, CPA) အမှတ် (၄၉/၅၁)၊ (၇ လွှာ)၊ ၂ လမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးအား တရားဝင် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိအဖြစ် ခန့်အပ်ထားပါသည်။

ကုမ္ပဏီမှ ရရန်နှင့်ပေးရန်ရှိသည်များကို (၁-၁၁-၂၀၁၉) ရက်နေ့ထက် နောက်မကျစေဘဲ ဖော်ပြပါ တရားဝင် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိထံ အထောက်အထားခိုင်လုံစွာဖြင့် တင်ပြနိုင်ပါကြောင်း ကြေညာအပ်ပါသည်။

ကျော်ခိုင်

မိမိကျော်

ဒါရိုက်တာ

(B.Com, Q, CPA)

Grand Elephant Enterprises Company Limited

စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ

၏ဒါရိုက်တာအဖွဲ့ (ကိုယ်စား)

BLOOM VENTURE COMPANY LIMITED

ဖျက်သိမ်းရန်ကြော်ငြာချက်

၁။ **BLOOM VENTURE COMPANY LIMITED** ကို အစုရှင်များဆန္ဒအလျောက်ဖျက်သိမ်းရန် ၂၀၁၉ ခုနှစ်၊အောက်တိုဘာလ (၄) ရက်နေ့က ကုမ္ပဏီရုံးခန်းတွင် ကျင်းပသော သာမန်ထက်ထူးကဲသည့် အထွေထွေအရပ်ရပ်အစည်းအဝေးက အထူးဆုံးဖြတ်ချက် ချမှတ်ခဲ့ပါသည်။

၂။ ၎င်းအစည်းအဝေးကပင် ကုမ္ပဏီရှင်းလင်းဖျက်သိမ်းရေးအရာရှိအဖြစ် တိုက်အမှတ် (၂၉၅)၊ အနော်ရထာလမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့နေ ဦးဇင်ဝေ (၂၁၀) လက်မှတ်ရ ပြည်သူ့စာရင်းကိုင်အား ခန့်အပ်ထားရန် ဆုံးဖြတ်ခဲ့ပါသည်။

၃။ သို့ပါ၍ ကုမ္ပဏီထံ ပေးရန်နှင့်ရရန်ရှိသည်များကို တစ်လအတွင်း ဦးဇင်ဝေ (၂၁၀) လက်မှတ်ရ ပြည်သူ့စာရင်းကိုင်နှင့်ဆက်သွယ်ဆောင်ရွက်ရန် ကြေညာလိုက်ပါသည်။

Mr. Lim Liang Seong

ဦးဇင်ဝေ

Director

[B.Com (AA), CPA (210)]

Bloom Venture Company Limited

စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ